ပါတီရေးရာ

စာစောင်

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဗဟိုကော်မတီဌာနချုပ်

၁၂

၁၉၇၇

ပါတီရေးရာ
စာစောင်

- အစဉ်ရှင်သန်နေသော လမ်းညွှန်သဘောတရား ၂
- ပါတီဝင် စိစစ်ရေး၊ ပါတီအဖွဲ့အစည်းများတွင် ပါဝင်စည်းရုံးဆောင်ရွက်ရေး ၅
- တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ ၁၀
- တတိယအကြိမ် အလုပ်သမား အစည်းအရုံး ညီလာခံ ဗဟိုဦးစီးအဖွဲ့ တတိယ အစည်းအဝေး ၁၄
- စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ အစည်းအဝေး ၂၂
- အမျိုးသား စီးပွားရေး စီမံကိန်း၏ အခြေခံများ ၃၂
- နိုင်ငံတော် တည်ဆောက်ရေးနှင့် ရိုးရာပန်းပညာရှင်များ၏ အခန်းကဏ္ဍ ၃၈

၁၂

၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဗဟိုကော်မတီဌာနချုပ်

အစဉ်ရှင်သန်နေသောလမ်းညွှန်သဘောတရား

သဘောတရားရေးရာ

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်တွင် သာယာဝပြော၍ တရားမျှတမှု ရှိသော ဆိုရှယ်လစ်လူ့ဘောင်သစ်ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် တည်ဆောက်လျက် ရှိပေသည်။ ဤသို့ တည်ဆောက်ရာတွင် လူနှင့် လူ့ဘောင် အဖွဲ့အစည်း၏ သဘောသဘာဝကို ဆင်ခြင်သုံးသပ်အပ်သော တွေးခေါ် မြော်မြင်မှုအပေါ်၌ ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များကို အခြေစိုက်ပေသည်။

ကျွန်ုပ်တို့၏ တွေးခေါ် မြော်မြင်ရေး သဘောတရားသည် လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားပင် ဖြစ်ပေသည်။ ဤသဘောတရားသည် အထူးသဖြင့် လောကီရေးဖြစ်သော လူ့ဘောင်အဖွဲ့အစည်းကို ရှုမြင်သုံးသပ်သော ကျွန်ုပ်တို့ပါတီ၏ တွေးခေါ် မြော်မြင်ပုံစနစ် ဖြစ်ပေသည်။ ကျွန်ုပ်တို့ပါတီသည် မိမိ၏ လုပ်ငန်းစဉ်များကို လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားတည်းဟူသော တွေးခေါ်မြော်မြင်မှု အပေါ်တွင် အခြေပြု၍ ဆောင်ရွက်ကြမည်သာ ဖြစ်ပေသည်။

လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တရားဝင်ဝါဒစနစ် ဖြစ်ပေသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေးတွင် နိုင်ငံရေးဦးဆောင်မှုကို ပေးနေရာ၌ ဤတရားဝင် ဝါဒစနစ်၏ လမ်းညွှန်ချက်များကို အလေးအနက် ခံယူ ကျင့်သုံးပေသည်။ လမ်းစဉ်ပါတီ၏ လမ်းညွှန်သဘောတရားသည် မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် ပကတိအဖြစ်မှန် အခြေအနေများကို ယထာဘူတကျအောင် လေ့လာသုံးသပ်ပြီး ဆိုရှယ်လစ်စနစ်တည်ဆောက်မှုနှင့် ပတ်သက်၍ တိုးတက်သော အမြင်ဖြင့် မြန်မာ့လူ့ဘောင်နှင့် ဆီလျော်အောင် ဖော်ဆောင်ထားသည့် ကိုယ်ပိုင်အတွေးအခေါ်တစ်ရပ်ပင် ဖြစ်ပေသည်။

ပါတီ၏ လမ်းညွှန်သဘောတရားသည် လက်တွေ့ဘဝ၏ လုပ်ငန်းရပ်အသီးသီးကို ဆောင်ရွက်ရာတွင် လမ်းညွှန်မှုပေးနိုင်ရေးအတွက် လက်တွေ့ဘဝမှထုတ်ယူထားသော ယေဘုယျအမှန်တရားများ ဖြစ်ပေသည်။ ဘဝသည် အစဉ်ရှင်သန် ပြောင်းလဲနေသည့် သဘောရှိပေရာ အစဉ်ရှင်သန် ပြောင်းလဲနေသော ဘဝနှင့် ထက်ကြပ်မကွာ လိုက်ပါနိုင်မှသာ သဘောတရားသည် လက်တွေ့လူနေမှုဘဝဆိုင်ရာ လုပ်ငန်းရပ်များကို ထိရောက်မှန်ကန်စွာ လမ်းညွှန်မှု ပေးနိုင်ပေမည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကာလ၊ ဒေသ၊ ပြောင်းလဲနေသော အခြေအနေများကို အမြဲတစေ ထင်ဟပ်နေရမည်ဖြစ်ပေသည်။ သို့မှသာ လမ်းညွှန်သဘောတရားသည် လူ့ဘောင်ဘဝ၏ ကောင်းကျိုးများကို အဆက်မပြတ် တိုးပွားနေအောင် လမ်းညွှန်မှု ပေးနိုင်မည် ဖြစ်ပေသည်။

သဘောတရား၏ လမ်းညွှန်ချက်များသည် လူ့ဘောင် ကောင်းကျိုးအတွက် သဘာဝတရားနှင့် လူ့ဘောင်အဖွဲ့အစည်းကို ခြုံ၍ ရှုမြင်ဆင်ခြင် သုံးသပ်ထားအပ်သော ယေဘုယျ အမှန်တရားများ ဖြစ်ပေသည်။ ယင်းသဘောတရား၏ လမ်းညွှန်ချက်များကို လက်တွေ့လူနေမှုဘဝ၏ ဝိသေသ အခြေအနေ၊ ဖြစ်ရပ်များ၊ အကြောင်းခြင်းရာများနှင့် သဘာဝကျစွာ ဆက်စပ်၍ တိုးတက်မှုရှိအောင် လုပ်ဆောင်ရမည် ဖြစ်ပေသည်။

လူနေမှုဘဝ တိုးတက်ရေးအတွက် လူမှုကိစ္စရပ်များကို အဘက်ဘက်မှ ရှုမြင် ဆင်ခြင်အပ်ပေသည်။ တစ်နည်းအားဖြင့် အရာရာကို ခြုံ၍လည်းကောင်း၊ ခွဲခြမ်းစိတ်ဖြာ၍ လည်းကောင်း စိစစ်သုံးသပ်အပ်ပေသည်။ ထိုသို့စိစစ်သုံးသပ်ရာမှရရှိလာသောအကြောင်း အကျိုး၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ခွဲခြားသိမြင်ပြီး အမှားဖြစ်နိုင်မည်ကို ရှောင်ကာ အမှန်ဖြစ်နိုင်မည်ကို ကောင်းကျိုးရှိအောင် စနစ်တကျ ဆက်စပ်ခြင်းဖြင့် လူမှုကိစ္စအရပ်ရပ်ကို ဖြေရှင်းသွားနိုင်မည် ဖြစ်ပြီး လူနေမှုဘဝသည် တိုးတက်လာမည် ဖြစ်ပေသည်။

သဘောတရားကို ခံယူကျင့်သုံးရာ၌ အခြေခံ မူအပေါ်တွင် မြဲမြံစွာ ရပ်တည်ဆောင်ရွက်ရန် လိုပေသည်။ အခြေခံမူသည် တစ်စုံတစ်ရပ်သော လုပ်ငန်းစဉ်၏ အခြေခံစည်းမျဉ်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အခြေခံမူသည် တစ်စုံတစ်ခုသော ရည်မှန်းချက်ကို မျက်ခြည်မပြတ်ရေးနှင့် ဦးတည်ရာ လမ်းကြောင်းကို တည့်မတ်စေရေးအတွက် ခံယူကျင့်သုံးရသည့် ပင်ရင်းသဘောပင်ဖြစ်ပေသည်။ မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်ရာတွင် ခံယူထားအပ်သည့် အခြေခံမူကို မြဲမြံစွာကိုင်စွဲ၍ လုပ်ဆောင်နိုင်စွမ်း ရှိမှသာ ရည်မှန်းချက် ပေါက်မြောက်အောင် ဖော်ဆောင်နိုင်မည် ဖြစ်ပေသည်။

အခြေခံမူနှင့်အညီ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရာတွင် တရားသေကျသော နည်းများဖြင့် တင်းကျပ်စွာ ဖော်ဆောင်ရသည် မဟုတ်ပေ။ အခြေခံမူသည် မြဲမြံသောသဘော ရှိပေသည်။ သို့သော် လက်တွေ့ အကောင်အထည် ဖော်ရာတွင် သွက်လက်၍ ပျော့ပျောင်းသော လုပ်နည်းလုပ်ဟန်တို့ဖြင့် ဆက်စပ်၍ ကျင့်သုံးရမည် ဖြစ်ပေသည်။ ထို့ကြောင့် လက်တွေ့လုပ်ငန်းများကို လုပ်ဆောင်ရာတွင် အခြေခံမူအပေါ်၌ ခိုင်မာစွာ ရပ်တည်ပြီး လုပ်နည်းလုပ်ဟန်တို့ကိုမူ ကာလ၊ ဒေသနှင့် ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေ ကျင့်သုံးအပ်ပေသည်။ ထိုသို့ အခြေခံမူကို မြဲမြံစွာ ကိုင်စွဲ၍ လုပ်နည်းလုပ်ဟန်တွင်ပျော့ပျောင်းခြင်းသည် လူနေမှုဘဝ တိုးတက်ရေးအတွက် သဘောတရားနှင့် လက်တွေ့ကို ဆက်စပ်ကျင့်သုံးရာတွင် ထိရောက်သော နည်းလမ်းပင် ဖြစ်ပေသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ရည်မှန်းချက်သည် နိုင်ငံတော်အစွန့်ရှည်ရေးနှင့် သာယာဝပြောသော ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်ရေးပင် ဖြစ်ပေသည်။ လမ်းစဉ်ပါတီသည် ဤရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပါတီ၏ အခြေခံနိုင်ငံရေး လမ်းစဉ်ဖြစ်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ချမှတ်ထားပြီး ဖြစ်ပေသည်။ ထို့အပြင် လုပ်ငန်းစဉ်များကို ချမှတ်ရာ၌လည်းကောင်း၊ အကောင်အထည် ဖော်ရာ၌ လည်းကောင်း ထားရှိရမည့် ပါတီ၏လုပ်ငန်းဆိုင်ရာအခြေခံသဘောထား လေးရပ်ကိုလည်း ချမှတ်ထားပြီး ဖြစ်ပေသည်။

ယင်းအခြေခံသဘောထားများအရ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ပကတိ တည်ရှိနေသော ရေမြေသဘာဝနှင့် သမိုင်းအစဉ်အလာများကို ယထာဘူတကျအောင် လေ့လာပြီး တိုးတက်မှုရှိအောင် ဆောင်ရွက်သွားရန် ဖြစ်ပေသည်။ ထို့ပြင် လက်ဝဲ လက်ယာ သွေဖည်မှုများမှ လွတ်ကင်းရေးအတွက် သတိတရားလက်ကိုင်ထားပြီး မိမိကိုယ်မိမိ ဝေဖန်စစ်ဆေးသောနည်းအားဖြင့် ဆောင်ရွက်သွားရန် ဖြစ်ပေသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ပြည်သူတို့၏ အခြေခံအကျိုးစီးပွားကို မျက်ခြည်ပြတ်မခံဘဲ ကာလ၊ ဒေသနှင့် ပြောင်းလဲနေသော အခြေအနေများ အမလျောက် အဓိက ခံယူချက်မူများမှ မသွေဖည်ဘဲ တိုးတက်မှုရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ပေသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ပြည်သူတို့၏ ကောင်းကျိုးချမ်းသာကို လက်တွေ့ဖော်ဆောင်နိုင်ရန် လုပ်ငန်းစဉ်များနှင့် နည်းလမ်းများကို ပြည်တွင်းပြည်ပ နှစ်ဌာနစလုံးမှရယူပြီး နိုင်ငံတော်အကျိုးစီးပွားရှုထောင့်မှနေ၍ စိစစ်ဝေဖန်သောသဘောထားဖြင့် လေ့လာသုံးသပ်ကာ မြန်မာနိုင်ငံနှင့် ဆီလျော်ညီညွတ်အောင် ကျင့်သုံးသွားရန် ဖြစ်ပေသည်။

လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားတွင်—

- ကျွန်ုပ်တို့ ပါတီဝင်များသည် မည်သည့်အကြောင်းအရာကိုမဆိုစိစစ်ဝေဖန်သောအမြင်များဖြင့်သာလျှင် လေ့လာကြသူများဖြစ်ကြသည်။ ဆောင်သင့်သည်များကို ဆောင်၍ ရှောင်သင့်သည်များကို ရှောင်ကြရမည်သာ ဖြစ်သည်။
- ကျွန်ုပ်တို့သည် သမိုင်းစဉ်၏ဘဝနှင့် ထက်ကြပ်မကွာ လိုက်ပါနေကြသော မြန်မာ့တော်လှန်ရေးသမား ဆိုရှယ်လစ်များသာလျှင် ဖြစ်ကြပေသည်။
- ကျွန်ုပ်တို့ပါတီသည် ကျွန်ုပ်တို့၏ အမိပြည်ထောင်စုမြန်မာနိုင်ငံကြီး၏ အစွန့်ရှည်ရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ၊ တောင်သူလယ်သမားလူထုများ၊ လက်မှုစက်မှု အလုပ်သမားများ၊

တိုင်းပြည်အတွက် အလုပ်လုပ်သော အတတ်ပညာသည်များနှင့် အသိပညာရှင်များ အစရှိသည်တို့ ပါဝင်သည့် ပြည်သူတစ်ရပ်လုံး၏ သာယာဝပြောရေးကိုလည်းကောင်းလက်တွေ့အားဖြင့် ပေးဆောင်နိုင်သော ပြည်တွင်းပြည်ပရှိ မည်သည့်ဝါဒနှင့် မည်သည့် အတွေ့အကြုံ ဗဟုသုတများကိုမဆို စိစစ်ဝေဖန်သော စိတ်ဓာတ်ဖြင့် လေ့လာသုံးသပ်ကာ ကျွန်ုပ်တို့နိုင်ငံ၏လူ့ဘောင်နှင့်သင့်လျော်အောင် အသုံးပြုသွားမည်သာ ဖြစ်သည်။

— ဤကား ကျွန်ုပ်တို့မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တကယ့်အဓိပ္ပာယ် အစစ်အမှန်ပေတည်း

ဟု ဖော်ပြထားပေသည်။

ထို့ကြောင့်ကျွန်ုပ်တို့ပါတီဝင်များသည် မည်သည့်အကြောင်းအရာကိုမဆို စိစစ်ဝေဖန်သော အမြင်ဖြင့်သာလျှင် လေ့လာကြရမည် ဖြစ်ပေသည်။ ဆောင်သင့်သည်များကိုဆောင်၍ ရှောင်သင့်သည်များကို ရှောင်ကြရမည်သာ ဖြစ်ပေသည်။ မည်သည့်အလုပ်ကိုပင် လုပ်ချင်သည်ရှိစေ၊ ထိုအလုပ်သည် လူသားတို့၏ ကောင်းကျိုးကို တကယ်တမ်း ပေးဆောင်နိုင်မည့် အလုပ်မျိုးဖြစ်စေသင့်သည်ဟုလမ်းစဉ်ပါတီက ခံယူပေသည်။ တရားသေကျသော မူဝါဒတစ်ခုခုအတွက် လူသားတို့အား အစမ်းမခံစေသင့်၊ မနစ်နာစေသင့်ဟု လမ်းစဉ်ပါတီက ခံယူပေသည်။

လူသားတို့သည် ဘဝအတွေ့အကြုံများထဲမှ သင်ခန်းစာများကိုရယူရင်း လူ့ဘောင်၏တိုးတက်ကောင်းမွန်ရေးများကို ကြိုးပမ်းခဲ့ကြပေသည်။ အတိတ်မှအမွေများကို ဆက်ခံရင်း လူနေမှုစနစ်များကို တစ်ခေတ်ထက်တစ်ခေတ် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြံဆောင်ကြရာ၌ လူသားတို့ခံယူကျင့်သုံးသော လူနေမှုစနစ်များနှင့် ဝါဒအယူအဆများသည် ပြီးပြည့်စုံသည်ဟူ၍ မရှိခဲ့ကြပေ။ တိုးချဲ့ပွားများလာသော ဘဝအတွေ့အကြုံများအရ လူသားတို့သည် မိမိတို့၏ ထပ်ဆင့်အသိဉာဏ်၊ အတွေ့အကြုံတို့ဖြင့် မိမိတို့၏လူနေမှုစနစ်များ၊ ဝါဒအယူအဆများကို အစဉ်မှမ်းမံကာ တိုးပွားစည်ပင် လာရေးအတွက် ကြိုးပမ်းကြရပေသည်။

လမ်းစဉ်ပါတီသည် မိမိ၏ဝါဒစနစ်ကို ပြီးပြည့်စုံပြီဟူ၍ မယူဆပေ။ လမ်းစဉ်ပါတီ၏အမြင်တွင် မည်သည့်လောကီဝါဒနှင့် မည်သည့်လူနေမှုစနစ်ကိုမျှ ပြီးပြည့်စုံပြီဟူ၍ မယူဆချေ။ ဘဝသည် အမြဲရှင်သန်နေသကဲ့သို့ သဘောတရားသည်လည်း ဘဝနှင့် ထက်ကြပ်မကွာ လိုက်ပါပြီး အမြဲတစေ ရှင်သန်တိုးတက်နေမှ သဘာဝကျမည်ဖြစ်ပေသည်။ လမ်းစဉ်ပါတီသည် မိမိ၏ တွေးခေါ်မြော်မြင်ပုံစနစ်ကို ပို၍ပို၍ ပြည့်စုံလာအောင် အစဉ်ပင် လေ့လာ၍ အားထုတ်နေမည်သာ ဖြစ်ပေသည်။ လူသားအပေါင်းတို့အား ကောင်းကျိုးပြုမည့် အသိပညာများ၊ လူနေမှုစနစ်များ၊ မူဝါဒများ စသည်တို့ကို အဆက်မပြတ် ရှာဖွေနေမည်သာ ဖြစ်ပေသည်။ လမ်းစဉ်ပါတီသည် ကောင်းသောပြောင်းလဲမှုများ၊ တိုးတက်သောပြောင်းလဲမှုများ၊ နိုင်ငံနှင့် လုပ်သားပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သော ပြောင်းလဲမှု များကို ဖော်ဆောင်နိုင်အောင် အစဉ် ကြံဆောင် ကြိုးပမ်းနေသည့် ပါတီဖြစ်ပေသည်။

ထို့ကြောင့် ပါတီ၏ လမ်းညွှန်သဘောတရားတွင်—

— ကျွန်ုပ်တို့ပါတီသည် မိမိ၏ လုပ်ငန်းစဉ်များကို ဤသို့လျှင် ဖော်ပြအပ်သော အညမည သဘောတရားတည်းဟူသော တွေးခေါ် မြော်မြင်မှု အပေါ်တွင် အခြေပြု၍ ဆောင်ရွက်ကြမည်သာ ဖြစ်သည်။

— သို့ပင်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပါတီ၏ ဤဝါဒစနစ်ကို ပြီးပြည့်စုံပြီဟူ၍ မယူဆပေ။ ကျွန်ုပ်တို့ပါတီ၏ အမြင်တွင် မည်သည့် လောကီဝါဒနှင့် မည်သည့် လူနေမှု စနစ်ကိုမျှ ပြီးပြည့်စုံပြီဟူ၍ မယူဆချေ။ လူ့သမိုင်းတွင် လူတို့သည် မိမိတို့ လူနေမှု စနစ်များကို တစ်ခေတ်ထက်တစ်ခေတ် ပို၍ပို၍ ကောင်းမွန်လာအောင် ကြံဆောင်၍ ကြိုးပမ်းခဲ့ကြသလို နောင်တွင်လည်း ဆက်လက်၍ ကြံဆောင်ကြိုးပမ်းကြပေလိမ့်မည်

ဟု ဖော်ပြထားပေသည်။

ထို့ပြင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် ၅ အပိုဒ်ခွဲ(စ)တွင်လည်း အောက်ပါအတိုင်း ဖော်ပြထားပေသည်—

— လူ့သမိုင်းတွင် ပုထုဇဉ်ဖြစ်သော လူသားတို့

စာမျက်နှာ ၉ သို့

ပါတီဝင်စိစစ်ရေး၊ ပါတီအဖွဲ့အစည်းများတွင် ပါဝင်စည်းရုံးဆောင်ရွက်ရေး

စည်းရုံးရေးရာ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် နိုင်ငံတော်အဓွန့်ရှည်ရေးနှင့် သာယာဝပြောသော ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်သည်ထက် အောင်မြင်အောင် ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိပေသည်။ ထိုသို့ အကောင်အထည်ဖော်ရာတွင် ပါတီဝင်တို့၏ စည်းရုံးရေးစွမ်းရည်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ထက်မြက်မှုအပေါ်တွင် တည်မှီနေပေသည်။

ပါတီဝင်တို့သည် ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်ရေး လုပ်ငန်းများတွင် လုပ်သားပြည်သူ တစ်ရပ်လုံး နိုးကြားတက်ကြွစွာပါဝင်လာအောင် စည်းရုံးကြရမည် ဖြစ်သည်။ လုပ်သားပြည်သူတို့နှင့်အတူ ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်ရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ သို့မှသာ လမ်းစဉ်ပါတီ၏ ရည်မှန်းချက်အပြည့်အဝ အောင်မြင်မှုရရှိလာမည် ဖြစ်ပေသည်။

သို့ဖြစ်၍ ပါတီအဖွဲ့အစည်းအဆင့်ဆင့်သည် မိမိတို့စည်းရုံးရေးနယ်မြေအတွင်းရှိ ပါတီဝင်များကို စနစ်တကျ စုစည်းထားရှိပြီး သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပါတီဝင်ထုတစ်ရပ်လုံးက ပြည်သူနှင့် နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားလာအောင် စည်းရုံးသွားရမည် ဖြစ်ပေသည်။

ပါတီဝင်တို့၏ အခန်းကဏ္ဍ

ပါတီဝင်တိုင်းသည် လမ်းစဉ်ပါတီ၏ လမ်းညွှန်သဘောတရား၊ အခြေခံလမ်းစဉ်နှင့် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတို့ကို ယုံယုံကြည်ကြည် လက်ခံ၍ လိုက်နာရန် ကတိပြုထားကြသူများ ဖြစ်ပေသည်။ ပါတီကပေးအပ်သော တာဝန်နှင့် ဝတ္တရားများကို မမှိတ်မသုန်ထမ်းဆောင်ရန် ကတိပြုထားကြသူများလည်း ဖြစ်ကြပေသည်။

သို့ဖြစ်ရာ ပါတီဝင်တိုင်းသည် ပါတီ၏ လမ်းညွှန်သဘောတရားနှင့် အခြေခံလမ်းစဉ်အရ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်တွင် ဆိုရှယ်လစ်စနစ် ဖြစ်မြောက်အောင်မြင်အောင် အဓိက သယ်ပိုးဆောင်ရွက်သွားကြရမည့်သူများ ဖြစ်ကြပေသည်။

လမ်းစဉ်ပါတီသည် ထိုသို့သော ပါတီဝင်များကို စုစည်း၍ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပါတီအဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်းထားရှိခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ပါတီဝင်တိုင်းသည် သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်း အဆင့်ဆင့်၏ ဦးဆောင် လမ်းညွှန်ကွပ်ကဲမှုဖြင့် ပြည်သူ၊ နိုင်ငံတော်နှင့် ပါတီ၏ အကျိုးစီးပွားတို့ကို ဦးလည်မသုန် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပေသည်။

တစ်နည်းဆိုရပါမူ ပါတီဝင်များသည် လမ်းစဉ်ပါတီ၏ ခွန်အားဖြစ်ပေသည်။ ပါတီဝင်များသည် ပြည်သူနှင့် နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြု၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အောင်မြင်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရမည့် ဆိုရှယ်လစ်ဝါဒီများ ဖြစ်ကြပေသည်။

ထို့ကြောင့် ပါတီအဖွဲ့အစည်း အဆင့်ဆင့်သည် ယင်းသို့သော ပါတီဝင်များကို သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများတွင် ပါဝင်အောင် ထည့်သွင်းဖွဲ့စည်းထားရှိပြီး ယင်းပါတီဝင်တို့၏ အင်အားဖြင့် ပါတီ၏ လုပ်ငန်း တာဝန်များကို အောင်မြင်မှု ရရှိအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပေသည်။

ပါတီဝင်အင်အား အပြည့်အဝ စုစည်းရရှိရေး

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အနှစ်သာရကို တိုးတက်သည်ထက်တိုးတက်အောင် ဖော်ဆောင်နိုင်ရန် ပါတီဝင်တို့၏ အရည်အချင်းနှင့် အရေအတွက်ကိုပါ တိုးတက်အောင် မြှင့်တင်ရန် လိုအပ်ပေသည်။

အရည်အချင်းရှိသော ပါတီဝင်တို့၏ အရေအတွက်ကို တိုးတက်ပွားများသည်ထက် တိုးတက်ပွားများလာအောင် ပျိုးထောင်လေ့ကျင့် စုစည်းနိုင်ခြင်းဖြင့် လမ်းစဉ်ပါတီသည် အရေအတွက်သာဘောမှ အရည်အချင်းသဘောသို့ ကူးပြောင်းရောက်ရှိလာမည် ဖြစ်ပေသည်။

လမ်းစဉ်ပါတီက ဦးဆောင်လျက်ရှိသော ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးကြီး၏ ရှေ့လုပ်ငန်းစဉ်အသီးသီးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးမှာလည်း လမ်းစဉ်ပါတီ၏ စွမ်းရည်နှင့် အရည်အချင်းတို့ကို ကိုယ်စားပြုသော ပါတီဝင်တို့၏အပေါ်၌ တည်ရှိပေသည်။ ပါတီဝင်တို့သည် ပါတီ၏ ရှေ့လုပ်ငန်းစဉ် အသီးသီးနှင့် လျော်ညီစွာ လုံလောက်သော အရေအတွက် ပြည့်ပြည့်ဝဝရှိနေရန် လိုအပ်သည်ကိုလည်း ပါတီအောက်ခြေ အဖွဲ့အစည်းအသီးသီးက သတိပြုရပေမည်။

ထို့ကြောင့် မြို့နယ်ပါတီယူနစ်များသည် အသစ်အသစ်သော ပါတီဝင်များ တိုးပွားလာအောင် ပြည်သူများထဲမှ ရွေးချယ်စည်းရုံးနေရမည် ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် ပါတီဝင်များအနက်မှ ပါတီအောက်ခြေ အဖွဲ့အစည်းတွင် ထည့်သွင်းဖွဲ့စည်းထားခြင်း မရှိသေးသည့် ပါတီဝင်များကို အမြန်ဆုံး ပြန်လည်စုစည်းရန်လည်း အရေးကြီးလှပေသည်။

ဖွဲ့စည်းတည်ဆောက်မှု

ပါတီ၏ စစ်မှန်သောအင်အားကို ဖော်ထုတ်၍ စွမ်းအားပြည့် အသုံးချနိုင်ရေးအတွက် ပါတီ ဖွဲ့စည်းတည်ဆောက်မှု သိပ်သည်းကျစ်လျစ် ခိုင်မာရေးသည် လွန်စွာ အရေးပါလှပေသည်။ ထို့ကြောင့် ပါတီအောက်ခြေ အဖွဲ့အစည်းများတွင် ပါတီဝင်များကို စနစ်တကျစုစည်းထားရှိရေးအတွက် ပါတီအဖွဲ့အစည်းအဆင့်ဆင့်က ကြီးကြပ်ကွပ်ကဲသွားရမည်ဖြစ်ပေသည်။

ပဉ္စမအကြိမ် ပါတီညီလာခံ သက်တမ်းကာလအတွင်းဖြစ်သော ၁၉၈၇ ခုနှစ် ဇွန်လတွင် ပါတီဝင်၊ ပါတီမိတ်ဆွေ စုစုပေါင်း ၅,၀၀၀,၈၃၂ ဦးခန့် စည်းရုံးနိုင်ခဲ့ပေသည်။ ထို့ပြင် ပါတီစိတ် ၃၇,၆၉၈၊ စိတ်ကော်မတီဝင် ပေါင်း ၁၈၄,၀၉၉၊ ပါတီကလာပ်စည်း ၂၇၁,၉၈၀ စည်း၊ အဖွဲ့ဝင်ပေါင်း ၂,၄၁၇,၁၅၅၊ ပါတီမိတ်ဆွေစု ၂၀၀,၈၄၂၊ အဖွဲ့ဝင်ပေါင်း ၁,၃၁၁,၀၈၄ ဦး ရှိလာခဲ့ပေသည်။

သို့သော် အချို့သော ပါတီဝင်များသည် သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများတွင် ပါဝင်ခြင်းမရှိသေးသည်ကို သုံးသပ် တွေ့ရှိရပေသည်။

သို့ဖြစ်၍ ပါတီအဖွဲ့အစည်းအဆင့်ဆင့်၏ ဖွဲ့စည်းတည်ဆောက်မှု ကျစ်လျစ်ခိုင်မာရေးအတွက် စည်းရုံးရရှိပြီးဖြစ်သည့် ပါတီဝင်များကို သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း တစ်ခုခုတွင် ပါဝင်ဖွဲ့စည်းလှုပ်ရှားနိုင်ရေးအတွက် ပါတီအဖွဲ့အစည်းအဆင့်ဆင့်က ယခုထက်ပိုမိုဂရုပြုလျက် ဖွဲ့စည်းတည်ဆောက်သွားရမည် ဖြစ်ပေသည်။

လိုက်နာရမည့် စည်းကမ်း

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း အခန်း ၆၊ အပိုဒ် ၄၇ တွင် ပါတီဝင်တိုင်း လိုက်နာရမည့် စည်းကမ်းများကို သတ်မှတ်ပြဋ္ဌာန်းထားပေသည်။ ယင်းစည်းကမ်းများအနက်—

> ပါတီအဖွဲ့အစည်း တစ်ခု ခု၏ စုစည်းမှုအောက်တွင်ပါဝင်၍ ကိစ္စအဝဝကို တစ်ဦးတစ်ယောက်၏ ပုဂ္ဂလိကဦးဆောင်မှု မဖြစ်စေဘဲ အဖွဲ့အစည်းအဖြစ်ဖြင့်သာ ဦးဆောင်မှု ပေးရမည်

ဟူ၍ ပါရှိပေသည်။

ထို့ကြောင့် ပါတီဝင်တစ်ဦးချင်းစီသည် မည်သည့်ဒေသ၊ မည်သည့်နေရာသို့ရောက်ရှိစေကာမူ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်နေရမည် ဖြစ်ပေသည်။ သက်ဆိုင်ရာပါတီအဖွဲ့အစည်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့်သာ ပါတီဝင်များသည် ပါတီလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေကြရမည် ဖြစ်ပေသည်။ ပါတီဝင်များသည် တစ်ဦးချင်း တာဝန်ယူလုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် အများစုပေါင်း၍ လုပ်ဆောင်ရမည့် လုပ်ငန်းများကို တိုးတက် အောင်မြင်မှု ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းဖြင့် လုပ်ငန်းများတွင် အမှားအယွင်း ကင်းစင်စေပြီး ယခုထက် ပိုမိုတိုးတက် အောင်မြင်မှု ရရှိစေမည် ဖြစ်ပေသည်။

ပါတီဝင်များအား တာဝန်ပေးအပ်ရေး

ပါတီဝင်များသည် မည်သည့်ဒေသ၊ မည်သည့်နေရာသို့ ရောက်ရှိစေကာမူ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း အဆင့်ဆင့်၏ လမ်းညွှန်မှုဖြင့် ပြည်သူတို့၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက် နေကြရမည် ဖြစ်

ပေသည်။ ထို့ကြောင့် ပါတီအဖွဲ့အစည်း အဆင့်ဆင့်သည် မိမိတို့ စည်းရုံးထားရှိသည့် ပါတီဝင်၊ ပါတီမိတ်ဆွေများအားနိုင်ငံရေး၊ စည်းရုံးရေး၊ စီးပွားရေး၊ လူမှုရေး စသည့် လုပ်ငန်း တာဝန်များကို စဉ်ဆက်မပြတ် တာဝန်ပေးအပ်ထားရန် လိုအပ်ပေသည်။

ထို့ကြောင့်ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်းများ အခန်း ၄၊ အပိုဒ် ၅၅ နှင့် အပိုဒ်၅၆တွင် အောက်ပါအတိုင်း သတ်မှတ်ပြဋ္ဌာန်း ထားရှိပေသည်—

— ကလာပ်စည်းတွင် ပါဝင်သော ပါတီဝင်များအား နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး စသော ကဏ္ဍများ ခွဲခြားပြီး ကလာပ်စည်းအဖွဲ့ဝင်ဦးရေ အနည်းအများပေါ် မူတည်၍ အစုအဖွဲ့အလိုက် တာဝန်ခွဲဝေ ပေးအပ်ရမည်။

— ကလာပ်စည်းအတွင်း ကဏ္ဍခွဲခြားပြီး အစုအဖွဲ့အလိုက် တာဝန်ခွဲဝေမှုကိုခြောက်လလျှင် တစ်ကြိမ်ကျ ကလာပ်စည်း အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်၍ လဲလှယ်ပေးရမည်။

ထိုသို့ သတ်မှတ် ပြဋ္ဌာန်းချက်နှင့် အညီ ပါတီအဖွဲ့အစည်း အဆင့်ဆင့်က တိကျစွာ လိုက်နာဆောင်ရွက်သွားကြရမည် ဖြစ်ပေသည်။ သက်ဆိုင်ရာ မြို့နယ်ပါတီယူနစ်များကလည်း ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ပါတီအောက်ခြေ အဖွဲ့အစည်းများကို အစဉ်သဖြင့် ကြီးကြပ် ကွပ်ကဲသွားရန် လိုအပ်ပေသည်။

ပါတီအောက်ခြေ အဖွဲ့အစည်းများသည် မိမိတို့ စည်းရုံးရေးနယ်မြေ အတွင်းရှိ ပါတီဝင်များကို နိုင်ငံရေး၊ စည်းရုံးရေး၊ စီးပွားရေး၊ လူမှုရေးစသည့် လုပ်ငန်း တာဝန်များကို တာဝန်ပေးအပ် ခြင်းဖြင့် ပါတီဝင်များသည် လုပ်သားပြည်သူတို့၏ အကျိုးစီးပွားကို သာဝစဉ် အာရုံပြု၍ အစဉ် သယ်ပိုးဆောင်ရွက်နေကြမည် ဖြစ်ပေသည်။

အလေးထားရမည့်လုပ်ငန်း

ပါတီအဖွဲ့အစည်း အဆင့်ဆင့်သည် မိမိတို့ စည်းရုံးရေးနယ်မြေ အတွင်းရှိ ပါတီဝင်များနှင့် အမြဲထိတွေ့နေစေရန် သက်ဆိုင်ရာ မြို့နယ်ပါတီယူနစ်၏ လမ်းညွှန်ကွပ်ကဲမှုဖြင့် ပါတီ အဖွဲ့အစည်းအတွင်း သိပ်သည်းကျစ်လျစ်ခိုင်မာစွာ ဖွဲ့စည်းရေးနှင့် ပါတီဝင် အင်အားများကို စနစ်တကျ ထားရှိရေးတို့ကို ဆောင်ရွက်ကြရန် လိုအပ်ပေသည်။

ပါတီ အဖွဲ့အစည်း အဆင့်ဆင့်၏ သိပ်သည်း ကျစ်လျစ် ခိုင်မာရေးတွင် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ ပုံမှန် ကျင်းပနိုင်အောင် ကြိုးပမ်း ကြရမည်မှာ လိုအပ်ချက် တစ်ရပ်ပင် ဖြစ်ပေသည်။ ထိုမျှသာမက သက်ဆိုင်ရာ မြို့နယ် ပါတီယူနစ်၏ လမ်းညွှန်မှုဖြင့် ပါတီအောက်ခြေ အဖွဲ့အစည်းများသည် ပြည်သူနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို အကျိုး ဖြစ်ထွန်းစေမည့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးများ ခေါ်ယူ ကျင်းပ နိုင်အောင်လည်း ဆောင်ရွက်ရန် လိုအပ်ပေသည်။

ထိုသို့ ပါတီအဖွဲ့အစည်းများသည် ပုံမှန် အစည်းအဝေးများ၊ ဆွေးနွေးပွဲများကျင်းပနိုင်ခြင်းဖြင့် ပါတီဝင်များနှင့် အစဉ်အမြဲထိတွေ့နေမည် ဖြစ်သည်။ ပါတီဝင်တို့ကလည်း ယင်း အစည်းအဝေးများ၊ ဆွေးနွေးပွဲများတွင် ပြည်သူတို့၏စားဝတ်နေရေး အခြေအနေနှင့် ပြည်သူတို့၏ လိုအင်ဆန္ဒများကို အဖြစ်မှန်အတိုင်း ဆွေးနွေးတင်ပြ နိုင်ကြမည် ဖြစ်ပေသည်။ ပါတီဝင်တို့ကလည်း သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများက ခေါ်ယူသည့်အစည်းအဝေးများ၊ ဆွေးနွေးပွဲများကို ပါတီတာဝန်တစ်ရပ်အဖြစ် မပျက်မကွက် တက်ရောက်နိုင်အောင်ကြိုးပမ်းကြရမည်ဖြစ်ပေသည်။ အကယ်၍ပါတီဝင်များသည်သက်ဆိုင်ရာပါတီအဖွဲ့အစည်းအတွင်းတွင် ပါဝင်ခြင်းမရှိသေးလျှင် ပါတီဝင်တို့၏ ပိုင်ခွင့်များ ကျင့်သုံးခွင့်ရနိုင်မည် မဟုတ်ပေ။ ပါတီဝင်တို့သည် ပြည်သူတို့၏ အကျိုးစီးပွားကို သယ်ပိုးနေကြသူများ ဖြစ်သည်နှင့်အညီ ထိုသို့သော အခွင့်အရေးကို အဆုံးအရှုံးမခံသင့်ပေ။ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း အတွင်းတွင် ရှိနေမှသာလျှင် ပါတီဝင်တို့သည် အစည်းအဝေးများ၊ ဆွေးနွေးပွဲများတက်ရောက်၍ ပြည်သူကို အကျိုးပြုသော၊ ဆိုရှယ်လစ်စနစ်ကို အထောက်အကူပြုသော ဝေဖန်မှု၊ ဆွေးနွေးမှု၊ အကြံဉာဏ်ပေးမှုများ ပြုလုပ်နိုင်ကြမည် ဖြစ်ပေသည်။

ထို့ပြင် ပါတီအဖွဲ့အစည်းများသည် ပြည်သူများအတွင်းမှ ပါတီတွင်းသို့ စိတ်သဘောဖြူစင်ရိုးဖြောင့်ပြီး ပေးအပ်သည့် တာဝန်များကို မမှိတ်မသုန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်များ ဝင်ရောက်လာစေရန် တိုးချဲ့စည်းရုံးကြရမည် ဖြစ်ပေသည်။ တစ်ချိန်တည်းမှာပင် တိုးချဲ့

စည်းရုံးရရှိသော ပါတီဝင်၊ ပါတီမိတ်ဆွေများကို သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းအတွင်းတွင် ပါဝင်နိုင်အောင် ဖွဲ့စည်းထားရှိရမည် ဖြစ်ပေသည်။ ပါတီအောက်ခြေ အဖွဲ့အစည်းများတွင် အကြောင်း အမျိုးမျိုးကြောင့် ပါဝင်နိုင်ခြင်းမရှိသေးသည့် ပါတီဝင်၊ ပါတီမိတ်ဆွေများ ရှိနေသေးလျှင် သက်ဆိုင်ရာ စည်းရုံးရေးနယ်မြေအလိုက် စိစစ်၍ စနစ်တကျ ဖွဲ့စည်းနိုင်ရေးအတွက် ပါတီအဖွဲ့အစည်းအဆင့်ဆင့်က တာဝန်ယူရပ်အနေဖြင့် အလေးထား ဆောင်ရွက်သွားရန် လိုအပ်ပေသည်။

တစ်ဖန် ပါတီအဖွဲ့အစည်းများသည် ပါတီဝင်စိစစ်ရေးလုပ်ငန်းများကိုလည်း လျင်မြန်သွက်လက်မှု၊ တိကျမှန်ကန်မှုရှိအောင် မှန်မှန်နှင့်မြန်မြန် ဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။ ပါတီမိတ်ဆွေမှ အရန်ပါတီဝင်အဖြစ် အသိအမှတ်ပြုပြီးသူများနှင့် အရန်ပါတီဝင်မှ တင်းပြည့်ပါတီဝင်အဖြစ် အဆင့်တိုးမြှင့်ခံရသူများကို သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းအတွင်းတွင် စနစ်တကျ ဖွဲ့စည်းထားနိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်ပေသည်။

ထို့ပြင် ပါတီအဖွဲ့အစည်းအဆင့်ဆင့်သည် မိမိတို့စည်းရုံးရေးနယ်မြေအတွင်းရှိ ပါတီဝင်အင်အားများကို စနစ်တကျပြုစုထားရှိရေးလုပ်ငန်းကိုလည်း အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ ပါတီဝင်အင်အားများကို စနစ်တကျပြုစုထားရှိခြင်းဖြင့် ပါတီတာဝန်၊ နိုင်ငံတော်တာဝန်တို့ကို အချိန်အခါမရွေး၊ သက်ဆိုင်ရာ ပါတီဝင်အား တာဝန်ပေးအပ်နိုင်မည် ဖြစ်ပေသည်။ ပါတီဝင်အင်အားများ စနစ်တကျမထားရှိပါက မိမိတို့စည်းရုံးရေးနယ်မြေအတွင်းတွင် ပါတီဝင်အင်အား မည်မျှမည်မျှရှိသည်ကို မသိရှိနိုင်ပေ။ မည်သည့်ပါတီဝင်အား အဖွဲ့အစည်းအတွင်း ဖွဲ့စည်းထားရှိပြီးဖြစ်သည်၊ မဖြစ်သည်ကို အလွယ်တကူ မသိနိုင်ပေ။ ပြည်သူနှင့် နိုင်ငံတော်၏ အကျိုးပြု လုပ်ငန်းများတွင် ပါတီဝင်တို့၏ လုပ်အားလိုအပ်လာလျှင်လည်း လိုအပ်သည့် ပါတီဝင်အင်အားကို ပေးနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးနှင့်တကွ ပါတီခေါင်းဆောင်များသည် နယ်မြေဒေသအသီးသီးသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာတွင် ပါတီဝင်အင်အားများ စနစ်တကျထားရှိရေးနှင့် စပ်လျဉ်း၍ အခါအခွင့်သင့်တိုင်း လမ်းညွှန်ခဲ့ကြပေသည်။ ထို့အတူ ပါတီဗဟိုကော်မတီဌာနချုပ် အနေဖြင့်လည်း ပါတီဝင်အင်အား စာရင်းဇယားများ စနစ်တကျ ဖွဲ့စည်းထားရှိရေးနှင့်ပတ်သက်၍ ပါတီ အဖွဲ့အစည်းအဆင့်ဆင့်သို့ လမ်းညွှန်ထားပြီး ဖြစ်ပေသည်။

ထိုသို့ လမ်းညွှန်ထားသည်နှင့်အညီ ပါတီ အဖွဲ့အစည်း အဆင့်ဆင့်သည် ပါတီကလာပ်စည်းအလိုက်၊ ပါတီစိတ်အလိုက် ပါတီဝင်အင်အား စာရင်းများကို စနစ်တကျပြုစုထားရှိကြရမည် ဖြစ်ပေသည်။ သို့မှသာ ပါတီအဖွဲ့အစည်းများသည် မိမိတို့စည်းရုံးရေးနယ်မြေအတွင်းရှိ ပါတီဝင်များကို ပြည်သူနှင့် နိုင်ငံတော် အကျိုးစီးပွား ဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် စနစ်တကျ တာဝန်ပေးအပ်နိုင်မည် ဖြစ်ပေသည်။

ပါတီဝင်တိုင်း တက်ကြွစွာပါဝင်ကြ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ပဋ္ဌမအကြိမ် ပါတီညီလာခံက ချမှတ်လိုက်သော နိုင်ငံရေး၊ စီးပွားရေး၊ စည်းရုံးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ၊ ပြည်သူနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ရှေးရှုသည့် စီးပွားရေး၊ လူမှုရေးစသည့်လုပ်ငန်းများ အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိပေသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပါတီဝင်ထုတစ်ရပ်လုံးကလည်း သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းအဆင့်ဆင့်တွင် ပါဝင်ပြီး လမ်းစဉ်ပါတီကချမှတ်လိုက်သော မူဝါဒ၊ လမ်းညွှန်မှုများ၊ ရှေ့လုပ်ငန်းစဉ်များကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပေသည်။

အမှန်စင်စစ် ပါတီဝင်များသည် လမ်းစဉ်ပါတီက ဦးဆောင်ဆင်နွှဲလျက်ရှိသော ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကြီး၌ အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲကြမည်ဟူ၍ အခိုင်အမာ သန္နိဋ္ဌာန် ချမှတ်ကြသူများ ဖြစ်ကြပေသည်။ ပါတီသို့ အပ်နှံထားကြသူများလည်း ဖြစ်ကြပေသည်။ ထို့ကြောင့် ပါတီဝင်တို့သည် လုပ်ငန်းအရဖြစ်စေ၊ အခြားသောအကြောင်းကြောင့်ဖြစ်စေ၊ ဒေသတစ်ခုမှ တစ်ခုသို့ပြောင်းရွှေ့ခဲ့လျှင် မူလနေခဲ့သော မြို့နယ်ပါတီယူနစ်သို့ ပြောင်းရွှေ့ကြောင်း သတင်းပို့ကြရမည်ဖြစ်သည်။ ထို့အတူ ရောက်ရှိသောဒေသရှိ မြို့နယ်ပါတီယူနစ်တွင်လည်း ရောက်ရှိလာကြောင်း သတင်းပေးပို့ကြရမည် ဖြစ်ပေသည်။ ဤသည်မှာ ပါတီဝင်တိုင်း လိုက်နာရမည့်အပြင် ပါတီတာဝန်တစ်ရပ်အဖြစ် ခံယူသွားရန် လိုအပ်ပေသည်။ ပါတီဝင်တိုင်းသည် ယင်းအသိစိတ်၊ ခံယူချက်မျိုးနှင့်အညီ ဆောင်ရွက်ကြရမည်ဆိုပါက ပါတီအောက်ခြေအဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်ပြီး ပါတီလှုပ်ရှားမှုများ၌ အမြဲတစေ ပါဝင်လှုပ်ရှားနေကြမည် ဖြစ်ပေသည်။

ထို့အတူ မြို့နယ် ပါတီယူနစ်များ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ ပါတီအောက်ခြေ အဖွဲ့အစည်းများသည် မိမိတို့ စည်းရုံးရေး နယ်မြေအတွင်းရှိ ပါတီဝင်များကို သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်းများတွင် ဖွဲ့စည်းထားရှိရမည် ဖြစ်သည်။ ထည့်သွင်း မဖွဲ့စည်းရသေးသော ပါတီဝင်များကိုလည်း ရှာဖွေဖော်ထုတ်ပြီး အဖွဲ့အစည်း အတွင်းတွင် ပါဝင်နေအောင် စည်းရုံးလှုပ်ရှားနေကြရမည် ဖြစ်ပေသည်။

ထို့ကြောင့် ပါတီဝင်တိုင်းသည် မိမိတို့သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများတွင် ပါဝင်နေကြရမည် ဖြစ်သကဲ့သို့ ပါတီအောက်ခြေအဖွဲ့အစည်းများ အနေဖြင့် မိမိတို့စည်းရုံးရေး နယ်မြေအတွင်းသို့ ရောက်ရှိလာသောပါတီဝင်များအဖွဲ့အစည်းကို အတွင်းတွင် ပါဝင်ဖွဲ့စည်းနိုင်အောင် ကြိုးပမ်းကြရမည် ဖြစ်ပေသည်။

ဤသို့အားဖြင့် ပါတီဝင်တိုင်းသည် သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း အဆင့်ဆင့်တွင် ပါဝင်စုစည်းထားရှိနိုင်ပြီး သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းအဆင့်ဆင့်၏ ဦးဆောင် လမ်းညွှန်မှုနှင့်အညီ ပါတီဝင်များသည် ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်ရေး လုပ်ငန်းများတွင် ယခုထက် ပိုမိုတက်ကြွစွာ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပေသည်။ ။

● စာမျက်နှာ ၄ အစဉ်ရှင်သန်နေသောမှ

ဓီရင်ပြုစုခဲ့ကြသည့် ဝါဒအယူအဆများ၊ အဆိုစကားများ၊ ကျမ်းများ၊ တွက်ကိန်းများ၊ ဖော်နည်းကားများသည် ကာလဒေသနှင့် ပယောဂအခြေအနေကို လိုက်၍သာလျှင် အဓိပ္ပာယ်ရှိကြပေသည်။ အကျိုးရှိစွာ အသုံးဝင်ကြပေသည်။ ယင်းတို့ကို ပြီးပြည့်စုံနေကြပြီဟူ၍ လည်းကောင်း၊ တိုးတက်ကောင်းမွန်အောင် ပြင်ဆင်ပြောင်းလဲရန် မလိုတော့ပြီဟူ၍ လည်းကောင်း မယူဆသင့်ချေ။ အရာခပ်သိမ်းကုန်တို့သည် အစဉ်မပြတ် ပြောင်းလဲနေကြသည်ဖြစ်ရာ ကာလ၊ ဒေသ၊ ပယောဂအခြေအနေများနှင့်အညီ တိုးတက်ကောင်းမွန်သော ပြင်ဆင်ပြောင်းလဲမှုများကို ကြိုဆိုသင့်သည်သာ ဖြစ်ပေသည်။ လမ်းစဉ်ပါတီသည် လူသားအပေါင်းအား ကောင်းကျိုးပြုမည့် အသိပညာများ၊ လူနေမှုစနစ်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ စသည်တို့ကို အဆက်မပြတ် ရှာဖွေနေမည် ဖြစ်ပေသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေရင်း မြန်မာနိုင်ငံ၏ သမိုင်းအရ ရောက်ရှိနေသည့် ဘဝနှင့်ဟပ်မိသော ပိုမိုတိုးတက်ကောင်းမွန်သော စနစ်၊ မူဝါဒနည်း နိဿယစသည်တို့ကို တွေ့ရှိလာပါက ခံယူကျင့်သုံးမည် ဖြစ်ပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ပါတီဝင်များသည် မိမိတို့တွေးခေါ်မြော်မြင်ပုံစနစ်ကို လည်းကောင်း၊ မိမိတို့လုပ်ငန်းစဉ်များကိုလည်းကောင်းပြီးပြည့်စုံပြီဟူ၍ မှတ်ယူရမည် မဟုတ်ချေ။ ပြုပြင်ပြောင်းလဲခြင်းမရှိတော့ပြီဟူ၍ မှတ်ယူရမည် မဟုတ်ချေ။ ပြုပြင်ပြောင်းလဲခြင်း မရှိနိုင်တော့ပြီ ဟူ၍ ယူဆရမည် မဟုတ်ချေ။ ကျွန်ုပ်တို့ပါတီသည် ကျွန်ုပ်တို့ပါတီ၏ တွေးခေါ် မြော်မြင်ပုံစနစ်ကို လည်းကောင်း၊ ပါတီ၏ လုပ်ငန်းစဉ်များကိုလည်းကောင်း ပို၍ပို၍ ပြည့်စုံလာအောင် ကြိုးပမ်းကြရမည်သာ ဖြစ်ပေသည်။ ပို၍ အမှားကင်းစင်လာအောင် အစဉ်သဖြင့် ဝေဖန်သုံးသပ်ကာ ပြုပြင်နေကြရမည် ဖြစ်ပေသည်။ ပို၍ပို၍ ကောင်းမွန်လာအောင် အစဉ် ကြံဆောင်ကြရမည် ဖြစ်ပေသည်။ ရှင်သန်နေသော ဘဝနှင့် ထက်ကြပ်မကွာ လိုက်ပါနိုင်အောင် အစဉ်ပင် ကြိုးပမ်းနေရမည် ဖြစ်ပေသည်။ ဤအမြင်သဘောထား များသည် လမ်းညွှန် သဘောတရား၏ ရှင်သန်နေသော အနှစ်သာရကို ဖော်ညွှန်းလျက် ရှိနေပေသည်။ ။

တောင်သူလယ်သမားအစည်းအရုံးအဆင့်ဆင့်၏ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များ

တောင်သူလယ်သမားရေးရာ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ဆိုရှယ်လစ်ဒီမိုကရေစီ အဆောက်အအုံနှင့် လျော်ညီစွာ ဖွဲ့စည်းထားသော တောင်သူလယ်သမား အစည်းအရုံး၏ ဗဟိုဦးစီးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ၁၉၈၆ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့ပေသည်။

တောင်သူလယ်သမား အစည်းအရုံး ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ ဗဟိုဦးစီးအဖွဲ့၏ ပုံမှန်အစည်းအဝေးများကို တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပရမည်ဖြစ်ရာ တောင်သူလယ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ယခု ၁၉၈၇ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပတော့မည်ဖြစ်ပေသည်။

သို့ဖြစ်၍ တောင်သူလယ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပပြီးစီးချိန်မှ ယခု ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်က စည်းရုံးရေး၊ ပညာပေးလေ့ကျင့်ရေး၊ ကုန်ထုတ်လုပ်မှု၊ သမဝါယမနှင့် ကုန်သွယ်မှု၊ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးနှင့်သစ်တော၊ လူမှုရေးနှင့် နိုင်ငံခြားဆက်သွယ်ရေးစသည့် လုပ်ငန်းရပ်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို တင်ပြလိုပေသည်။

အစည်းအရုံးအဆင့်ဆင့် ဖွဲ့စည်းမှု

တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်၏ ဖွဲ့စည်းမှု အခြေအနေသည် ၁၉၈၆ ခုနှစ် စက်တင်ဘာလက မြို့နယ် တောင်သူလယ်သမား အစည်းအရုံး ၂၇၂ ခု၊ မြို့နယ် တောင်သူလယ်သမား စည်းရုံးရေး ကော်မတီ ခုနစ်ခု၊ ကျေးရွာအုပ်စု ရပ်ကွက်အစည်းအရုံး ၁၃,၁၇၉ ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါ တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်တွင် တောင်သူလယ်သမား အစည်းအရုံးဝင် စုစုပေါင်း ခုနစ်သန်း ရှစ်သိန်း ခုနစ်သောင်းကျော်ကို စည်းရုံးစုစည်းနိုင်ခဲ့ပေသည်။

တောင်သူလယ်သမား အစည်းအရုံး ဗဟိုဦးစီး အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပပြီးချိန်မှ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း အင်ဂျန်းယန်မြို့နယ်ကို မြို့နယ်စည်းရုံးရေး ကော်မတီအဖြစ် လည်းကောင်း၊ ဘိုကလေးမြို့နယ်မှ ကျေးရွာအုပ်စု တစ်ခု၊ နမ့်ဆန် (မြောက်) မြို့နယ်မှ ကျေးရွာအုပ်စုတစ်ခု၊ ညောင်ရွှေ မြို့နယ်မှ ကျေးရွာအုပ်စုနှစ်ခုနှင့် ဝေါမြို့နယ်မှ ကျေးရွာအုပ်စုတစ်ခု၊ စုစုပေါင်း ကျေးရွာအုပ်စုငါးခုကို ကျေးရွာအုပ်စု အစည်းအရုံးများအဖြစ် လည်းကောင်း တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပေသည်။

ထို့ပြင် အထက်ပါ ကာလအတွင်း တောင်သူလယ်သမား အစည်းအရုံးဝင် ၂၆,၈၆၁ ဦးကို တိုးချဲ့ စည်းရုံးနိုင်ခဲ့ပြီး အကြောင်း အမျိုးမျိုး ကြောင့် ၁၈,၀၀၅ ဦး အင်အားလျော့သွားသဖြင့် အစည်းအရုံးဝင် ၈၈,၅၆ ဦးကို တိုးချဲ့စည်းရုံးနိုင်ခဲ့ပေသည်။

မြို့နယ် တောင်သူလယ်သမားအစည်းအရုံး အလုပ်အမှုဆောင်ကော်မတီနှင့် ကျေးရွာအုပ်စု၊ ရပ်ကွက် အစည်းအရုံး အလုပ်အမှုဆောင် ကော်မတီတို့၏ လုပ်ငန်းများ သွက်လက် ထက်မြက် လာ စေ ရေး အတွက် အထောက်အကူပြုနိုင်ရန် မြို့နယ်လုပ်ငန်းဆိုင်ရာ အဖွဲ့များနှင့် ကျေးရွာရပ်ကွက် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပေသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၁၉၈၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြို့နယ်လုပ်ငန်းဆိုင်ရာ အဖွဲ့များကို ၁၉၆ မြို့နယ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ဖွဲ့စည်းရန် ၇၆ မြို့နယ် ကျန်ရှိနေခဲ့ရာ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၅၈ မြို့နယ်တွင် ထပ်မံ ဖွဲ့စည်းနိုင်ခဲ့ပေသည်။ ထို့ကြောင့် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြို့နယ် ၂၅၄ မြို့နယ်တွင် မြို့နယ်လုပ်ငန်းဆိုင်ရာ အဖွဲ့များကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်ပေသည်။

ထိုနည်းတူ ၁၉၈၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ကျေးရွာရပ်ကွက် လုပ်ငန်းအဖွဲ့များကို ၁၃၁ မြို့နယ်တွင် ဖွဲ့စည်းနိုင်ခဲ့ရာမှ ၁၀၁ မြို့နယ်တွင် ထပ်မံ ဖွဲ့စည်းနိုင်ခဲ့သဖြင့် ၂၃၂ မြို့နယ်အထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်ပေသည်။

သို့ဖြစ်၍ မြို့နယ်နှင့် ကျေးရွာရပ်ကွက် လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းရန် ကျန်ရှိနေသည့် မြို့နယ်အစည်း အရုံးများက စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း များ၊ နည်းစနစ်များ၊ ညွှန်ကြားချက်များနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်သွားရန် ကြိုးပမ်းကြရမည် ဖြစ်ပေသည်။

အစည်းအရုံးအဆင့်ဆင့်၏ စည်းရုံးလှုပ်ရှားမှု

တောင်သူလယ်သမား အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် တတိယအကြိမ် တောင်သူလယ်သမားအစည်းအရုံး ညီလာခံက ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များ၊ တောင်သူလယ်သမား အစည်း အရုံး ဗဟိုဦးစီးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးက ချမှတ်ခဲ့သော တစ်နှစ်တာ လုပ်ငန်းလျာထားချက်များနှင့်အညီ တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင် ရေး အတွက် စည်းရုံး ဦးဆောင် လမ်းညွှန်ခဲ့ပေသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် ဗဟိုဦးစီး အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးတွင် ပြောကြားသော ဗဟိုဦးစီးအဖွဲ့ ဥက္ကဋ္ဌ၏ မိန့်ခွန်းများ၊ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်များ၊ ဗဟိုဦးစီးအဖွဲ့ ဝင်များ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြန်လည်ရှင်းလင်း တင်ပြချက်များကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် မြို့နယ်အစည်း အရုံးများသို့ ပေးပို့ခဲ့ပေသည်။

ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်များထဲမှ ဗဟိုဦးစီးအဖွဲ့ ဌာနချုပ်က ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ကော်ပိုရေးရှင်းများနှင့် ညှိနှိုင်းရမည့် လုပ်ငန်းများကို ညှိနှိုင်းပေးခဲ့ပေသည်။ ဗဟို ဦးစီးအဖွဲ့ ဌာနချုပ်နှင့် သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်ချက်များကိုလည်း မြို့နယ်အစည်းအရုံး များသို့ ပြန်လည်အသိပေးခဲ့ပေသည်။

ထို့ပြင် ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ၁၉၈၇-၈၈ ခုနှစ် စပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်ရာ တွင် တောင်သူလယ်သမားထု တစ်ရပ်လုံးက နိုးကြား တက်ကြွစွာ အကောင်အထည်ဖော်ရေးအတွက် တောင် သူလယ်သမားအစည်းအရုံးအဆင့်ဆင့်၏ စည်းရုံးလှုပ် ရှားရေး စီမံချက်ကို ရေးဆွဲပြီး စည်းရုံးဆောင်ရွက် ခဲ့ပေသည်။ ယင်းစီမံချက်နှင့်အညီ စပါးအထွက်တိုး စိုက်ပျိုးရေး စည်းရုံးလှုပ်ရှားရေးအဖွဲ့ အဆင့်ဆင့်ကို ဖွဲ့စည်းပေးခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီ များကိုယ်တိုင် မြို့နယ်နှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး စည်းရုံးရှင်းလင်းခဲ့ပေသည်။

ထို့ပြင် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ် သမားများက ပေးဆောင်နေကျဖြစ်သော မြေခွန်ကို ငွေကြေးဖြင့် မဟုတ်ဘဲ သီးနှံများဖြင့် သတ်မှတ်ထား သည့် နှုန်းထားအတိုင်း အသိစိတ်ဓာတ်အပြည့်အဝဖြင့် ကျေပွန်စွာ ပေးဆောင်ရေးအတွက် မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီ၏ လမ်းညွှန်ချက်နှင့်အညီ တောင် သူလယ်သမား အစည်းအရုံးအဆင့်ဆင့်၏ ရှင်းလင်း ဆွေးနွေးရေး စီမံချက်ကို ရေးဆွဲကာ ရှင်းလင်းဆွေး နွေးခဲ့ပေသည်။

တောင်သူလယ်သမား အစည်းအရုံး ဗဟိုအလုပ် အမှုဆောင်ကော်မတီသည် အစည်းအဝေးများကို ပုံ မှန်ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်များ ချမှတ်ကာ ပါတီ ဗဟိုကော်မတီ ဌာနချုပ်နှင့် ဗဟိုဦးစီးအဖွဲ့ အစည်း အဝေးသို့ တင်ပြခြင်း၊ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ မြို့နယ်အစည်းအရုံးများသို့ လမ်း ညွှန်ခြင်းများ ပြုခဲ့ပေသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် တောင်သူ လယ်သမားအစည်းအရုံး၏ စည်းရုံးလှုပ်ရှားမှုလုပ်ငန်း များ သွက်လက်ထက်မြက်လာစေရေးအတွက် မြို့နယ် အစည်းအရုံးများသို့ လုပ်ငန်းလမ်းညွှန်မှုများ ပြုလုပ် ခဲ့သည်သာမက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် များသည် မြို့နယ်အစည်းအရုံးများက စည်းရုံးရေး၊

ကုန်ထုတ်လုပ်ရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်များသို့ ကွင်းဆင်းကာ ရှင်းလင်းဆွေးနွေး လမ်းညွှန်မှုများ ပြုခဲ့ပေသည်။

မြို့နယ်တောင်သူလယ်သမား အစည်းအရုံးများသည် မြို့နယ်ပါတီယူနစ်များ၏ ဦးဆောင်မှုကိုခံယူကာ တောင်သူလယ်သမား အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ကွပ်ကဲလမ်းညွှန်မှုနှင့်အညီ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပေသည်။

မြို့နယ်အစည်းအရုံးများသည် ဗဟိုအဆင့် စပါးအထွက်တိုး စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များ၏ ရှင်းလင်းလမ်းညွှန်မှု၊ ပြည်နယ်နှင့်တိုင်း စပါးအထွက်တိုး စိုက်ပျိုးရေးစည်းရုံးလှုပ်ရှားရေးအဖွဲ့များ၏ ရှင်းလင်းဆွေးနွေးမှုများနှင့်အညီ ၁၉၈၇–၈၈ ခုနှစ် စပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူလယ်သမားထု တစ်ရပ်လုံးက နိုးကြားတက်ကြွစွာ အကောင်အထည်ဖော်ရေးအတွက် စည်းရုံးရေး စီမံချက်များဖြင့် စည်းရုံးလှုပ်ရှားဆောင်ရွက်လျက် ရှိပေသည်။

ထို့ပြင် သီးနှံစိုက်ပျိုးမှု စာရင်းဇယားများ ပြုစုခြင်း၊ ရေမြောင်းတာတမံများ တူးဖော်ခြင်း၊ လမ်းတံတားမြေယာပြုပြင်ခြင်း၊ ဆောင်းသီးနှံစိုက်ပျိုးရေး၊ စိုက်ပျိုးရေရရှိရေးနှင့် အောင်ရေရရှိရေး၊ ရေဘေးကာကွယ်ရေး စသည့်လုပ်ငန်းရပ်များကို စီမံချက်များရေးဆွဲပြီး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းခြင်း၊ တောင်သူလယ်သမားများအား ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပေသည်။

မြို့နယ်အစည်းအရုံးများသည် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးများကို လစဉ်ပုံမှန်ပြုလုပ်ခဲ့သော်လည်း မြို့နယ်လုပ်ငန်းဆိုင်ရာ အဖွဲ့များ၏ အစည်းအဝေးများကိုပြုလုပ်နိုင်မှုမှာ အားနည်းလျက်ရှိနေပေသေးသည်။ မြို့နယ်လုပ်ငန်းဆိုင်ရာ အဖွဲ့များ၏ အစည်းအဝေးများကို ပြုလုပ်နိုင်ခြင်းဖြင့် မြို့နယ်အစည်းအရုံးများ၏ လုပ်ငန်းများအတွက် အထောက်အကူပြုမည်ဖြစ်၍ မြို့နယ်အလုပ်အမှုဆောင် ကော်မတီများက ပိုမိုကြီးကြပ်ဆောင်ရွက်သွားရမည် ဖြစ်သည်။

ထို့နည်းတူ ကျေးရွာအုပ်စု ရပ်ကွက်အစည်းအရုံးများ၏ လုပ်ငန်းများ သွက်လက်ထက်မြက်လာစေရန် ကျေးရွာအုပ်စု ရပ်ကွက်အစည်းအရုံး အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးများနှင့် ကျေးရွာအုပ်စု ရပ်ကွက်လုပ်ငန်း အစည်းအဝေးများကို မှန်မှန်ပြုလုပ်သွားကြရန်နှင့် အစည်းအဝေး ပြုလုပ်နိုင်မှုအခြေအနေကို မှန်မှန်တင်ပြသွားကြရန် လိုပေသည်။

မြို့နယ်နှင့် ကျေးရွာအုပ်စု ရပ်ကွက်အစည်းအရုံးများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော လယ်ယာ၊ သားငါး၊ သစ်တော စသည့်ကဏ္ဍများ၏ စီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးအတွက် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်ပြင် သောင်းကျန်းသူအဖျက်သမား ဆန့်ကျင်ပွဲများ၊ ပြည်သူ့စစ်ဖွဲ့စည်းရေး လှုပ်ရှားမှုများ၊ အမာခံနယ်မြေ တည်ဆောက်ရေးလုပ်ငန်းများ၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများ စသည့်လှုပ်ရှားမှုများတွင် တောင်သူလယ်သမားများက နိုးကြားတက်ကြွစွာ ပါဝင်လာရေးအတွက် စည်းရုံးဆောင်ရွက်လျက် ရှိပေသည်။

ပညာပေးလေ့ကျင့်ရေး လုပ်ငန်းများ

တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်၏ စည်းရုံးလှုပ်ရှားမှု လုပ်ငန်းများကို အထောက်အကူပြုစေရေးနှင့် တောင်သူလယ်သမားများအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာများ တိုးတက်လာစေရေးအတွက် ပညာပေးလေ့ကျင့်ရေး လုပ်ငန်းများကို တောင်သူလယ်သမား အစည်းအရုံးအဆင့်ဆင့်က ဆောင်ရွက်လျက် ရှိပေသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဗဟိုနိုင်ငံရေးတက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည့် တောင်သူလယ်သမား အစည်းအရုံး စီမံခန့်ခွဲမှုသင်တန်းနှင့် မြို့နယ်တောင်သူလယ်သမား အစည်းအရုံးလုပ်ငန်း သင်တန်းများသို့ သင်တန်းသားများ စေလွှတ်တက်ရောက် စေခဲ့ပေသည်။

မြို့နယ်တောင်သူလယ်သမား အစည်းအရုံးလုပ်ငန်း သင်တန်းဆင်းများမှတစ်ဆင့် ဆင့်ပွားပညာပေး ရက်တိုသင်တန်းများလည်း စီမံချက်များရေးဆွဲပြီးဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပေသည်။

ထို့ပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဒေသပါတီ ကော်မတီများက ကြီးမှူး၍ ပြည်နယ်နှင့်တိုင်း အလိုက် ဖွင့်လှစ်သော တောင်သူလယ်သမားရေးရာ သင်တန်းများတွင်လည်း တောင် သူ လယ် သ မား အစည်းအရုံးဝင်များ တက်ရောက်ခဲ့ပေသည်။

ထို့မျှမက တောင်သူလယ်သမား စိုက်ပျိုးရေး သင်တန်းများကို ပြည်နယ်နှင့်တိုင်း ၁၁ ခုရှိဗဟိုစိုက်ပျိုးရေးခြံ ၁၂ ခြံတွင်လည်းကောင်း၊ မွေးမြူရေးပညာ ဆင့်ပွား သင်တန်းများကို မြို့နယ် ၈၀ တွင် လည်းကောင်း၊ အခြေခံဆေးကုသရေးနှင့် မွေးမြူရေး ရက်တိုသင်တန်းများကို မြို့နယ် ၄၀ တွင်လည်းကောင်း၊ တိရစ္ဆာန်ဆေးကု ရှေးဦးပြုစုနည်း ကြက်ခြေပြာ သင်တန်းကို ပြည်နယ်နှင့်တိုင်း ခြောက်ခုတွင် လည်းကောင်း၊ ပျားမွေးမြူရေး တိုးချဲ့ပညာပေးသင်တန်းများကို ၁၀ မြို့နယ်တွင် လည်းကောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပေသည်။

ထိုသို့ လေ့ကျင့်ပညာပေးရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးခဲ့သည့်ပြင် တောင်သူလယ်သမား အစည်းအရုံး ဘာသာရပ်ကိုလည်း ဗဟိုနိုင်ငံရေး တက္ကသိုလ်တွင် ဖွင့်လှစ်သောသင်တန်းများ အပါအဝင် ဌာနဆိုင်ရာအသီးသီးမှ ဖွင့်လှစ်သောသင်တန်းများတွင် သွားရောက်ပို့ချပေးခဲ့ပေသည်။

ပညာပေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တောင်သူလယ်သမားများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် တောင်သူလယ်သမားဂျာနယ်ကို လစဉ်ထုတ်ဝေခဲ့သည်သာမက တောင်သူလယ်သမား အစည်းအရုံး၏ စည်းရုံးလှုပ်ရှားမှုလုပ်ငန်းများနှင့် လယ်ယာကဏ္ဍ ကုန်ထုတ်မှုလုပ်ငန်းများကို အထောက်အကူပြုစေသည့် တောင်သူလယ်သမားပြက္ခဒိန်နှင့် နေ့စဉ်မှတ်တမ်းများ အချိန်မီ ဖြန့်ချိပေးခဲ့ပေသည်။

ထို့ပြင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ထုတ်ဝေသောစာစောင်များ၊ ဌာနဆိုင်ရာများက ထုတ်ဝေသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာပေးစာစောင်များ၊ တပ်မတော်နေ့ အထိမ်းအမှတ် စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တား ဆီး ကာ ကွယ် ရေး ပညာပေး စာစောင်များကို မြို့နယ် တောင်သူလယ်သမားအစည်းအရုံးများသို့ ဖြန့်ဖြူးပေးခဲ့သည်။

အလားတူပင် တောင် သူ လယ် သမား ရေး ရာ ဆောင်းပါးများကို တနင်္ဂနွေနေ့ထုတ် ပါတီအာဘော်ဗိုလ်တထောင်သတင်းစာ အပါအဝင် သတင်းစာများတွင် ထည့်သွင်းဖော်ပြခြင်း၊ အစည်းအရုံး အဆင့်ဆင့်၏ စည်းရုံးလှုပ်ရှားမှုသတင်းများ၊ ဓာတ်ပုံများကို သတင်းစာများတွင်ဖော်ပြခြင်း၊ မြန်မာ့အသံမှတောင်သူလယ်သမားကဏ္ဍ အသံလွှင့်အစီအစဉ်များကို အသံလွှင့်ခြင်းတို့ဖြင့် ပညာပေးလှုံ့ဆော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပေသည်။

လယ်ယာကုန်ထုတ်လုပ်မှု

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီအဖွဲ့အစည်းအဆင့်ဆင့်၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်၏ စီးပွားရေးစီမံကိန်းများကို ရေးဆွဲညှိနှိုင်းရာတွင်လည်းကောင်း၊ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လည်းကောင်း၊ တောင်သူလယ်သမားထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ပါဝင်လာအောင် တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်က စည်းရုံးဆောင်ရွက်လျက်ရှိပေသည်။

ပဉ္စမ လေးနှစ် စီမံကိန်း၏ ပထမနှစ် ဖြစ်သော ၁၉၈၆–၈၇ ခုနှစ် သီးနှံများစိုက်ပျိုးထွက်ရှိမှု အခြေအနေကို လေ့လာပါက နှံစားသီးနှံများတွင် နှံစားပြောင်းသီးနှံ၊ ဆီထွက်သီးနှံများတွင် နေကြာသီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံများတွင် ကော်ဖီစသည့် သီးနှံများကို စီမံကိန်းရည်မှန်းချက်ထက် ပိုမိုထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပေသည်။

၁၉၈၆–၈၇ ခုနှစ် မိုးရာသီတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ မိုးရွာသွန်းမှုလျော့နည်းခဲ့ခြင်းကြောင့် ရေလုံလောက်မှုမရှိခြင်း၊ အစိုဓာတ်ယုတ်လျော့ခြင်း၊ စိုက်ပျိုးချိန်နောက်ကျရခြင်းစသည့် အခြေအနေများကြောင့် စီမံကိန်းသီးနှံအများစုကို မူလရည်မှန်းချက်များထက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ပေ။

ပဉ္စမလေးနှစ်စီမံကိန်း၏ ဒုတိယနှစ် ဖြစ်သော ၁၉၈၇–၈၈ ခုနှစ်တွင် စီမံကိန်းဝင်သီးနှံများအား လျာထားချက်ထက် ပိုမို ထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပေသည်။ အထူးသဖြင့် နိုင်ငံတော်၏ အဓိကသီးနှံဖြစ်သော စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ချမှတ်ပေးသော စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေခံမူများနှင့်အညီ တောင်သူလယ်သမားများက လိုက်နာ ဆောင်ရွက်စေရေးအတွက် အစည်းအရုံး အဆင့်ဆင့်က စည်းရုံးဆောင်ရွက်လျက်ရှိပေသည်။

ထို့ပြင် မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့များ၊ ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးရည်၊ ပိုးသတ်

ဆေးမှုန့်များကိုတောင်သူလယ်သမားများလက်ဝယ်သို့ ဖြန့်ဖြူးပေးလျက်ရှိသည့်ပြင် စက်မှုလယ်ယာဦးစီးဌာနကလည်းစီမံကိန်းရည်မှန်းချက်များနှင့်အညီ ထွန်ယက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပေသည်။

ထိုသို့ သီးနှံများ အထွက်တိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့်ပြင် လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် စိုက်ပျိုးမြေဧရိယာ တိုးချဲ့ရေးအတွက်လည်း မြေရိုင်းနှင့် ပလပ်မြေများတိုးချဲ့ခြင်း၊ လှေကားထစ်လယ်ယာ ဖော်ထုတ်ခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိပေသည်။

ထို့ပြင် သီးနှံများစိုက်ပျိုးမှုတွင် အရေးပါသည့် ရေရရှိရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံတော်ပိုင်းမှ ရေလွှဲဆည်နှင့် ရေလှောင်ကန်များ၊ တာတမံများ၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေစုပ်စက်ဖြင့် ရေပေးဝေရေးလုပ်ငန်းများ၊ မြေအောက်ရေဖြင့် ရေပေးဝေရေးလုပ်ငန်းများကို အကောင်အထည် ဖော်ပေးလျက်ရှိပေသည်။

ထို့မျှမက ကျေးရွာဆည်မြောင်း တာတမံလုပ်ငန်းများကိုလည်း နိုင်ငံတော်က ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့်ပြင် အစည်းအရုံးအဆင့်ဆင့်သည်စိုက်ပျိုးရေရရှိရေးနှင့် အောင်ရေထိန်းသိမ်းရေး လုပ်ငန်းများကို စီမံချက်များရေးဆွဲကာ ဆောင်ရွက်လျက်ရှိပေသည်။

သမဝါယမနှင့်ကုန်သွယ်မှု

သမဝါယမလုပ်ငန်းများကို ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုဟူ၍ ကဏ္ဍသုံးမျိုးခွဲခြားကာ ၁၉၈၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ သမဝါယမအသင်းပေါင်း ၂၁,၂၄၃ သင်းက ဆောင်ရွက်လျက်ရှိပေသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပဥ္စမလေးနှစ်စီမံကိန်း၏ ပထမနှစ်ဖြစ်သော ၁၉၈၆–၈၇ ခုနှစ်တွင် လယ်ယာကုန်ထုတ်လုပ်မှု လုပ်ငန်းများ၌ သမဝါယမအသင်းများက စပါးအပါအဝင် သီးနှံ ၂၁ မျိုးကို တန်ဖိုးကျပ် ၁,၂၅၁ ဒသမ ၈၇ သန်းဖိုး ထုတ်လုပ်နိုင်ခဲ့ပေသည်။

ထို့ပြင် သားငါးကဏ္ဍတွင် သမဝါယမအသင်းများက အသားတန်ဖိုးကျပ် ၄၁၃ ဒသမ ၃၃ သန်း၊ ငါးတန်ဖိုး ကျပ် ၁၀၉ ဒသမ ၆၄ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး သစ်တောကဏ္ဍတွင် သစ်တောထွက်ပစ္စည်း ၂၅ မျိုးကို ကျပ် ၆၁ ဒသမ ၆၆ သန်းဖိုး ထုတ်လုပ်နိုင်ခဲ့ပေသည်။

တောင်သူလယ်သမားများအတွက် လယ်ယာသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ လမ်းညွှန်ချက်နှင့်အညီ သမဝါယမအသင်းများက ဖြန့်ဖြူးခဲ့ရာတွင် တောင်သူလယ်သမားအစည်းအရုံး အဆင့်ဆင့်က ပါဝင်ကူညီ ပံ့ပိုးခဲ့ပေသည်။

၁၉၈၆–၈၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်ဝယ်ယူရေး လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်နှင့်တိုင်းအသီးသီးတွင် သမဝါယမအသင်းများက စပါးတင်း သိန်းပေါင်း ၁,၀၅၈ ဒသမ ၃၆ တင်း ဝယ်ယူရရှိခဲ့ပေသည်။ ထို့ပြင် အသင်းများက ဆီထွက်သီးနှံများကို ဝယ်ယူခဲ့ရာ ၁၉၈၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မြေပဲတင်း ၄၈ ဒသမ ၇၈ သိန်း၊ နှမ်းတင်း ၈ ဒသမ ၉ သိန်း၊ နေကြာတင်း ၂ ဒသမ ၈၇ သိန်း ဝယ်ယူရရှိခဲ့ပေသည်။

တောင်သူလယ်သမားအစည်းအရုံးအဆင့်ဆင့်သည် နိုင်ငံတော်က ဝယ်ယူသော သီးနှံများ အပြည့်အဝ ဝယ်ယူရရှိရေးအတွက် စည်းရုံးဆောင်ရွက်ခဲ့သည်သာမက သမဝါယမအသင်းများက စပါးအပြင် ဆီထွက်သီးနှံများနှင့် မီးဖိုချောင်သုံးသီးနှံများကို ဝယ်ယူလျက်ရှိရာတွင် ကူညီပံ့ပိုးပေးလျက် ရှိပေသည်။

ထို့ပြင် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁ရက် နေ့စွဲပါ ဝန်ကြီးအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၆/၈၇ အရ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများက ပေးဆောင်နေကျမြေခွန်ကို ငွေကြေးဖြင့် မဟုတ်ဘဲ စီမံကိန်းသီးနှံအလိုက် သတ်မှတ်ထားသော နှုန်းထားများအတိုင်း သီးနှံဖြင့် ပေးဆောင်ရေး လုပ်ငန်းတွင် တောင်သူလယ်သမားများ သဘောပေါက်နားလည်ပြီး တာဝန်ကျေပွန်စွာ ပေးဆောင်ရေးအတွက် တောင်သူလယ်သမားအစည်းအရုံး အဆင့်ဆင့်က စည်းရုံးဆောင်ရွက်လျက် ရှိပေသည်။

ထို့မျှမက တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်သည် နိုင်ငံတော်က တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများ၊ ခိုင်းကျွဲခိုင်းနွား၊ လှည်း၊ ရေစုပ်စက်စသည့် လယ်ယာသွင်းအားစု ချေးငွေများ ထုတ်ချေးရာတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့

သည်သာမက ချေးငွေများ ကောက်ခံရေးလုပ်ငန်းတွင်လည်း တောင်သူလယ်သမားများ တာဝန်ကျေပွန်စွာ ပေးဆပ်နိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ခဲ့ပေသည်။

စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးနှင့် သစ်တောလုပ်ငန်းများ

စိုက်ပျိုးရေး သုတေသနလုပ်ငန်းနှင့် ပတ်သက်၍ လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် အဓိကအချက်များဖြစ်သည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များနှင့် အထွက်တိုးစိုက်ပျိုးနည်းစနစ်များကနယ်မြေဒေသ အနှံ့အပြားတွင် စမ်းသပ်လျက်ရှိပြီး ဒေသအလိုက် အောင်မြင်စွာစိုက်ပျိုးနိုင်သည့် မျိုးသစ်များနှင့် စိုက်နည်းစနစ်များကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလိုက်နာကျင့်သုံးလာရေးအတွက် စည်းရုံးဆောင်ရွက်လျက် ရှိပေသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းသည် သီးနှံမျိုးပွားသည့် လုပ်ငန်းကို အကျိုးဆောင် တောင်သူလယ်သမားများ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် မျိုးစေ့များကို တောင်သူလယ်သမားများအား ဖြန့်ဝေပေးလျက် ရှိပေသည်။

စိုက်ပျိုးရေးသုတေသန လုပ်ငန်းများဆိုင်ရာမူဝါဒ ညွှန်ကြားချက်များနှင့်အညီ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းက မျိုးကောင်းမျိုးသန့်များကို သုတေသနပြုခဲ့ရာတွင် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော သီးနှံမျိုးသစ်များအဖြစ် စပါး ၁၀ မျိုး၊ အစေ့ထုတ်ပြောင်း နှစ်မျိုး၊ ဂျုံနှစ်မျိုး၊ မြေပဲတစ်မျိုး၊ နှမ်းနှစ်မျိုး၊ မတ်ပဲတစ်မျိုး၊ ပဲတီစိမ်းနှစ်မျိုး၊ ပဲပုပ်နှစ်မျိုး၊ ပဲလွန်းတစ်မျိုး၊ ကုလားပဲသုံးမျိုး၊ ထောပတ်ပဲနှစ်မျိုး၊ ပဲစင်းငုံတစ်မျိုးတို့ကို တွေ့ရှိခဲ့သဖြင့် မျိုးပွားလျက်ရှိပေသည်။

သီးနှံစိုက်ပျိုးမှု တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနပြု တွေ့ရှိခဲ့သော သီးနှံမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များ၊ သီးထပ်စိုက်ပျိုးသင့်သည့် သီးနှံပုံစံများကို တောင်သူလယ်သမား လက်ခံကျင့်သုံးလာစေရေးအတွက် တောင်သူလယ်သမား အစည်းအရုံးအဆင့်ဆင့်က စည်းရုံးဆောင်ရွက်လျက် ရှိပေသည်။

တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွင်လည်းမျိုးကောင်းမျိုးသန့် ခိုင်းနွားမွေးမြူရေးလုပ်ငန်း၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် တောင်သူလယ်သမားများကျယ်ပြန့်စွာ ပူးပေါင်းပါဝင်ရေးအတွက် စည်းရုံးဆောင်ရွက်လျက် ရှိပေသည်။ ခိုင်းနွား ဖွံ့ဖြိုးရေးစီမံကိန်း မြို့နယ် ၂၀ တွင် ခိုင်းနွား စံပြမွေးမြူရေးကျေးရွာများကိုဖွင့်လှစ်ကာမေထုန်မဲ့သားစပ်လုပ်ငန်း၊ မျိုးညံ့ နွားသိုးသင်းကွပ်လုပ်ငန်းနှင့် လေ့ကျင့်ပညာပေး လုပ်ငန်းများတွင် တောင်သူလယ်သမားများက ပူးပေါင်း ပါဝင်လာရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပေသည်။

ထို့ပြင် မျိုးကောင်းမျိုးသန့် ခိုင်းနွားနှင့်နို့စားနွားများ ရရှိရေးအတွက် မေထုန်မဲ့ သားစပ်လုပ်ငန်းကို မြို့နယ် ၁၁၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်သာမက ကျွဲနွား၊ ကြက်၊ ဝက်စသည့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများကို ထုတ်ပေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကုသပေးခြင်းနှင့် ကူးစက်ရောဂါ ထိန်းချုပ်ခြင်းစသည့် လုပ်ငန်းများတွင် အစည်းအရုံးအဆင့်ဆင့်က ပူးပေါင်းကူညီလျက် ရှိပေသည်။

သစ်တောလုပ်ငန်းတွင်လည်း သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းနှင့် ကျေးရွာသုံး ထင်းစိုက်ခင်း ထူထောင်ရေး လုပ်ငန်းများတွင် တောင်သူလယ်သမားများ ကျယ်ပြန့်စွာ ပူးပေါင်း ပါဝင်လာရေးအတွက် အစည်းအရုံး အဆင့်ဆင့်က စည်းရုံးဆောင်ရွက်လျက် ရှိပေသည်။

လူမှုရေးလုပ်ငန်းများ

လူမှုရေးလုပ့်ငန်းများအနက် ပညာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျေးလက်ဒေသ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော တောင်သူ လယ်သမားထုအတွင်း စာတတ်မြောက်ရေးလှုပ်ရှားမှု လုပ်ငန်းများနှင့် ကျေးလက်ဒေသရှိ ကျောင်းသားအရွယ်လူငယ်များ ပညာသင်ကြားရေး၊စာသင်ကျောင်းများ တိုးချဲ့ ဖွင့်လှစ်ရေးတို့အတွက် တောင်သူလယ်သမား အစည်းအရုံးအဆင့်ဆင့်က သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ တောင်သူလယ်သမားများအား စည်းရုံး ဆောင်ရွက်လျက် ရှိပေသည်။

ကျန်းမာရေး လုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေး စီမံချက်များအရ ကျေးလက်ဒေသ ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း

တို့တွင် ကျေးလက်ပြည်သူများ နိုးကြားတက်ကြွစွာ ပါဝင်လာရေးအတွက် အစည်းအရုံး အဆင့်ဆင့်က စည်းရုံးဆောင်ရွက်လျက် ရှိပေသည်။

လူမှုဝန်ထမ်း လုပ်ငန်းများနှင့် ပတ်သက်၍ ကျေးလက် စေတနာ့ဝန်ထမ်း လူမှုဝန်ထမ်းမှူး သင်တန်း၊ အိမ်တွင်းမှု အခြေခံသင်တန်း၊ စေတနာ့ဝန်ထမ်း နေ့ကလေးထိန်းဆရာမ အခြေခံသင်တန်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျေးလက်ဒေသများရှိ စေတနာ ညကျောင်းများနှင့် လူငယ်ရိပ်သာများသို့ ကူညီပံ့ပိုးပေးခဲ့ပေသည်။

ထို့ပြင် ကျေးလက်ဒေသများတွင် အရန်မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းရာတွင် အထောက်အကူပြုစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျေးလက်ဒေသ အခြေခံမီးသတ်သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပေသည်။

ထို့မျှမက တောင်သူလယ်သမားများနှင့် မိသားစုများအတွက် အသက်နှင့် ထိခိုက်မှုအာမခံလုပ်ငန်းကို မြို့နယ် ၁၇၅ မြို့နယ်တွင်လည်းကောင်း၊ ခိုင်းကျွဲ၊ ခိုင်းနွား အာမခံလုပ်ငန်းကို မြို့နယ် ၁၄၀ တွင် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပေသည်။

တောင်သူလယ်သမားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်ကော်မတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူ၍ နိုင်ငံတကာရှိ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် ချစ်ကြည်ရင်းနှီးမှုကို ရရှိစေရန် နိုင်ငံခြားဆက်သွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပေသည်။ နိုင်ငံတကာမှ စိုက်ပျိုးရေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းများကို လေ့လာလျက် ရှိပေသည်။

လယ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်သော တောင်သူလယ်သမားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ဆိုဗီယက်ပြည်ထောင်စုသို့လည်းကောင်း၊ တောင်သူလယ်သမားအစည်းအရုံး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ လည်းကောင်း ချစ်ကြည်ရေးခရီးအဖြစ် သွားရောက်ခဲ့သည်။ နိုင်ငံခြားဧည့်သည်တော်များအဖြစ် ကမ္ဘာ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ အာရှဒေသဆိုင်ရာ အကြီးအကဲသည် တောင်သူလယ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့သို့ လာရောက် လေ့လာခဲ့ပေသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၏ စိုက်ပျိုးရေး အခြေအနေများကို လေ့လာပြီး စာတမ်းများ ပြုစုလျက်ရှိရာ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့မှ စိုက်ပျိုးရေးလုပ်ငန်းများ ဆိုင်ရာ စာတမ်းကို ပြုစုခဲ့ပေသည်။

အကောင်အထည်ဖော်ဆောင်ရွက်ရေး

ဒီဇင်ဘာလအတွင်း ကျင်းပ ပြုလုပ်တော့မည့် တောင်သူလယ်သမားအစည်းအရုံး ဗဟို ဦး စီး အဖွဲ့ တတိယအကြိမ် အစည်းအဝေးတွင် တတိယအကြိမ် တောင်သူလယ်သမားအစည်းအရုံး ညီလာခံက ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များနှင့် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့မှုများအပေါ် အခြေခံကာ ရှေ့တစ်နှစ်တာကာလအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်း လျာထားချက်များကို ချမှတ်သွားမည် ဖြစ်ပေသည်။

အဆိုပါ တစ်နှစ်တာ လုပ်ငန်းလျာထားချက်များသည် တောင်သူလယ်သမား အစည်းအရုံးအဆင့်ဆင့်က တောင်သူလယ်သမားထုတစ်ရပ်လုံးကို စည်းရုံးကာ မဖြစ်မနေ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များ ဖြစ်ပေသည်။ ထိုလုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ တောင်သူလယ်သမားများ၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပေသည်။

သို့ဖြစ်၍ တောင်သူလယ်သမား အစည်းအရုံးဗဟိုဦးစီးအဖွဲ့ တတိယအကြိမ် အစည်းအဝေးမှ ချမှတ်မည့် တစ်နှစ်တာ လုပ်ငန်း လျာထား ချက်များ ကို အောင်မြင်စေရေးအတွက် တောင်သူလယ်သမားများကိုယ်တိုင်က မိမိတို့၏ လုပ်ငန်းတာဝန်များအဖြစ်ခံယူပြီး အသိစိတ်ဓာတ်အပြည့်ဖြင့် နိုးကြား တက်ကြွစွာ ပါဝင် ဆောင်ရွက်လာစေရန် တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်က စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းလိုက်ရပေသည်။ ။

တတိယအကြိမ်အလုပ်သမားအစည်းအရုံးညီလာခံ ဗဟိုဦးစီးအဖွဲ့ တတိယ အစည်းအဝေး

အလုပ်သမားရေးရာ

တတိယ အကြိမ် အလုပ်သမား အစည်းအရုံး ညီလာခံ ဗဟိုစီးဦးအဖွဲ့ တတိယ အစည်းအဝေးကို ၁၉၇၇ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ကျိက္ကဆံကွင်း ဆရာစံခန်းမတွင် ကျင်းပမည် ဖြစ်ပေသည်။

အလုပ်သမားအစည်းအရုံး ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများအပိုဒ် ၁၂၈ တွင် အလုပ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို သာမန်အားဖြင့် တစ်နှစ်လျှင်တစ်ကြိမ် မှန်မှန်ကျင်းပရမည်ဟူသည့် သတ်မှတ်ပြဋ္ဌာန်းချက် ရှိပေသည်။ အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ တတိယအကြိမ် အလုပ်သမား အစည်းအရုံးညီလာခံ ဗဟိုဦးစီးအဖွဲ့ ပထမ အစည်းအဝေးကို ၁၉၇၅ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း၊ ဗဟိုဦးစီးအဖွဲ့ ဒုတိယအစည်းအဝေးကို ၁၉၇၆ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း ကျင်းပခဲ့ပြီး ယခု ဗဟိုဦးစီးအဖွဲ့ တတိယ အစည်းအဝေးကို ၁၉၇၇ ခုနှစ် ဒီဇင်ဘာလတွင် ပုံမှန်ကျင်းပရခြင်း ဖြစ်ပေသည်။

အလုပ်သမားအစည်းအရုံး အဆင့်ဆင့်၏ ၁၉၇၇ ခုနှစ်အတွင်း တစ်နှစ်တာ လုပ်ငန်း လျာထားချက် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို တတိယအကြိမ် အလုပ်သမား အစည်းအရုံး ညီလာခံ ဗဟိုဦးစီးအဖွဲ့ တတိယ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီက တင်ပြမည် ဖြစ်ပေသည်။ အဆိုပါ တင်ပြချက်များကို အလုပ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့ဝင်များက ဝေဖန်ဆွေးနွေး အကြံပြုကြပြီး တစ်နှစ်တာအတွင်း တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို လေ့လာသုံးသပ် အခြေခံလျက် ၁၉၇၈ ခုနှစ်၏ စည်းရုံးရေး၊ စည်းကမ်းထိန်းသိမ်း စောင့်ရှောက်ရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ ရပိုင်ခွင့်နှင့် သက်သာချောင်ချိရေး စသည့် တစ်နှစ်တာ လျာထားချက်များကို ချမှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပေသည်။

စည်းရုံးရေးအခြေအနေ

အလုပ်သမား အစည်းအရုံး အဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၁၉၇၇ ခုနှစ် စည်းရုံးရေးဆိုင်ရာ တစ်နှစ်တာလုပ်ငန်း လျာထားချက်များတွင် —

- ဖွဲ့စည်းမှု ကျယ်ပြန့်ရေးအတွက် အခြေခံအလုပ်သမား အစည်းအရုံး မဖွဲ့စည်းရသေးသော လုပ်ငန်းဌာနများ၌ စည်းရုံး ဖွဲ့စည်းရန်နှင့် ကျစ်လျစ်ခိုင်မာရေးအတွက် ဆောင်ရွက်ရန်၊
- ဦးဆောင်မှုအခန်းမြင့်မားရေးအတွက် အစည်းအရုံးဝင်များနှင့် ဌာနခွဲ ကိုယ်စားလှယ်များအား လေ့ကျင့်ပညာပေးရေးကို ဆက်လက် ဆောင်ရွက်ရန်၊
- လစဉ်ကြေးများ အပြည့်အဝ ကောက်ခံရရှိရေးအတွက် အလုပ်သမား အစည်းအရုံး အဆင့်ဆင့်က ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန်

ဟူသော လျာထားချက်များ ပါဝင်ပေသည်။

စည်းရုံးရေးဆိုင်ရာ တစ်နှစ်တာလျာထားချက်နှင့်အညီ အလုပ်သမား အစည်းအရုံး အဆင့်ဆင့်သည် မိမိတို့ဒေသအခြေအနေနှင့် လျော်ညီစွာ စီမံချက်များ ရေးဆွဲချမှတ်ပြီး ဆောင်ရွက်ခဲ့ကြပေသည်။ မြို့နယ်နှင့် အခြေခံ အလုပ်သမားအစည်းအရုံးများသည် အစည်းအရုံးဝင်ခွင့်ရှိသော အလုပ်သမားများကို စည်းရုံး၍ စည်းရုံး ရရှိပြီးသော အစည်းအရုံးဝင်များ အပ်အားတိုးချဲ့ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းမှု ကျစ်လျစ်ခိုင် ရေးအတွက်

အခြေခံ ဌာနခွဲနှင့် အခြေခံအလုပ်သမား အစည်းအရုံးများကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ အခြေခံဌာနခွဲ ဆပ်ကော်မတီများဖွဲ့စည်းခြင်း၊ အစည်းအရုံးဝင်များ၏ အင်အားစာရင်းကို စနစ်တကျ ထိန်းသိမ်းခြင်း၊ အခြေခံဌာနခွဲနှင့် အခြေခံ အစည်းအရုံးများ စည်းရုံးလှုပ်ရှားမှု သွက်လက်ထက်မြက်စေရန် လေ့ကျင့် ပညာပေးခြင်း၊ မြို့နယ် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း၊ မြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင်များအား နယ်မြေအလိုက် တာဝန်ခွဲဝေ၍ စည်းရုံးလှုပ်ရှားခြင်း တို့ကို စနစ်တကျ စီစဉ်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပေသည်။

အလုပ်သမား အစည်းအရုံးအဆင့်ဆင့်၏ ဖွဲ့စည်းမှု ကျယ်ပြန့်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေကိုကြည့်လျှင် ၁၉၈၆ ခုနှစ် စက်တင်ဘာလရှိ အစည်းအရုံးဝင် ဦးရေပေါင်းမှာ ၁,၉၆၁,၁၃၁ ဖြစ်ပြီး ၁၉၈၇ ခုနှစ် စက်ဘင်ဘာလရှိ အစည်းအရုံးဝင် ဦးရေပေါင်းမှာ ၂,၀၃၇,၁၂၂ ရှိခဲ့သဖြင့် တစ်နှစ်တာ ကာလအတွင်း အစည်းအရုံးဝင်ပေါင်း ၇၅,၉၉၁ ဦး တိုးတက်ခဲ့ပြီး တိုးတက်မှုရာခိုင်နှုန်းမှာ ၃ ဒသမ ၈၇ ရာခိုင်နှုန်းဖြစ်ပေသည်။ ထို့ပြင် မြို့နယ် အလုပ်သမား အစည်းအရုံး တစ်ခု၊ မြို့နယ် အလုပ်သမားစည်းရုံးရေး ကော်မတီတစ်ခုနှင့် အခြေခံ အလုပ်သမားအစည်းအရုံး ၃၃ ခုတို့ကို တိုးတက်ဖွဲ့စည်းနိုင်ခဲ့ပေသည်။

အလုပ်သမား အစည်းအရုံး အဆင့်ဆင့်၏ ဦးဆောင်မှုအခန်း မြင့်မားရေးအတွက် အစည်းအရုံးအဆင့်ဆင့် အစည်းအဝေးများ မှန်မှန်ကျင်းပနိုင်ပြီး ဆက်သွယ်မှု တိုးတက်ကောင်းမွန်ရန် လိုအပ်ပေသည်။ အစည်းအရုံးဝင်များအတွင်း ပါတီဝင်၊ ပါတီ မိတ်ဆွေ အင်အားများ တိုးတက် လာသည်နှင့် အမျှ အစည်းအရုံး၏ ဦးဆောင်မှုအခန်းလည်း ပိုမိုမြင့်မားလာမည် ဖြစ်ပေသည်။ ထို့ကြောင့် အလုပ်သမား အစည်းအရုံး အဆင့်ဆင့်သည် အလုပ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့ ဒုတိယအစည်းအဝေးနှင့် တတိယ အစည်းအဝေး ကာလကြားတွင် အစည်းအဝေးများ အချိန်မှန်မှန်ကျင်းပရေး၊ ဆက်သွယ်လှုပ်ရှားမှု တိုးတက် ကောင်းမွန်ရေးနှင့် အစည်းအရုံးဝင်များအတွင်း ပါတီဝင်အင်အား တိုးတက်ရေးတို့အတွက် မြို့နယ် ပါတီယူနစ်၏ ဦးဆောင်မှုကို ခံယူလျက် စီမံချက်များ ရေးဆွဲကာ အလေးထား ဆောင်ရွက်ခဲ့ကြပေသည်။

ထို့ပြင် အလုပ်သမား အစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီသည် တတိယအကြိမ် အလုပ်သမားအစည်းအရုံး ညီလာခံကျင်းပပြီး နောက်ပိုင်းတွင် မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် မြို့နယ် အစည်းအရုံးဝင်များအား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ သဘောတရားရေးရာများ၊ အလုပ်သမားအစည်းအရုံး၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရေးနှင့် စည်းရုံးရေးလုပ်ငန်းများ ပိုမိုသွက်လက် ထက်မြက်အောင် ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့် ပညာပေးရေး လုပ်ငန်းများကို အချိန်အဟုန် မပျက် ဆက်လက် ဆောင်ရွက်လျက် ရှိပေသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုနိုင်ငံရေးတက္ကသိုလ်တွင် ဖွင့်လှစ်သည့် သင်တန်းများသို့ သင်တန်းသားများရွေးချယ်စေလွှတ်ခြင်း၊ အလုပ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့ဌာနချုပ်နှင့် အလုပ်သမား ဝန်ကြီးဌာနတို့ ပူးပေါင်းတာဝန်ယူလျက် အလုပ်သမားရေးရာနှင့် စီမံခန့်ခွဲမှုနည်းပညာသင်တန်းများ ဆက်လက်ဖွင့်လှစ် ပို့ချခြင်း၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်တွင် ဖွင့်လှစ်သည့် အချို့သင်တန်းများတွင် အလုပ်သမားအစည်းအရုံး ဘာသာရပ်ကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် အဆင့်မြင့် ဝန်ထမ်းများက ပို့ချပေးခြင်းတို့ကို ပြုလုပ်ခဲ့ပေသည်။ အခြေခံဌာနခွဲကိုယ်စားလှယ်များ အရည်အချင်း ပြည့်ဝရေးအတွက် မြို့နယ် ၁၇ မြို့နယ်တွင် ရက်တိုဆွေးနွေးပွဲ ၃၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဌာနခွဲကိုယ်စားလှယ် ၁,၇၇၉ ဦးကို လေ့ကျင့် ပညာပေးနိုင်ခဲ့ပေသည်။ အစည်းအရုံးဝင်များ အရည်အသွေး ထက်မြက်စေရေးအတွက် ရက်တိုပညာပေး ဆွေးနွေးပွဲများကို မြို့နယ် ၁၁၅ မြို့နယ်တွင် ၁၈၇ ကြိမ်ပြုလုပ်နိုင်ခဲ့ပေသည်။

ထို့ပြင် သတင်းနှင့်ဓာတ်ပုံများ ဖြန့်ချိခြင်း၊ ပါတီ အာဘော်ဖြစ်သော တနင်္ဂနွေနေ့ထုတ် ဗိုလ်တထောင်နှင့် အခြားသတင်းစာများတွင် ဆောင်းပါးများဖြင့် ပညာပေး ဆောင်ရွက်ခြင်း၊ အသံလွှင့် ဟောပြောခြင်း၊ အစည်းအရုံးဝင်များ ဗဟုသုတ တိုးပွားစေရန် ပညာပေးစာစောင်အဖြစ် လုပ်သားဂျာနယ်ကို ထုတ်ဝေခြင်း၊ အလုပ်သမားပြက္ခဒိန် ထုတ်ဝေခြင်း စသည်တို့ဖြင့် အလုပ်သမားများအတွက် လေ့ကျင့် ပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပေသည်။

တတိယအကြိမ်အလုပ်သမားအစည်းအရုံးညီလာခံက ချမှတ်ခဲ့သည့် "မိမိကိုယ်ပိုင် ရန်ပုံငွေဖြင့် ရပ်တည်နိုင်ရေးအတွက် အစည်းအရုံးအဆင့်ဆင့်က ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်" ဟူသော ရှေ့လုပ်ငန်းစဉ်ကို အလုပ်သမား အစည်းအရုံးအဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ ဒုတိယ အစည်းအဝေးက "လစဉ်ကြေးများ အပြည့်အဝ ကောက်ခံရရှိရေးအတွက် အလုပ်သမားအစည်းအရုံးအဆင့်ဆင့်က ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်" ဟူသည့် တစ်နှစ်တာလုပ်ငန်း လျာထားချက်ကို ချမှတ်ခဲ့ပေသည်။

ထို လျာထားချက်နှင့်အညီ မြို့နယ် အလုပ်သမား အစည်းအရုံးများသည် ၁၉၈၇ ခုနှစ်အတွင်း စီမံချက်များ ရေးဆွဲကာ လစဉ်ကြေးများ အပြည့်အဝရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပေသည်။

ထို့ကြောင့် ၁၉၈၆ ခုနှစ် အောက်တိုဘာလမှ ၁၉၈၇ ခုနှစ် စက်တင်ဘာလအထိ အစည်းအရုံးဝင်ကြေးငွေပေါင်း ကျပ်တစ်သိန်းနှစ်သောင်းကျော်နှင့် အစည်းအရုံး လစဉ်ကြေးငွေပေါင်း ကျပ် တစ်ရာသုံးဆယ်ခုနစ်သိန်းခြောက်သောင်းကျော်ကို ကောက်ခံရရှိခဲ့ပေသည်။

စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရေး

တတိယ အကြိမ် အလုပ်သမား အစည်းအရုံး ညီလာခံ ဗဟိုဦးစီးအဖွဲ့ ဒုတိယအစည်းအဝေးတွင် "အလုပ်သမားများ စည်းကမ်းလိုက်နာမှု တိုးတက်ကောင်းမွန်ရေးအတွက် မြို့နယ်အလိုက် အခြေခံများ သတ်မှတ်၍ စည်းရုံးဆောင်ရွက်ရန်" ဟူသော စည်းကမ်းထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ တစ်နှစ်တာလုပ်ငန်းလျာထားချက်တစ်ရပ်ကို ချမှတ်ခဲ့ပေသည်။ ထိုလုပ်ငန်းလျာထားချက်ကို အလုပ်သမား အစည်းအရုံး အဆင့်ဆင့်ကစီမံချက်ဖြင့်အကောင်အထည်ဖော်ကြရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီက မြို့နယ် အလုပ်သမား အစည်းအရုံးများသို့ ညွှန်ကြားခဲ့ပေသည်။ မြို့နယ်အများစုမှာ ဗဟို၏ ညွှန်ကြားချက်နှင့် အညီတစ်နှစ်တာလုပ်ငန်း လျာထားချက်များကို မိမိတို့၏မြို့နယ်အလိုက် အခြေအနေပေးမှုတို့ကို အခြေခံပြီး စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြပေသည်။

ထိုသို့ဆောင်ရွက်ရာတွင် အစည်းအရုံးဝင် အလုပ်သမားများက အစည်းအရုံးစည်းကမ်းများကို သိရှိသဘောပေါက်စေရေးနှင့် လိုက်နာစောင့်ထိန်းရေးတို့အတွက် သင်တန်းများနှင့် ဆွေးနွေး ပွဲများတွင် ရှင်းလင်းဟောပြောခြင်း၊ မြို့နယ်အလုပ်သမားအစည်းအရုံးများက အခြေခံအလိုက် လုပ်သားထုနှင့်တွေ့ဆုံ၍ ရှင်းလင်းဟောပြောခြင်းများ ပြုလုပ်ခဲ့ကြပေသည်။ မြို့နယ်အလုပ်အမှုဆောင်ကော်မတီနှင့် အခြေခံအလုပ်အမှုဆောင် ကော်မတီတို့ ပူးတွဲကျင်းပသော အစည်းအဝေးများတွင် အလုပ်သမားအစည်းအရုံး စည်းကမ်းများ၊ ညွှန်ကြားချက်များကို ရှင်းလင်းဟောပြော၍ အခြေခံအလုပ်အမှုဆောင် ကော်မတီများက မိမိတို့ အခြေခံအလိုက် ထပ်ဆင့်ရှင်းလင်း ဟောပြောခြင်း တို့ကိုလည်း ပြုလုပ်ခဲ့ကြပေသည်။

ထိုအတွေ့အကြုံများကို ရယူသုံးသပ်ပြီး အစည်းအရုံး စည်းကမ်းများလိုက်နာမှု ပိုမိုကောင်းမွန်လာရေးအတွက် မြို့နယ်အလုပ်သမား အစည်းအရုံးများသည် မိမိတို့ မြို့နယ်အတွင်းရှိ အလေးထားဆောင်ရွက်သင့်သော အခြေခံများကို စိစစ်ရွေးချယ်ကာ အခြေခံအလုပ်အမှုဆောင် ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းလုပ်ငန်းများကို အချိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် သွားကြရမည် ဖြစ်ပေသည်။

ကုန်ထုတ်လုပ်မှုတိုးတက်ရေး

တတိယအကြိမ် အလုပ်သမား အစည်းအရုံးညီလာခံက ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့်စပ်လျဉ်း၍ ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်တွင် "ပဥ္စမ လေးနှစ်စီးပွားရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အလုပ်သမားများ တက်ကြွစွာပါဝင်ရေး အတွက် အလုပ်သမား အစည်းအရုံးအဆင့်ဆင့်က စည်းရုံး ဆောင်ရွက်ရန်" ဟူသော ရှေ့လုပ်ငန်းစဉ် တစ်ရပ်လည်း ပါဝင်ပေသည်။

အလုပ်သမား အစည်းအရုံးအဆင့်ဆင့်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအရ လည်းကောင်း၊ တတိယအကြိမ် အလုပ်သမား အစည်းအရုံး ညီလာခံက ချမှတ်ပေးခဲ့သော ကုန်ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအရ လည်းကောင်း၊ တတိယအကြိမ် အလုပ်သမား အစည်းအရုံး

ညီလာခံ၊ ဗဟိုဦးစီးအဖွဲ့ ဒုတိယအစည်းအဝေးက ချမှတ်ပေးခဲ့သောကုန်ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအရလည်းကောင်း၊ ပဉ္စမ လေးနှစ် စီမံကိန်းနှင့် နှစ်စဉ်စီမံကိန်းများ အောင်မြင်စေရန် စည်းရုံးရေးနည်းလမ်းများဖြင့် ကူညီပံ့ပိုး ဆောင်ရွက်ခဲ့ပေသည်။

အလုပ်သမား အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် လမ်းစဉ်ပါတီ၏ ညွှန်ကြားချက်နှင့် အညီ ပဉ္စမလေးနှစ်စီမံကိန်း၏ ပထမနှစ်ဖြစ်သော ၁၉၇၆–၇၇ ခုနှစ်နှင့် ဒုတိယနှစ်ဖြစ်သော ၁၉၇၇–၇၈ ခုနှစ် နှစ်စဉ်စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရန် မြို့နယ်နှင့် အခြေခံအလုပ်သမား အစည်းအရုံးများသို့ ထပ်ဆင့်လမ်းညွှန် ပေးခဲ့ပေသည်။

မြို့နယ်အလုပ်သမား အစည်းအရုံးများသည် မိမိတို့ နယ်မြေအလိုက် အကောင်အထည်ဖော်ရမည့် စီမံကိန်းများကို လုပ်ငန်းကာလအလိုက် စီမံချက်များ စနစ်တကျရေးဆွဲ၍ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်များရှိ အခြေခံ အလုပ်သမားအစည်းအရုံးများက လုပ်ငန်းတာဝန်အလိုက် စည်းရုံးအကောင်အထည် ဖော်ရေးအတွက် ရှင်းလင်းလမ်းညွှန် တာဝန်ပေးအပ်ခြင်း၊ မြို့နယ် အလုပ်သမားအစည်းအရုံးတို့၏ ကြီးကြပ်မှုဖြင့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်များရှိ အခြေခံ အလုပ်သမား အစည်းအရုံးများက မိမိတို့ နယ်မြေအလိုက် လုပ်ငန်းဌာနအလိုက် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အလုပ်သမားများအား စည်းရုံး၍ နိုးကြားတက်ကြွစွာ တာဝန်ယူ အကောင်အထည်ဖော်ရေးအတွက် ဆောင်ရွက်ခဲ့ပေသည်။

မြို့နယ်အလုပ်သမား အစည်းအရုံးနှင့် မြို့နယ်အလုပ်သမား စည်းရုံးရေး ကော်မတီတို့သည် အလုပ်သမား အစည်းအရုံး ဗဟို အလုပ်အမှုဆောင် ကော်မတီ၏ ညွှန်ကြားချက်များနှင့် အညီ တတိယအကြိမ် အလုပ်သမား အစည်းအရုံး ညီလာခံ ဗဟို ဦးစီးအဖွဲ့ ဒုတိယ အစည်းအဝေးက ချမှတ်ပေးခဲ့သော ကုန်ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ၁၉၇၇ ခုနှစ်အတွက် တစ်နှစ်တာ လုပ်ငန်းလျာထားချက်များ အဖြစ် သတ်မှတ်၍ မိမိတို့ နယ်မြေဒေသ အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သော တစ်နှစ်တာ လုပ်ငန်း စီမံချက်များ ရေးဆွဲ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပေသည်။

ပဉ္စမ လေးနှစ် စီမံကိန်း၏ ဒုတိယနှစ်ဖြစ်သော ၁၉၇၇–၇၈ ခုနှစ်တွင် မြို့နယ်များ၏ ကုန်ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ အလုပ်သမား အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ကော်ပိုရေးရှင်း၊ ဦးစီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ စီမံကိန်းဝင် စက်ရုံ အလုပ်ရုံ လုပ်ငန်းဌာနများသို့ ကွင်းဆင်း၍ လေ့လာညှိနှိုင်း ဆွေးနွေးခြင်း၊ မြို့နယ်အလုပ်သမား အစည်းအရုံးများ၊ အခြေခံအလုပ်သမား အစည်းအရုံးများနှင့် တွေ့ဆုံ၍ စည်းရုံးလှုံ့ဆော်ခြင်း၊ အခြေခံ အလုပ်သမားများအား ပညာပေး ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပေသည်။

ရပိုင်ခွင့်နှင့် သက်သာချောင်ချိရေး

တတိယအကြိမ်အလုပ်သမားအစည်းအရုံးညီလာခံ၏ ရပိုင်ခွင့်နှင့် သက်သာချောင်ချိရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလုပ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့ ဒုတိယအစည်းအဝေးက ရှေ့တစ်နှစ်တာ လုပ်ငန်းလျာထားချက်များ ချမှတ်ခဲ့ပေသည်။ အဆိုပါ ရှေ့တစ်နှစ်တာ လုပ်ငန်းလျာထားချက်တွင် ရပိုင်ခွင့်နှင့် သက်သာချောင်ချိရေး အပိုင်း၌ “ပြီးပြတ်မှု မရှိသေးသော အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရန်” ဟူသော လုပ်ငန်းတစ်ရပ်လည်း ပါဝင်ပေသည်။

ထိုလုပ်ငန်းချမှတ်ချက်အား အလုပ်သမားအစည်းအရုံးအဆင့်ဆင့်က ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အလုပ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့ဌာနချုပ်မှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ယင်းညွှန်ကြားချက်အရ မြို့နယ်အစည်းအရုံးများက မိမိတို့ မြို့နယ်ဒေသအနေနှင့် ကိုက်ညီမှုရှိမည့် တစ်နှစ်တာ လုပ်ငန်း စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အခြေခံနှင့် မြို့နယ်အစည်းအရုံးများက ယင်းတို့၏ စည်းရုံးရေး နယ်မြေအတွင်းရှိ အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များကို သက်ဆိုင်ရာ စီမံခန့်ခွဲသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပေသည်။ အခြေခံနှင့် မြို့နယ်အဆင့်တွင် ညှိနှိုင်းဖြေရှင်း၍မရနိုင်သော ကိစ္စရပ်များကို အလုပ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့ဌာနချုပ်မှ ဆက်လက်ဆောင်ရွက်ပေးရန် တင်ပြခဲ့ပေသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် မြို့နယ်အစည်းအရုံးများက တင်ပြလာသော အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များကို စိစစ်လျက် သက်ဆိုင်ရာဦးစီးဌာန၊ ကော်ပိုရေးရှင်းများနှင့် စာအားဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ဖိတ်ကြားဆွေးနွေးခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီက သွားရောက်ဆွေးနွေးခြင်း၊ အချို့ကိစ္စရပ်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ သွားရောက် တင်ပြဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပေသည်။ ဤကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် အချို့ကိစ္စရပ်များတွင် အလုပ်သမားများ၏ ဥပဒေပါ အကျိုးခံစားခွင့်များ ရရှိခဲ့ကြပေသည်။

မြို့နယ်အစည်းအရုံးများက တင်ပြလာသော အလုပ်သမားရေးရာ ကိစ္စရပ်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမှုအရ အကျိုးခံစားခွင့်များ ရရှိခဲ့မှုအခြေအနေမှာ ခွင့်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက် ခံစားခွင့် ခုနစ်မှု၊ အငြိမ်းစားလစာနှင့် လုပ်သက်ဆုငွေခံစားမှု ၃၁ မှု၊ လုပ်ခအချိန်ပိုလုပ်ခခံစားခွင့် ၁၇ မှု၊ အလုပ်ခွင်တည်မြဲပိုင်ခွင့် ၄၂ မှု၊ ယာယီမှ အမြဲတမ်းဖြစ်သည့် ခံစားခွင့်တစ်မှု၊ လျော်ကြေးခံစားခွင့် ၁၄ မှု၊ ဝါဏိဇ္ဇပဋ္ဌပက္ခမှု သုံးမှု၊ လူမှုဖူလုံရေး ခံစား ခွင့် ငါးမှုနှင့် အထွေထွေ ၃၉ မှုတို့ ဖြစ်ကြပေသည်။

တတိယအကြိမ် အလုပ်သမားအစည်းအရုံး ညီလာခံဗဟိုဦးစီးအဖွဲ့ ဒုတိယအစည်းအဝေးက ချမှတ်ခဲ့သော ရပိုင်ခွင့်နှင့် သက်သာချောင်ချိရေးဆိုင်ရာ ရှေ့တစ်နှစ်တာ လုပ်ငန်းလျာထားချက်တွင် “အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို စက်ရုံ၊ အလုပ်ရုံလုပ်ငန်းဌာန အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန်” ဟူသော အချက်လည်း ပါဝင်ပေသည်။

အထက်ပါ လုပ်ငန်းလျာထားချက်နှင့်အညီ အလုပ်သမားအစည်းအရုံး၊ ဗဟိုဦးစီးအဖွဲ့ ဌာနချုပ်က စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန ၃၉၀ တွင် စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အချို့ မြို့နယ်များသည်လည်း ဗဟို၏ လမ်းညွှန်ချက်နှင့်အညီ အဆိုပါ စီမံချက်ကို အခြေခံ၍ မိမိတို့မြို့နယ်အတွင်း အခြေအနေပေးသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများတွင် မြို့နယ်အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပေသည်။

စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး လုပ်ငန်းကို တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေမှာ ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန ၄၀၊ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန ၃၀၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန ၂၀၊ ဇူလိုင်လ ၁ ရက်မှစတင်၍ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းဌာန ၂၀၊ စုစုပေါင်း ၁၁၀ တို့တွင် အလုပ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့ ဌာနချုပ်၏ စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပေသည်။ ထို့ပြင် ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန ၂၀ အတွက် သက်ဆိုင်သည့် ဦးစီးဌာနများ၊ ကော်ပိုရေးရှင်းများ၊ မြို့နယ်နှင့်အခြေခံအစည်းအရုံးတို့အား ဖိတ်ကြား၍ လိုအပ်သော ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ကြပေသည်။

တတိယအကြိမ် အလုပ်သမားအစည်းအရုံး ညီလာခံ၊ ဗဟိုဦးစီးအဖွဲ့ ဒုတိယအစည်းအဝေးက “အလုပ်သမား သက်သာချောင်ချိရေး အဖွဲ့များအတွက် မြို့နယ်များက ဆင့်ပွားဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် စည်းရုံးဆောင်ရွက်ရန်” ဟူသော ရှေ့တစ်နှစ်တာလုပ်ငန်းလျာထားချက်တစ်ရပ်ကိုလည်း ချမှတ်ခဲ့ပေသည်။ အလုပ်သမား သက်သာချောင်ချိရေးအဖွဲ့များအတွက် ဆင့်ပွားဆွေးနွေးပွဲများ ပြုလုပ်ပေးရန်နှင့် အလုပ်သမား သက်သာချောင်ချိရေးအဖွဲ့များရှိ၊ အဖွဲ့ငယ်များ၏ လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် မြို့နယ်အစည်းအရုံးများက သက်ဆိုင်ရာ အခြေခံများသို့ လမ်းညွှန်စည်းရုံးဆောင်ရွက် သွားကြရန် အလုပ်သမားအစည်းအရုံး၊ ဗဟိုဦးစီးအဖွဲ့ ဌာနချုပ်မှ မြို့နယ်အစည်းအရုံးသို့ ညွှန်ကြားခဲ့ပေသည်။

အလုပ်သမား သက်သာချောင်ချိရေး အဖွဲ့များ ဖွဲ့စည်းမှုအခြေအနေကို လေ့လာကြည့်မည် ဆိုလျှင်

စာမျက်နှာ ၃၇ သို့ ☆

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမ အစည်းအဝေး

ပြည်တွင်းရေးရာ

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်ပဥ္စမအစည်းအဝေးကို ရန်ကုန်မြို့ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့နှင့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်တို့က အစီရင်ခံစာ အသီးသီးကို တင်သွင်းခဲ့ကြသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အစည်းအဝေးသို့ တင်သွင်းသော အစီရင်ခံစာများအပေါ် ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည် ရှင်းလင်း တင်ပြခဲ့ကြသည်။ ထို့ပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေး မေးမြန်းချက်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည် ဖြေကြားခဲ့ကြသည်။

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမ အစည်းအဝေးတွင် ပြဋ္ဌာန်းခြင်းငါးရပ်၊ ရွေးချယ်တင်မြှောက်ခြင်း တစ်ရပ်၊ ဆုံးဖြတ်ခြင်းတစ်ရပ်၊ အတည်ပြုခြင်းနှစ်ရပ်၊ ဖွဲ့စည်းခြင်း တစ်ရပ်၊ မှတ်တမ်းတင်ခြင်းကိုးရပ်နှင့် တင်ပြခြင်းနှစ်ရပ်တို့ကို ဆောင်ရွက်ပြီးစီးခဲ့သည်။

ဆုံးဖြတ်ဆောင်ရွက်ချက်များ

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမအစည်းအဝေးတွင် ဆောင်ရွက်ပြီးစီးခဲ့သော ပြဋ္ဌာန်းခြင်းငါးရပ်မှာ အမြတ်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းခြင်း၊ ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းခြင်း၊ ရေခွန်နှင့် တာတမံခွန် ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းခြင်း၊ မြန်မာနိုင်ငံသင်္ဘောသားများမှတ်ပုံတင်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းခြင်းနှင့် တိုင်းရင်းမြန်မာဆေးဆရာအဖွဲ့ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်းခြင်းတို့ ဖြစ်သည်။

ရွေးချယ်တင်မြှောက်ခြင်းတစ်ရပ်မှာ သဘာပတိအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း ဖြစ်သည်။

ဆုံးဖြတ်ခြင်း တစ်ရပ်မှာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့က အစားထိုး ပြဋ္ဌာန်းခဲ့သည့် ကွန်ဗင်းရှင်းများကို ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်က သဘောတူ လက်ခံအတည်ပြုရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

အတည်ပြုခြင်းနှစ်ရပ်မှာ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမအစည်းအဝေးတစ်ရပ်လုံး အစီအစဉ်ကို အတည်ပြုခြင်းနှင့် နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန် ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့် ၁၉၇၇ ခုနှစ် နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁ ကို အတည်ပြုခြင်းတို့ ဖြစ်သည်။

ဖွဲ့စည်းခြင်းတစ်ရပ်မှာ ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဖွဲ့စည်းခြင်းဖြစ်သည်။

မှတ်တမ်းတင်ခြင်းကိုးရပ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်နေရာ လစ်လပ်ကြောင်း တင်ပြချက်ကို မှတ်တမ်းတင်ခြင်း၊ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်၊ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမူလိန်ကွယ်လွန် အနိစ္စရောက်ခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းတင်ခြင်း၊ ၄၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရာတွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါနိုင်ရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ရွေးချယ်ပေးခဲ့သည့်ကိစ္စ တင်ပြချက်ကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော်ကောင်စီ၏ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ဝန်ကြီးအဖွဲ့၏ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ပြည်သူ့တရားသူကြီးအဖွဲ့၏ အစီရင်ခံစာကို မှတ်တမ်း တင်ခြင်း၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၏ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်းနှင့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲကျင်းပရေး ကော်မရှင်၏ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်းတို့ဖြစ်သည်။

တင်ပြခြင်းနှစ်ရပ်မှာ ဆိုဗီယက်ပြည်ထောင်စုသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့်ကိစ္စ တင်ပြခြင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ ဖြန့်ဝေထားကြောင်း တင်ပြခြင်းတို့ဖြစ်သည်။

နိုင်ငံတော်ကောင်စီ၏ ဆောင်ရွက်ချက်များ

နိုင်ငံတော်ကောင်စီ၏ အစီရင်ခံစာကို နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက တင်ပြခဲ့သည်။ အစီရင်ခံစာတွင် ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ အထိ နိုင်ငံတော် ကောင်စီ၏ ဆောင်ရွက်ချက်များကို ဖော်ပြထားသည်။

နိုင်ငံတော်ကောင်စီသည် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအစည်းအဝေးက အတည်ပြုပြဋ္ဌာန်းခဲ့သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သော ဥပဒေ၊ ၁၉၇၇ ခုနှစ် စီးပွားရေး စီမံကိန်း၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ရည်မှန်းချက်များဆိုင်ရာ ဥပဒေနှင့် ၁၉၇၇ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့သည်။

အစီရင်ခံသော ကာလအတွင်း နိုင်ငံတော်ကောင်စီသည် ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲချက်နှင့် တရားစွဲဆိုခြင်း ခံကြရသောရပ်ကွက်နှင့်ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အဖွဲ့အစည်းဝင် ၅၆ ဦးနှင့် မြို့နယ်ပြည်သူ့ကောင်စီ အဖွဲ့အစည်းဝင် နှစ်ဦး၊ ပြည်သူ့ကောင်စီ ဥပဒေပုဒ်မ ၂၇ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်သော ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အဖွဲ့အစည်းဝင် ၁၇ ဦးနှင့် မြို့နယ်ပြည်သူ့ကောင်စီ အဖွဲ့အစည်းဝင် ၁၄ ဦးတို့နှင့် အခြေခံဥပဒေပုဒ်မ ၁၇၇ ပါ ပြဋ္ဌာန်းချက်ကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်သော ကျေးရွာအုပ်စု ပြည်သူ့ကောင်စီအဖွဲ့အစည်းဝင် တစ်ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းပြီး လစ်လပ်သော နေရာများတွင် အစားထိုး တာဝန်ပေးအပ်ခဲ့သည်။

နိုင်ငံတော်ကောင်စီသည် အခြေခံ ဥပဒေပုဒ်မ ၇၄ တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန် ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို ၁၉၇၇ ခုနှစ်စက်တင်ဘာလ ၅ ရက်၊ စနေနေ့ နံနက် ၁၁ နာရီ အချိန်မှစ၍ တရားဝင်ငွေအဖြစ်မှ ရပ်စဲကြောင်း နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ၁ / ၇၇ ကို ထုတ်ပြန်ခဲ့သည်။

အစီရင်ခံသော ကာလအတွင်း နိုင်ငံတော်ကောင်စီသည် ဆရာတော်ကြီးတစ်ပါးကို အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်နှင့် ဆရာတော်ကြီး ခြောက်ပါးကို အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စစ်သည်နှစ်ဦးကိုသီဟသူရဘွဲ့၊ စစ်သည် လေးဦးကို သူရဘွဲ့နှင့် စစ်သည် ၃၃ ဦးကို သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်များ ချီးမြှင့် အပ်နှင်းခဲ့သည်။

နိုင်ငံတော်ကောင်စီသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဝန်ကြီးအဖွဲ့မှတစ်ဆင့်တင်ပြလာသော ဝန်ထမ်းအဖွဲ့အစည်း ဖွဲ့စည်းပုံ ငါးခုကို တိုးချဲ့ပြင်ဆင်ရန် ကိစ္စနှင့် ဖွဲ့စည်းပုံ အသစ်တစ်ခုကို ဖွဲ့စည်းရန် ကိစ္စတို့ကို စိစစ်ခွင့်ပြုခဲ့သည်။ ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ လေးဦးကို အစမ်းခန့်အပ်ခဲ့ပြီး အစမ်းခန့်အပ်ထားသော ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ ၁၅ ဦးကို အတည်ပြု ခန့်အပ်ခဲ့သည်။ ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ တစ်ဦးကို ပြောင်းရွှေ့ ခန့်အပ်ခဲ့သည်။

အစီရင်ခံသော ကာလအတွင်း နိုင်ငံတော်ကောင်စီသည် ပုဒ်မ ၇၃ (ဃ)အရ လျှောက်ထားမှု ၂၃၆ မှု၊ ပုဒ်မ ၇၃ (ဏ)အရ လျှောက်ထားမှု ကိုးမှုကို စိစစ်ခဲ့သည်။ ပုဒ်မ ၇၃(ဃ)အရ စိစစ်ခဲ့သော အမှု ၂၃၆မှုအနက် အမှု ၂၆ မှုမှာ ဗဟိုနှင့်ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အချို့၏ ဆုံးဖြတ်ချက်များသည် ဥပဒေနှင့် မကိုက်ညီကြောင်း တွေ့ရှိခဲ့ရသောကြောင့် အဆိုပါ ဆုံးဖြတ်ချက်များကို ပယ်ဖျက်ပေးခဲ့သည်။

အစီရင်ခံသော ကာလအတွင်း နိုင်ငံတော် သမ္မတကြီးနှင့်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဖွဲ့ကလည်း ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီး ၁၂ ဦး ခန့်အပ်ရန် အဆိုပြုချက်နှင့် ပတ်သက်၍ နိုင်ငံတော်ကောင်စီက အဆုံးအဖြတ်ပေးခဲ့သည်။ မြန်မာ သံအမတ်ကြီး တစ်ဦးကို ပြောင်းရွှေ့ခန့်အပ်ရန် ကိစ္စနှင့် မြန်မာသံအမတ်ကြီး အသစ်တစ်ဦး ခန့်အပ်ရန် ကိစ္စများတွင် အဆုံးအဖြတ် ပြုခဲ့သည်။

နိုင်ငံတော် ကောင်စီသည် နိုင်ငံရေးတာဝန် ထမ်းဆောင်ခဲ့သောပုဂ္ဂိုလ်များ၏ နိုင်ငံရေးပင်စင်လျှောက်ထားလာခဲ့သော ကိစ္စများအနက် ၁၅,၆၇၇ ဦးကို နိုင်ငံရေးပင်စင် ခံစားခွင့်ပြုခဲ့ပြီး ၃၀၅ ဦးကို နိုင်ငံရေးပင်စင် ခံစားခွင့်မရှိကြောင်း စိစစ် ပြန်ကြားခဲ့သည်။

ဝန်ကြီးအဖွဲ့၏ ဆောင်ရွက်ချက်များ

ဝန်ကြီးအဖွဲ့၏ အစီရင်ခံစာကို ဝန်ကြီးချုပ်က တင်ပြခဲ့သည်။ အစီရင်ခံစာတွင် ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လတာ ကာလအတွင်း ဝန်ကြီးအဖွဲ့၏ ဆောင်ရွက်ချက်များကို တင်ပြခဲ့သည်။

ဝန်ကြီးအဖွဲ့သည် ကမ္ဘာ့စီးပွားရေး၊ ငွေရေးကြေးရေးနှင့် ကုန်သွယ်ရေး အခက်အခဲများ၏ ဂယက်ရိုက်ခတ်မှုကို ခံစားနေရသည့်ကြားမှ နိုင်ငံတော်၏ စီးပွားရေးကိုထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ပြည်တွင်း သယံဇာတအင်အား၊ ပစ္စည်းအင်အားနှင့် လုပ်သားအင်အားတို့ကို ထိရောက်စွာစုစည်း အသုံးပြုလျက် မျှော်မှန်းထားသော စီးပွားရေး တိုးတက်နှုန်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

ဝန်ကြီးအဖွဲ့သည် အစီရင်ခံသော ကာလအတွင်း ပြည်ပပို့ကုန် လုပ်ငန်းအဆင့်ဆင့်တွင် ထိရောက်စွာကြီးကြပ်ဆောင်ရွက်နိုင်ရန် ပြည်ပပို့ကုန် အစွမ်းကုန်တင်ပို့နိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။ ပြည်ပငွေကြေးများ ပိုမိုရှာဖွေစုစည်း ရရှိနိုင်စေရန် ပြည်ပပို့ကုန် တင်ပို့နိုင်ရေးအပြင် ဝန်ဆောင်မှုလုပ်ငန်းများမှ နိုင်ငံခြားငွေများ တိုးတက်ရရှိနိုင်ရေးအတွက် ချမှတ်ထားသောမူဝါဒလမ်းညွှန်မှု ဘောင်အတွင်းမှ စီမံချက်များ ရေးဆွဲ ဆောင်ရွက်လျက် ရှိသည်။

ဝန်ကြီးအဖွဲ့သည် ပြည်ပပို့ကုန် တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နောက်ဆုံးရရှိသော ကိန်းဂဏန်းများအရ ၁၉၈၇ ခုနှစ် ဧပြီလမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စာချုပ်နိုင်ခဲ့သော ပြည်ပပို့ကုန်တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁,၁၁၄ ဒသမ ၇ သန်းဖိုး ဖြစ်ပြီး တင်ပို့နိုင်ခဲ့သော တန်ဖိုးမှာ ကျပ် ၆၇၆ သန်းဖိုး ရှိသည်။ ဝန်ကြီးအဖွဲ့သည် ပြည်ပငွေကြေး အခက်အခဲကြားမှ စိစစ်တင်သွင်းရသော သွင်းကုန်ပစ္စည်းများကို အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး အသုံးပြုပြီး ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်လာစေရေး၊ ရင်းနှီးမြှုပ်နှံမှုစွမ်းဆောင်ရည် ပိုမို မြင့်မားလာစေရေးနှင့် ပြည်ပပို့ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပေသည်။

ဝန်ကြီးအဖွဲ့သည် အဓိက သီးနှံဖြစ်သော စပါးအပြင် ပဲမျိုးစုံစသော သီးနှံများကို ပြည်တွင်း၌ဝဝလင်လင် စားသုံးနိုင်စေရန် တိုးချဲ့ စိုက်ပျိုးရေးကို ဆောင်ရွက်လျက် ရှိသည်။ ဆီထွက်သီးနှံများနှင့် မီးဖိုချောင်သုံးသီးနှံများကို ပြည်တွင်းစားသုံးမှုဖူလုံစေရန် စီမံချက်ချမှတ် ဆောင်ရွက်လျက် ရှိသည်။ ပြည်တွင်းရှိ စက်ရုံများအတွက် လိုအပ်သော စက်မှုကုန်ကြမ်းသီးနှံများ ရရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာ၊ မျိုးကောင်းမျိုးသန့်၊ ပိုးသတ်ဆေးစသည့် ပံ့ပိုးမှုပစ္စည်းများအပြင် ထွန်စက်၊ ရေစုပ်စက်နှင့် အခြားလယ်ယာသုံး ပစ္စည်းကိရိယာများကို နိုင်ငံတော်က နှစ်စဉ် ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး ပံ့ပိုးပေးလျက် ရှိသည့်ပြင် တောင်သူလယ်သမားများအား အတိုးနှုန်း ချိုသာစွာဖြင့် စိုက်ပျိုးစရိတ်များကိုလည်း ချေးငှားပေးလျက် ရှိသည်။

ဝန်ကြီးအဖွဲ့သည် ပြည်သူများ အာဟာရဓာတ်ပြည့်ပြည့်ဝဝ စားသုံးနိုင်ရန် တိရစ္ဆာန်မွေးမြူရေးနှင့် ငါးပုစွန်ဖမ်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဒေသအသီးသီးတွင်စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော်လျက် ရှိသည်။ ရေချိုငါးဖမ်း လုပ်ငန်းများနှင့် ပင်လယ် ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ငါးမွေးမြူရေး လုပ်ငန်း

များကိုလည်း ခေတ်မီ နည်းစနစ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ တိရစ္ဆာန်မွေးမြူရေးတွင်လည်း မျိုးကောင်းမျိုးသန့်များ ပွားများရေး၊ ခေတ်မီ နည်းစနစ်များဖြင့် တိုးချဲ့မွေးမြူရေးနှင့် တစ်နိုင်မွေးမြူရေး လုပ်ငန်းများ တိုးတက်ပြန့်ပွားလာရေးအတွက် နိုင်ငံတော်က ငွေကြေးအရင်းအနှီးများ ကျခံပံ့ပိုးပေးလျက်ရှိသည်။

ဝန်ကြီးအဖွဲ့သည် ပြည်ပပို့ကုန်တိုးတက်တင်ပို့ရေးအတွက် အထူးအားထားနေရသော သစ်တောကဏ္ဍတွင် သစ်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ သစ်တောများကိုမပြုန်းတီးစေဘဲရေရှည်တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် သစ်တောထိန်းသိမ်းရေးနှင့် သစ်တောစိုက်ခင်းများ ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိသည်။

သတ္တုကဏ္ဍ ထုတ်လုပ်မှုတိုးတက်လာစေရန် သတ္တုသိုက်များ စမ်းသပ်ရှာဖွေတိုင်းတာရေးနှင့် ထုတ်လုပ်ရေးအပြင် အဆင့်မြင့် သတ္တုစင်ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

စက်မှုလက်မှုကဏ္ဍတွင် တည်ဆောက်ဆဲ လုပ်ငန်းစီမံကိန်းများကို သတ်မှတ်သောကာလအတွင်း တည်ဆောက်ပြီးစီးရေးနှင့် တည်ဆောက်ပြီး လုပ်ငန်းစီမံကိန်းများကိုလည်း လျာထားချက်အတိုင်း ကုန်ပစ္စည်းများ အပြည့်အဝ ထုတ်လုပ်နိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

စွမ်းအင်ကဏ္ဍတွင် ယခုအခါ ရေနံစိမ်းရရှိမှု လျော့နည်းလျက်ရှိသောကြောင့် ပြန်လည် ပိုမိုရရှိလာစေရန် နည်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။ ရေနံစိမ်းမှရသောဓာတ်ဆီ၊ ဒီဇယ်ဆီတို့အစား ဓာတ်ငွေ့မှရသော အယ်ပီဂျီခေါ် ရေနံဓာတ်ငွေ့ရည်၊ စီအင်ဂျီခေါ် ဘူးသွင်းသဘာဝဓာတ်ငွေ့နှင့် မက်သနောတို့ကို အသုံးပြုရာ အောင်မြင်မှုရှိလျက် ရှိသည်။

ဝန်ကြီးအဖွဲ့သည် အစီရင်ခံသော ကာလအတွင်း ပြည်သူ့ကျန်းမာရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ရောဂါကုသရေး၊ ကာကွယ်ရေးနှင့် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်ခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါ ကုသရေး ခေတ်မီစက်သစ်တစ်လုံးနှင့် ရန်ကုန်မြို့ပေါ်ရှိ အထွေထွေနှင့် အထူးကုဆေးရုံ သုံးရုံတွင် ရောဂါရှာဖွေရေး စက်ကိရိယာများ တိုးချဲ့ တပ်ဆင်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ ပြည်နယ်၊ တိုင်း ပြည်သူ့ဆေးရုံကြီးများနှင့် အခြား မြို့နယ်ဆေးရုံ ၁၃၇ ရုံတို့တွင်လည်း ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများ တိုးချဲ့တပ်ဆင်ပေးပြီး ဆေးရုံပေါင်း ၆၈ ရုံတွင် ဓာတ်မှန်စက်များတပ်ဆင်ရန် စီစဉ်လျက်ရှိသည်။

ပြည်သူ့တရားသူကြီးအဖွဲ့၏ ဆောင်ရွက်ချက်များ

ပြည်သူ့တရားသူကြီးအဖွဲ့၏ အစီရင်ခံစာကို ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌက တင်ပြခဲ့သည်။

အစီရင်ခံသော ကာလအတွင်း ဗဟိုတရားရုံးသည် ယခင် လက်ကျန်ပြစ်မှုနှင့် တရားမမှုပေါင်း ၂,၀၁၃ အပြင် ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်အထိ ကာလအတွင်း ထပ်မံ လက်ခံရရှိသည့် ပြစ်မှုနှင့် တရားမမှုပေါင်း ၁,၆၂၅ မှု၊ စုစုပေါင်း ၃,၆၃၈ မှုအနက် ပြစ်မှုနှင့်တရားမမှုပေါင်း ၁,၇၆၀ မှုကို စစ်ဆေးပြီးပြတ်ခဲ့သည်။

ပြည်နယ်နှင့်တိုင်း တရားရုံးများသည်လည်း ယခင် လက်ကျန်ပြစ်မှုနှင့် တရားမမှုပေါင်း ၅,၇၀၈ အပြင် ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက် အတွင်း ပြစ်မှုနှင့်တရားမမှုပေါင်း ၅,၇၀၅ ကို ထပ်မံ လက်ခံရရှိခဲ့ရာ စုစုပေါင်း ပြစ်မှုနှင့် တရားမမှု အရေအတွက်မှာ ၁၁,၄၁၃ ရှိသည်။ ထိုအနက် ပြစ်မှုနှင့် တရားမမှု နှစ်ရပ်ပေါင်း ၅,၆၁၅ မှုကို စစ်ဆေးပြီးစီးခဲ့သည်။

မြို့နယ်တရားရုံးများရှိ အမှုအခြေအနေမှာ ယခင် လက်ကျန်ပြစ်မှုနှင့်တရားမမှုပေါင်း ၆၇,၉၈၂ အပြင် ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက် အတွင်း ပြစ်မှုနှင့် တရားမမှုပေါင်း ၁၂၄,၁၆၉ ကို ထပ်မံ လက်ခံရရှိခဲ့ရာ ပြစ်မှုနှင့် တရားမမှု စုစုပေါင်း ၁၉၂,၁၅၁ မှု ရှိခဲ့သည်။ ယင်းအနက်မှ ပြစ်မှုနှင့် တရားမမှု နှစ်ရပ်ပေါင်း ၁၁၆,၁၀၀ မှုကို စစ်ဆေးပြီးပြတ်ခဲ့သည်။

ရပ်ကွက်နှင့် ကျေးရွာအုပ်စု တရားရုံးများရှိ အမှုအခြေအနေမှာ ယခင် လက်ကျန်ပြစ်မှုနှင့် တရားမမှုပေါင်း ၃,၂၇၁ နှင့် ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ထပ်မံလက်ခံရရှိသည့် ပြစ်မှုနှင့် တရားမမှုပေါင်း ၄၄,၁၃၅ ရှိရာ ပြစ်မှုနှင့် တရားမမှုနှစ်ရပ်ပေါင်းမှာ ၄၇,၄၀၆ ရှိသည်။ ယင်းတို့အနက် ပြစ်မှုနှင့်တရားမမှုနှစ်ရပ်ပေါင်း ၄၄,၃၈၅ ကို စစ်ဆေးပြီးပြတ်ခဲ့သည်။

ပြည်သူ့တရားသူကြီးအဖွဲ့သည် ၁၉၇၄ခုနှစ် မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးဥပဒေတွင် ကြီးမားသောပြစ်မှု ကျူးလွန်သူများအား ပြစ်မှုနှင့် လျော်ညီသည့်ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် ထိုဥပဒေကို လိုအပ်သလိုပြင်ဆင်နိုင်ရန် ဝန်ကြီးအဖွဲ့သို့ တင်ပြခဲ့သည်။

ပြည်သူ့တရားသူကြီးအဖွဲ့သည် မြို့နယ် တရားသူကြီးအဖွဲ့များနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု တရားသူကြီးအဖွဲ့များ၏ တရားမမှု မူလမှု စီရင်ပိုင်ခွင့်များ အပါအဝင် စီရင်ပိုင်ခွင့်များ တိုးမြှင့်ပေးရေးအတွက် ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းနိုင်ရန် နိုင်ငံတော်ကောင်စီသို့ တင်ပြခဲ့သည်။

ထို့ပြင် ပြည်သူ့တရားသူကြီးအဖွဲ့သည် ကချင်ပြည်နယ်ရှိ တောင်တန်းနယ်များမှယစ်မျိုးအက်ဥပဒေ အာဏာသက်ရောက်မှုအခြေအနေကိုစဉ်းစားနိုင်ရန်နှင့် လိုအပ်သည့် လမ်းညွှန်မှုများ ချမှတ်ပေးပါရန် နိုင်ငံတော်ကောင်စီသို့ တင်ပြခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ်၌ ပြစ်မှုဆိုင်ရာ အမှုများကို ကျေအေးခြင်းကိစ္စနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၇၃(ခ) အရ နိုင်ငံတော်ကောင်စီက အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးပါရန် နိုင်ငံတော်ကောင်စီသို့ တင်ပြခဲ့သည်။

ပြည်သူ့တရားသူကြီးအဖွဲ့သည် ဥပဒေကော်မရှင်၏ အကြံပြုချက်များနှင့်အညီ တရားမကျင့်ထုံးဥပဒေ (မူကြမ်း) နှင့် လုပ်ထုံးလုပ်နည်းများ (မူကြမ်း) ကို ရေးသားပြုစုလျက်ရှိသည်။

ပြည်သူ့တရားသူကြီးအဖွဲ့သည် နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်းသည့်မှုခင်းများကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရန် တိုင်းတရားသူကြီးအဖွဲ့တစ်ဖွဲ့က လမ်းညွှန်မှု တောင်းခံခဲ့ခြင်းကိုလမ်းညွှန်မှုပေးခဲ့သည်။ တစ်ဖန် တရားရုံးသို့ သက်သေခံအဖြစ် တင်ပြလာသည့် နွားများအား မည်သို့မည်ပုံစီမံခန့်ခွဲရန် တိုင်းတရားသူကြီးအဖွဲ့တစ်ဖွဲ့၏ တင်ပြချက်ကိုလည်း လမ်းညွှန်မှုပေးခဲ့သည်။

ထို့အတူ ပြည်သူ့တရားသူကြီးအဖွဲ့သည် နိုင်ငံတော်ကောင်စီမှ ပြည်သူ့တရားသူကြီးအဖွဲ့၏ သဘောထားမှတ်ချက် တောင်းခံခဲ့သည့် ကိစ္စများကိုလည်း ဆောင်ရွက်ခဲ့သည်။ နိုင်ငံခြားသားများ မှတ်ပုံတင် အက်ဥပဒေနှင့် လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်) အက်ဥပဒေတို့အရ ကျူးလွန်သည်ဟု စွဲဆိုတင်ပို့သောအမှုများတွင် အပြီးအပြတ်လွှတ်သည့် အမိန့် ချမှတ်သည့်အခါ အယူခံဝင်ရောက်ရန် ဆောင်ရွက်သည့်ကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ အရ စံငှားရမ်းခ သတ်မှတ်ခြင်းကိစ္စနှင့် ပတ်သက်၍ လည်းကောင်း၊ တရားရုံးအဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကိုပယ်ဖျက်ပေးပါရန် ပုဂ္ဂိုလ်များက နိုင်ငံတော်ကောင်စီသို့ လျှောက်ထားမှုများနှင့် ပတ်သက်၍ လည်းကောင်း ပြည်သူ့တရားသူကြီးအဖွဲ့သည် နိုင်ငံတော်ကောင်စီသို့ သဘောထားမှတ်ချက်ကို တင်ပြခဲ့သည်။

ထို့ပြင် တရားရုံးများကတရားခံအားအပြီးအပြတ်လွှတ်သည့် အမိန့်များကို အယူခံဝင်ရောက်သောအမှုများနှင့်စပ်လျဉ်း၍ ပြည်သူ့တရားသူကြီးအဖွဲ့၏ ညွှန်ကြားချက်အရ ပြည်နယ်၊ တိုင်းတရားသူကြီးအဖွဲ့များကလည်း မူလတရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များကိုမျက်ခြည်မပြတ် စိစစ်ကြီးကြပ်ကွပ်ကဲလျက် ရှိသည်။ ပြည်သူ့တရားသူကြီးအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ဗဟိုတရားရုံးသည် စာရင်းဖွင့်လက်ကျန်အရ အမှု ၂၅၁ မှုနှင့် ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အတွင်း လက်ခံရရှိသည့် အယူခံမှု ၁၅၂ မှု စုစုပေါင်း ၄၀၃ မှုအနက် ၁၄၂ မှုကို စီရင်ဆုံးဖြတ်ခဲ့သည်။

ပြည်သူ့တရားသူကြီးအဖွဲ့သည် ဒေသဆိုင်ရာ တရားရုံး အဆင့်ဆင့်တို့သို့ ပြစ်မှုနှင့်လျော်ညီစွာ ထိရောက်ဟန့်တားစေသည့် ပြစ်ဒဏ်ချမှတ်ရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ ဒေသဆိုင်ရာ တရားစီရင်ရေးအဖွဲ့ အဆင့်ဆင့်က ချမှတ်သော စီရင်ချက်နှင့် အမိန့်များသည် တရားမျှတမှု ရှိမရှိ၊ ဥပဒေနှင့် ညီမညီ၊ ပြစ်မှုနှင့် ပြစ်ဒဏ် လျော်ကန်သင့်မြတ်မှု ရှိမရှိသိစေရန် စီရင်ဆုံးဖြတ်ပြီးသည့် ပြစ်မှုဆိုင်ရာ အမှုစာရင်းကို စိစစ်ကြည့်ရှုလျက်ရှိသည်။ ထို့ပြင် ပြည်သူ့တရားသူကြီးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဗဟိုတရားရုံး၊ တရားရုံးများ စစ်ဆေးရေးဌာနသည် ရခိုင်ပြည်နယ်တရားရုံးနှင့် မြို့နယ်ငါးမြို့နယ်မှ တရားရုံးများကို စစ်ဆေးခဲ့သည်။ ပြည်နယ်နှင့်တိုင်း တရားသူကြီးအဖွဲ့များကလည်း မြို့နယ်တရားရုံး ၆၆ ရုံးကို စစ်ဆေးခဲ့ကြသည်။

ပြည်သူ့တရားသူကြီး အဖွဲ့သည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို မျက်ကွယ်ပြု၍ ဆောင်ရွက်ခဲ့ကြသည့် တရား



စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမအစည်းအဝေးကို ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမတွင် အောင်မြင်စွာ ကျင်းပခဲ့သည်

စီရင်ရေးအဖွဲ့ဝင်များကို လည်းကောင်း၊ အဂတိလိုက်စား၍ မမှန်မကန်တင်ပြဆောင်ရွက်သည့် တရားရေး ဝန်ထမ်းများကို လည်းကောင်း ထိရောက်စွာ အရေးယူလျက်ရှိသည်။

ပြည်သူ့ တရားသူကြီးအဖွဲ့သည် တရားရုံးများ လက်စွဲ(စတုတ္ထအကြိမ် တည်းဖြတ်ခြင်း) ကို ထုတ်ဝေနိုင်ရန် တည်းဖြတ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်စေခဲ့ရာ ၁၉၇၇ ခုနှစ် ဒီဇင်ဘာလအကုန်တွင် အပြီးသတ်ပြုစု တင်ပြနိုင်မည် ဖြစ်သည်။

ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များ

ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့၏ အစီရင်ခံစာကို ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌက တင်ပြခဲ့သည်။

ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့သည် အစီရင်ခံသည့် ကာလအတွင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ရေးဆွဲတင်ပြလာသည့် ''မြို့ပြဆိုင်ရာ ဥပစာငှားရမ်းခြင်း ကြီးကြပ်ရေးဥပဒေ'' (မူကြမ်း) ကို ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့က လေ့လာစိစစ်ကာ သဘောထားမှတ်ချက် ပေးခဲ့သည်။ ထို့ပြင် လုပ်သားပြည်သူတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာရှုံးဆုံးကြောင်း တင်ပြချက်ပေါင်း ၄၅၆ ခုကို အရေးယူ ဆောင်ရွက်ပေးခဲ့သည်။

ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် နိုင်ငံတော်ကောင်စီရုံးမှ အကြံဉာဏ်တောင်းခံလာသည့် ''လောင်းကစားဥပဒေ'' နှင့်ပတ်သက်သည့် တင်ပြချက်ကို လည်းကောင်း၊ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ အကြံဉာဏ်တောင်းခံလာသည့် ''လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း (မူကြမ်း)'' ကို လည်းကောင်း၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှ အကြံဉာဏ်တောင်းခံလာသည့် ''ယခင် ဘီအက်ထရိတ်စ် စားသုံးကုန် (မြန်မာပြည်).'' တွင် ထည့်ဝင်ထားသော နိုင်ငံခြားအစုရှယ်ယာ ကျပ်လေးသိန်းကိစ္စကို လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ အကြံဉာဏ်တောင်းခံခဲ့သည့် ''၁၉၅၄ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်နှစ်မျိုး ပြင်ဆင်တိုးမြှင့်ခွင့်ပြုနိုင်ရေး'' ကိစ္စကို လည်းကောင်း အကြံဉာဏ်များပေးခဲ့သည်။

ထို့ပြင် ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ ဝန်ထမ်းအဖွဲ့အစည်းများ၏ ဆောင်ရွက်

ချက် ၆၀ ရပ်ကို ဥပဒေနှင့်ညီညွတ်ခြင်း ရှိမရှိ စိစစ်ပေးခဲ့သည်။

ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့သည် အခြေခံဥပဒေပုဒ်မ ၁၁၂(c)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဥပဒေအရ သတ်မှတ်ပေးသည့် တာဝန်များကို ထမ်းဆောင်သည့်အနေဖြင့် တရားရုံးများက တရားသေလွှတ်သည့်အမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ လူမှုရေး၊ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ အယူခံမှုပေါင်း ၄၁၃ မှုကို ဆုံးဖြတ်ပေးခဲ့သည်။ ထို့ပြင် အမှုပေါင်း ၁၄၉ မှုကိုလည်း အယူခံမှု တင်သွင်းစေရန် ဆုံးဖြတ်ပေးခဲ့သည်။

ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့သို့ လျှောက်ထားကြသော စောဒကမှုလျှောက်လွှာပေါင်း ၈၃ မှုအနက် ယခင်လက်ကျန် လျှောက်လွှာပေါင်း ၂၀ မှု၊ စုစုပေါင်း ၁၀၃ မှုအနက် အမှုပေါင်း ၉၀ ကိုလည်း လေ့လာစိစစ်ပြီးစီးခဲ့ပြီး ဥပဒေရေးရာ ပြဿနာ မပေါ်ပေါက်၍ စောဒကမှုတင်သွင်းရန် အကြောင်းမရှိဟု ဆုံးဖြတ်ပေးခဲ့သည်။

ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၏ ဆောင်ရွက်ချက်များ

ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ပြည်သူ့လုပ်ငန်း စစ်ဆေးရေး အဖွဲ့ဝင် တစ်ဦးက တင်ပြခဲ့သည်။

ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့သည် အစီရင်ခံသော ကာလအတွင်းတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၏ တာဝန်ပေးချက်အရ ပြည်နယ်နှင့် တိုင်းမြို့နယ်များရှိ လှေကားတစ် လယ်မြေနှင့် အခြားနည်းဖြင့် ဖော်ထုတ်သော လယ်မြေများ စစ်ဆေးရန် သက်ဆိုင်ရာ ဒေသများသို့ ကွင်းဆင်း လေ့လာစစ်ဆေးခဲ့သည်။

ဝန်ထမ်းများအတွက် ဆုကြေးငွေ စိစစ်အတည်ပြုပေးမှုနှင့်ပတ်သက်၍ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့သည် ၁၉၈၆ ခုနှစ်ဩဂုတ်လတွင် ခွင့်ပြုသော ဆုကြေးများအနက် ၁၉၈၂-၈၃ ခုနှစ်အတွက် ဝန်ကြီးဌာနခုနစ်ခုလက်အောက်ရှိ အဖွဲ့အစည်း ၂၆ ခုမှ အကျိုးခံစားခွင့်ရှိသည့်ဝန်ထမ်းပေါင်း၀၄၄,၀၉၃ ဦးအတွက် ဆုကြေးငွေပေါင်း ကျပ် ၆၄၄ ဒသမ ၄၆ သိန်းကို စိစစ်အတည်ပြုပေးခဲ့သည်။ ထို့အတူ ၁၉၈၃-၈၄ ခုနှစ်အတွက် ဝန်ကြီးဌာနရှစ်ခုလက်အောက်ရှိ အဖွဲ့အစည်း ၂၆ ခုမှ အကျိုးခံစားခွင့်ရှိသည့် ဝန်ထမ်းပေါင်း ၁၄၉,၃၅၀ ဦးအတွက် ဆုကြေးငွေပေါင်း ကျပ်၇၂၀ ဒသမ ၉၂ သိန်းကိုလည်း စိစစ်အတည်ပြုပေးခဲ့သည်။

ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည်ဝန်ကြီးဌာန ၁၁ ခုအောက်ရှိဝန်ထမ်းအဖွဲ့အစည်း ၁၅ ခု၏ လုပ်ငန်းများကို ၁၉၈၇ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်အထိ ကာလအတွင်း စစ်ဆေးခဲ့သည်။

ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်၏ ဆောင်ရွက်ချက်များ

ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်၏ အစီရင်ခံစာကို ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်အတွင်းရေးမှူးက တင်ပြခဲ့သည်။

အစီရင်ခံသောကာလအတွင်း ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်သည် စတုတ္ထအကြိမ်ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲများကို ၁၉၈၇ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ တစ်ကြိမ်နှင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်ကြိမ် ကျင်းပခဲ့သည်။ ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲများတွင် ပြည်သူ့လွှတ်တော်အဆင့်ခြောက်နေရာ၊ ပြည်နယ်နှင့်တိုင်း အဆင့်လေးနေရာ၊ မြို့နယ်အဆင့် ၁၅၆ နေရာ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအဆင့်၇၅၇နေရာ၊စုစုပေါင်း ၉၂၃နေရာတို့တွင် ရွေးချယ်တင်မြှောက်ပွဲများ အောင်မြင်ခဲ့သည်။

ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်သည် နိုင်ငံတော်ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အခြေခံဥပဒေပုဒ်မ ၁၇၇၊ ပုဒ်မခွဲ(က)နှင့် ငြိစွန်းသော တိုင်းပြည်သူ့ကောင်စီဝင်တစ်ဦး၊ မြို့နယ်ပြည်သူ့ကောင်စီဝင်၁၀ ဦး၊ရပ်ကွက်နှင့်ကျေးရွာအုပ်စုပြည်သူ့ကောင်စီဝင် ကိုးဦးတို့၏ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းကို မူလကပင် ပျက်ပြယ်ကြောင်း ကြေညာခဲ့သည်။ ထိုသူများအနက်မှ မြို့နယ်ပြည်သူ့ကောင်စီဝင် နှစ်ဦးနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုပြည်သူ့ကောင်စီဝင်သုံးဦးတို့သည်ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်မရှိပါဘဲ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်ရှိကြောင်း မမှန်မကန် ဝန်ခံကြေညာထားသည်ကိုစိစစ်တွေ့ရှိရသောကြောင့် ထိုသူများကို ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချ‹ဲ› တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၅၉ အရ အရေးယူခဲ့သည်။

ဥပဒေကြမ်းများ တင်သွင်းပြဋ္ဌာန်းခြင်း

အမြတ်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက တင်သွင်းပြီး တနင်္သာရီတိုင်း မြိတ်အရှေ့ မဲဆန္ဒနယ် အမှတ် ၁ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လက်ခံဆွေးနွေးရန် ထောက်ခံခဲ့သည်။ ပုဂ္ဂလိက လုပ်ငန်းလုပ်ပိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမှတ် ၁ စက်မှုဝန်ကြီးဌာနဝန်ကြီးက တင်သွင်းပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင် မဲဆန္ဒနယ် အမှတ် ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လက်ခံဆွေးနွေးရန် တောင်းခံခဲ့သည်။ ရေခွန်နှင့် တာတမံခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လယ်ယာနှင့် သစ်တောဝန်ကြီးဌာန ဝန်ကြီးက တင်သွင်းပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မဲဆန္ဒနယ် အမှတ် ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လက်ခံဆွေးနွေးရန် ထောက်ခံခဲ့သည်။ မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးက တင်သွင်းပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမဲဆန္ဒနယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လက်ခံ ဆွေးနွေးရန် တောင်းခံခဲ့သည်။ တိုင်းရင်း မြန်မာဆေးဆရာ အဖွဲ့ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးက တင်သွင်းပြီး မကွေးတိုင်း၊ စလင်းမဲဆန္ဒနယ် အမှတ် ၁ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လက်ခံဆွေးနွေးရန် ထောက်ခံခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် တင်သွင်းထားသော ဥပဒေကြမ်းများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အသီးသီး ဆွေးနွေးကြပြီးနောက် ပြည်သူ့လွှတ်တော် အစည်းအဝေး တတိယနေ့တွင် အဆိုပါ ဆွေးနွေးချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက အသီးသီးပြန်လည် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် အဆိုပါ ဥပဒေကြမ်းများအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက စက်ခလုတ်ဖြင့် ပြောင်ဆန္ဒမဲပေးကြရာ ဥပဒေကြမ်းကိုအတည်ပြုပြဋ္ဌာန်းနိုင်ရန်လိုအပ်သော ထောက်ခံမဲ ၃၆၇ မဲထက် အသီးသီးကျော်လွန်သဖြင့် ပြည်သူ့လွှတ်တော်သို့ တင်ပြထားသော ဥပဒေကြမ်းငါးရပ်စလုံးကို ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။

အခြေခံဥပဒေပုဒ်မ ၇၄ အရ အတည်ပြုချက်ရယူခြင်း

နှစ်ဆယ့်ငါးကျပ်တန်ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန်ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့်အမိန့် ၁၉၈၇ ခုနှစ်နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ် ၁ ကို အခြေခံဥပဒေပုဒ်မ ၇၄ အရ အတည်ပြုချက်ရယူရန် ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့တွင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက တင်ပြပြီး ကချင်ပြည်နယ် ကာမိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လက်ခံဆွေးနွေးရန် ထောက်ခံခဲ့သည်။ ထိုတင်ပြချက်ကို လက်ခံဆွေးနွေးရန် လွှတ်တော်၏ ဆန္ဒရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် အစည်းအဝေး တတိယနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက စက်ခလုတ်ဖြင့် ပြောင်မဲဆန္ဒပေးကြရာ တင်ပြချက်ကိုအတည်ပြုနိုင်ရန် လိုအပ်သော ထောက်ခံဆန္ဒမဲ ၃၆၇ မဲထက်ကျော်လွန်သဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ဆုံးဖြတ်ခြင်း

အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့က အစားထိုးပြဋ္ဌာန်းခဲ့သည့် ကွန်ဗင်းရှင်းများကို မြန်မာနိုင်ငံက လက်ခံသဘောတူရေးနှင့် ပတ်သက်၍ လွှတ်တော်က အတည်ပြုနိုင်ရန် တင်ပြချက်ကို ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့တွင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက တင်ပြခဲ့သည်။ နိုင်ငံတော်ကောင်စီ၏ အဆိုပါတင်ပြချက်ကို ပြည်သူ့လွှတ်တော် အစည်းအဝေး တတိယနေ့တွင် ပြည်သူ့လွှတ်တော်၏ ဆန္ဒရယူရာ ပြည်သူ့လွှတ်တော်က သဘောတူသဖြင့် ကွန်ဗင်းရှင်းများကို မြန်မာနိုင်ငံက သဘောတူ လက်ခံအတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေးတွင်တင်ပြသော နိုင်ငံတော်ကောင်စီ၏အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးကလည်းကောင်း၊ ဝန်ကြီးအဖွဲ့၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုးဦးကလည်းကောင်း၊

ပြည်သူ့တရားသူကြီးအဖွဲ့၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငါးဦးက လည်းကောင်း၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငါးဦးကလည်းကောင်း၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးကလည်းကောင်း၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်၏အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်ကောင်စီ၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် "နိုင်ငံတော်ကောင်စီသည် အခြေခံဥပဒေပုဒ်မ ၇၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ကျပ်နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန်ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန်ငွေစက္ကူများကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ ၁၁နာရီ အချိန်မှစပြီး တရားဝင်ငွေအဖြစ်ရပ်စဲကြောင်း နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁ / ၁၉၈၇ ကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ချက်သည် မြေအောက်သောင်းကျန်းသူ အဖျက်သမားများနှင့် မှောင်ခိုစီးပွားရေးသမားများ၏ မသမာသည့် စီးပွားရေးလုပ်ဆောင်မှုများကို ထိရောက်စွာဟန့်တားနိုင်သည့်ပြင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကိုပါ အထောက်အကူဖြစ်စေသော ဆောင်ရွက်ချက်ဖြစ်သောကြောင့် ထောက်ခံကြောင်း၊ နိုင်ငံတော်ကောင်စီအနေဖြင့် သာသနာ့အာဇာနည်များကို ခက်ခဲနက်နဲ ရှားပါးသော ဘွဲ့တံဆိပ်တော်များကို ထိုက်ထိုက်တန်တန် လှူဒါန်းခဲ့ကြောင်းတွေ့ရှိရသောကြောင့် ထောက်ခံကြောင်း၊ နိုင်ငံတော်ကောင်စီသည် အသက်စွန့်ကာ တိုင်းပြည်အကျိုးတာဝန်ထမ်းဆောင်သော ပြည်သူ့တပ်မတော်သားများကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းကို ထောက်ခံကြောင်း၊ နိုင်ငံတော်သမ္မတကြီး ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားခဲ့ခြင်း၊ ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခြင်း စသည့် ဆောင်ရွက်ချက်သည် နိုင်ငံတော်က ကျင့်သုံးနေသော လွတ်လပ်၍ တက်ကြွနေသော နိုင်ငံခြားရေးဝါဒနှင့်အညီ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိရေးသည် ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိရေးတို့ကို အထောက်အကူပြုမည် ဖြစ်သောကြောင့် ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည်။

ထို့ပြင် ရုပ်မြင်သံကြားနှင့်ဗွီဒီယိုဥပဒေပါ ပြဋ္ဌာန်းချက်များအပြည့်အဝ သက်ဝင်လှုပ်ရှားလာစေရန်နှင့် သက်ဆိုင်ရာ ပြည်သူ့ကောင်စီအဖွဲ့အစည်းအဆင့်ဆင့်တို့က အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အကြံပြုချက်ကို လိုက်နာဆောင်ရွက်ရန် ပြည်နယ်တိုင်းနှင့် မြို့နယ်ပြည်သူ့ကောင်စီအားလုံးသို့ အကြံပြုချက်များဖြင့် ဖြန့်ဝေထားခြင်းကို ထောက်ခံကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများကို လျာထားစဉ်ကပင် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်ပေးသင့်ကြောင်း၊ ပြည်သူ့ကောင်စီဝင်များ ကျူးလွန်သည့် ပြစ်မှုများနှင့်ပတ်သက်ပြီး သက်တမ်းကာလ တစ်ခုခုပြီးစီးအောင် ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာများအား တွန်းအား ပေး ဆောင် ရွက် သင့်ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်အတွက် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် ရှိသူများသာ ပါဝင်လာစေရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းအဆင့်ဆင့်က ကြပ်ကြပ်မတ်မတ်ကြီးကြပ်စစ်ဆေးဆောင်ရွက်ရန်အကြံပြုကြောင်း စသည်ဖြင့် ပါရှိသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဝန်ကြီးအဖွဲ့၏ အစီရင်ခံစာကို ဆွေးနွေးရာတွင် "ဦးဆောင်ပါတီ၏ လမ်းညွှန်မှုဖြင့် မိမိဒေသဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်ရာ၌ နယ်စပ်ဒေသနှင့် တောင်ပေါ်ဒေသများ၏ လက်ရှိ သမားရိုးကျ တောင်ယာစနစ်နေရာမှ လှေကားထစ် လယ်ယာများ အစားထိုး လုပ်ကိုင်လာရေးအတွက် အခြေအနေ ပေးသည်နှင့် အမျှ သက်ဆိုင်ရာ ဌာနအနေနှင့် နည်းပညာပိုင်း စနစ်ကျနမှု ရှိစေရန် ကွင်းဆင်း ပညာပေးခြင်းများ ပြုလုပ် ဆောင်ရွက်ပေးရန် အကြံပြုပါကြောင်း၊ တည်ဆဲသစ်တောဥပဒေ၊ နည်းဥပဒေများသည် နိုင်ငံပိုင်သစ်တောများ ခိုးယူဖျက်ဆီးသူများကို ထိရောက်ဟန့်တားလောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရန် လိုအပ်နေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် သစ်တောဥပဒေများ ပြင်ဆင် ပြဋ္ဌာန်းရေး အတွက် စီစဉ် ဆောင်ရွက်သင့်ကြောင်း လျှပ်စစ်စွမ်းအင်ဖြင့် သာယာဝပြောသော နိုင်ငံ တည်ဆောက်ရေးအတွက် စွမ်းအင် ပိုမို ထုတ်လုပ်ဖြန့်ဖြူးရေးကို အလေးပေး ဆောင်ရွက် သွားသင့်ကြောင်း၊ နိုင်ငံတော်အတွက် လက်ငင်း အကျိုးရှိစေမည့် သတ္တုများကို ဦးစားပေးပြီး အမြန်ဆုံး ရှာဖွေ တူးဖော် ထုတ်လုပ်ရန် ရည်ရွယ်ချက်များနှင့် အထူးသတ္တု ၂ ရွေစမ်းသပ်တူးဖော်ရေးစီမံကိန်း၊ အထူးကျောက်မျက် စိန် ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြားသတ္တုများ ရှာဖွေထုတ်လုပ်နေသည့်ပြင် ထုတ်လုပ်ရရှိခဲ့သော သတ္တုများအနက်မှ အထူးသတ္တု၂ရွေနှင့် ငွေစင်အပါအဝင် သတ္တုစင် ၁၀မျိုးကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်သည့်အတွက် ကျပ် ၇၈ ဒသမ ၃၆ သန်းရရှိကြောင်း တင်ပြထားသည်ကို လေ့လာ တွေ့ရှိရသည့် အတွက် ထောက်ခံကြောင်း၊ တိုင်းရင်းဆေးပညာကို ပြည်သူများက ယုံကြည် အားကိုးစွာဖြင့် ကုသမှုများခံယူလာသည်ကို တွေ့ရှိရသည့်အတွက် တိုင်းရင်းဆေးကုဌာန မဖွင့်လှစ်ရသေးသော မြို့နယ်များတွင် ဘဏ္ဍာရေးနှစ်အလိုက် တိုးချဲ့ဖွင့်လှစ်ပေးသင့်ပါကြောင်း၊ စာကြည့်တိုက်လုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်မှုအခြေအနေသည် နှေးကွေး နေသေးသည်ဟု ထင်ပါကြောင်း၊ ထို့ကြောင့် စာကြည့်တိုက်ဖွင့်လှစ်ရေးလုပ်ငန်းကို စီမံချက်ဖြင့် ကျေးလက်ဒေသအထိ အဆင့်အပိုင်းခြားသတ်မှတ်ပြီး တိုးချဲ့ဖွင့်လှစ်ပေးသင့်ပါကြောင်း၊ ကုန်ပစ္စည်းစီးဆင်းမှု၊ ငွေကြေး ပမာဏနှင့် ငွေကြေး လှည့်လည်မှုတို့ကို အချိုးကျကျ ဆက်လက် ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း စသည်ဖြင့် ပါရှိသည်။

ပြည်သူ့အကျိုးဆက်လက်သယ်ပိုးရေး

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူများ၏ အကျိုးကို ဦးထိပ်ထားလျက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ချက်များသည် နိုင်ငံတော်အစွန့်ရှည်ရေးနှင့် ပြည်သူများ သာယာဝပြောရေးရည်မှန်းချက်ကို အထောက်အကူဖြစ်စေမည့် ဆွေးနွေး ဆုံးဖြတ်ချက်များပင် ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ မိမိတို့၏လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်းပင် ဖြစ်ပေသည်။

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေး အပါအဝင် ကျင်းပပြီးစီးခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ်ချက်များသည် ပြည်ထောင်စုသား အားလုံးတို့၏ အကျိုးစီးပွားကို ဖော်ဆောင်လျက်ရှိပေသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးများ၏ ဆွေးနွေး ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းအသီးသီးက လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ လုပ်သားပြည်သူများကလည်း မိမိတို့ အကျိုးစီးပွားအတွက် ရှေးရှု ဆောင်ရွက်လျက်ရှိသော အဆိုပါ လုပ်ငန်းများကို အောင်မြင်သည်ထက် အောင်မြင်အောင် ဝိုင်းဝန်း ကူညီကြိုးပမ်းကြရမည် ဖြစ်ပေသည်။ ။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီထုတ် စာအုပ်

ပါတီစည်းရုံးရေးရာ အမှတ် ၁၆

ထွက်ပြီ   အဖိုး ၁၆ ကျပ်

ဗိုလ်ချုပ်ဈေးအရောင်းဆိုင်နှင့် နယ်ကိုယ်စားလှယ်များထံတွင် ဝယ်ယူနိုင်ပါသည်။

အမျိုးသားစီးပွားရေးစီမံကိန်း၏ အခြေခံများ

စီးပွားရေးရာ

ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်သည် ဆိုရှယ်လစ် ဒီမိုကရေစီ ယန္တရား အခြေခံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခြေခံမူများ အခန်းတွင် ပုဒ်မ ၅ ၌ ''နိုင်ငံတော်၏ ရည်မှန်းချက် ပန်းတိုင်သည် ဆိုရှယ်လစ် လူ့ဘောင်ဖြစ်သည်'' ဟူ၍ လည်းကောင်း၊ ပုဒ်မ ၆ ၌ နိုင်ငံတော်၏ စီးပွားရေး စနစ်သည် ဆိုရှယ်လစ် စီးပွားရေးစနစ်ဖြစ်သည်'' ဟူ၍လည်းကောင်း၊ ပုဒ်မ ၇၌ ''နိုင်ငံတော်၏ဖွဲ့စည်းပုံသည် ဆိုရှယ်လစ်ဒီမိုကရေစီကို အခြေခံသော ဖွဲ့စည်းပုံ ဖြစ်သည်'' ဟူ၍ လည်းကောင်း၊ ပုဒ်မ ၈ ၌ ''နိုင်ငံတော်တွင် လူလူချင်း၊ လူမျိုးအချင်းချင်း ခေါင်းပုံဖြတ်ခြင်းကင်းစေရမည်'' ဟူ၍ လည်းကောင်း၊ ပုဒ်မ ၉ ၌ ''နိုင်ငံတော်သည် တောင်သူ လယ်သမားများနှင့် လုပ်သား ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သည်'' ဟူ၍ လည်းကောင်း အသီးသီး ဖော်ပြထား ပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အထက်ဖော်ပြပါ အခြေခံမူများနှင့်အညီ နိုင်ငံတော်တွင် လူလူချင်း ခေါင်းပုံဖြတ်မှု ကင်းသည့် သာယာဝပြောသော ဆိုရှယ်လစ် လူ့ဘောင်ကို တည်ဆောက်သွားရန် ဖြစ်သည်။ ဤသို့ တည်ဆောက်ရာ၌ နိုင်ငံတော်က အခြေခံ သွားမည့် စီးပွားရေး စနစ်မှာ ဆိုရှယ်လစ် စီးပွားရေး စနစ်ဖြစ်သည်။ ဆိုရှယ်လစ် စီးပွားရေး စနစ်သည် စီမံကိန်း စီးပွားရေး စနစ်ဖြစ်သည်။

ဆိုရှယ်လစ် စီးပွားရေး စနစ်သည် ဝိသမ စီးပွားရေး စနစ်ဆိုးများကို ဆန့်ကျင်သည်။ တရားကိုယ်သဘောအားဖြင့် အများကောင်းကျိုးအတွက် လူတိုင်းပါဝင်သော အများပိုင် လုပ်ငန်းများကို အများက ဝိုင်းလုပ်ပြီး ပေါ်ထွက်လာသည့်အကျိုးစီးပွားများကို အများအားလုံးပင် လုံလုံ လောက်လောက်နှင့် ကျေကျေ နပ်နပ် ရရှိခံစား နိုင်အပ်သော စီမံမှု သဘောတရား ဖြစ်သည်။ ဆိုရှယ်လစ် စီးပွားရေးစနစ်အောင်မြင်ရေး၌ အလုပ်လုပ်သော တောင်သူလယ်သမားနှင့် ကာယဉာဏ အလုပ်သမားများ၏ အခန်းကဏ္ဍသည် ပဓာနကျသည်။ ထို့ကြောင့် ဆိုရှယ်လစ် စီးပွားရေး စနစ်သည် တောင်သူ လယ်သမားနှင့် အလုပ်သမားများ၏ အကျိုးစီးပွားကို အကာအကွယ် ပေးသည်။ တစ်နည်းအားဖြင့် စီမံကိန်း စီးပွားရေး စနစ်သည် တောင်သူလယ်သမား အလုပ်သမားများ အပါအဝင် လုပ်သားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ချမှတ်သည့် စီးပွားရေး စနစ်ပင် ဖြစ်ပေသည်။

အမျိုးသား စီမံကိန်းမူဝါဒများ

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပထမအကြိမ် ပါတီညီလာခံက ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး စီမံကိန်း လမ်းညွှန် မှုများနှင့် အစီရင် ခံစာကို အတည်ပြု ပြဋ္ဌာန်းပြီး တိုင်းရင်းသား လူမျိုးများ အားလုံး၏ စီးပွားရေးကို စီမံကိန်းဖြင့် အကောင်အထည်ဖော်ရေး ရှေ့လုပ်ငန်းစဉ်အား ချမှတ်ခဲ့သည်။

အထက်ပါလမ်းညွှန်မှုများနှင့် ရှေ့လုပ်ငန်းစဉ်အား ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ စတုတ္ထအကြိမ် ပါတီ ဗဟိုကော်မတီ အစည်းအဝေးမှ နှစ်ရှည်နှစ်တို စီးပွားရေး မူဝါဒများကို အတည်ပြုပြဋ္ဌာန်း ပေးခဲ့သည်။

နှစ်ရှည် နှစ်တို စီးပွားရေး မူဝါဒများတွင် ပါဝင်သည့် ယေဘုယျ စီးပွားရေး မူဝါဒများ အပိုင်း၌ —

- အနှစ်နှစ်ဆယ် ကာလအတွင်း ဆိုရှယ်လစ်စနစ်၏ အခြေခံအဆောက်အအုံများ အခြေတည်မိစေရန်အတွက် နှစ်ရှည် စီးပွားရေး မူဝါဒများကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီက ရေးဆွဲချမှတ် ပေးရန်၊
- လမ်းစဉ်ပါတီနှင့် ပါတီက ဦးဆောင် ဖွဲ့စည်းထားသည့် လူထု လူတန်းစား အဖွဲ့အစည်းများသည် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ပြီးနောက် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ရာ၌ ဤနှစ်ရှည် စီးပွားရေး မူဝါဒများကို လမ်းညွှန်အဖြစ် လက်ကိုင်ထားရန်နှင့် စီးပွားရေး ကဏ္ဍ အသီးသီး၏ စီးပွားရေး မူဝါဒများ တစ်ခုနှင့်တစ်ခု ညီညွတ်အောင် ဆောင်ရွက်ရန်၊
- စီမံကိန်းများ အောင်မြင်မှု ရရှိရေး အတွက် ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် ဝန်ကြီးများ အဖွဲ့က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် တာဝန်ယူ အကောင်အထည် ဖော်၍ လမ်းစဉ်ပါတီနှင့်ပါတီကဦးဆောင်ဖွဲ့စည်းထားသည့် လူထုလူတန်းစား အဖွဲ့အစည်းများက စည်းရုံးရေးနည်းလမ်းများဖြင့်ကူညီအကောင်အထည်ဖော် ပေးရန် ဖော်ပြထား ပေသည်။

နှစ်ရှည်နှစ်တို စီးပွားရေး မူဝါဒများတွင် ပါဝင်သည့် ဘဏ္ဍာရေးနှင့် အမျိုးသား စီမံကိန်းရေးရာ မူဝါဒများ အပိုင်း၏ အမျိုးသား စီမံကိန်း မူဝါဒများတွင် —

- နှစ်ရှည်စီမံကိန်း ဘောင်အတွင်းမှ လေးနှစ်၊ လေးနှစ် စီမံကိန်းမှ နှစ်စဉ်စီမံကိန်းများ ရေးဆွဲရန်၊
- စီးပွားရေး ကဏ္ဍ တစ်ခုနှင့်တစ်ခု ညီညွတ်လျက် လုပ်ငန်း စွမ်းဆောင်ရည် အများဆုံး ဖြစ်ပေါ်ရန်၊
- အရင်းအနှီးကို စားသုံးမှု မသိခိုက်ဘဲစုဆောင်းလျက် စွမ်းဆောင်ရည် အများဆုံး ရရှိအောင် ခွဲဝေရင်းနှီး မြှုပ်နှံရန်၊
- စီမံကိန်းများ ရေးဆွဲရာ၌ လုပ်ငန်း အဆင့်တွင် စီမံခန့်ခွဲသူများအား လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးရန်၊
- စီမံကိန်းကို ဒီမိုကရေစီ ဗဟိုဦးစီး စနစ်အရ အထက်အောက် အပြန်အလှန် ညှိနှိုင်းလျက် မြို့နယ်အဆင့်အား အခြေခံ၍ လျာထားချက်များ ရေးဆွဲရန်၊
- ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် ဝန်ကြီးအဖွဲ့က စီမံခန့်ခွဲမှုနည်းလမ်း၊ ပါတီနှင့်လူထုလူတန်းစား အဖွဲ့အစည်းများက စည်းရုံးရေး နည်းလမ်းဖြင့် ဝိုင်းဝန်း အကောင်အထည် ဖော်ရန်၊
- စီမံကိန်းနှစ် ကုန်ဆုံးပြီး သုံးလအတွင်း နှစ်စဉ် စီမံကိန်း အကောင်အထည် ဖော်နိုင်မှု အခြေအနေကို အစီရင်ခံရန်၊
- အရင်းအနှီး၏ တွက်ခြေကိုက်မှုကို နှစ်စဉ်ပြန်လည် သုံးသပ်ရန်

တို့ကို ဖော်ပြထားပေသည်။

အထက် ဖော်ပြပါ သတ်မှတ်ပြဋ္ဌာန်း ချက်များ၏ အနှစ်ချုပ်ကို လေ့လာကြည့်လျှင် အမျိုးသား စီးပွားရေး စီမံကိန်းအား ရေးဆွဲ အကောင်အထည်ဖော်ရာ၌ ပါတီ၏ဦးဆောင်လမ်းညွှန်မှုကို အလေးအနက် ခံယူဆောင်ရွက်ထားကြောင်းပေါ်လွင်ထင်ရှားပေသည်။

အမျိုးသား စီးပွားရေး စီမံကိန်း ဖွဲ့စည်းပုံ

အထက်ဖော်ပြပါ အမျိုးသားစီမံကိန်းမူဝါဒများကို အခြေခံလျက် နိုင်ငံတော်တွင် အနှစ် ၂၀ နှစ်ရှည် စီမံကိန်းကို လေးနှစ် စီမံကိန်း ငါးရပ်ဖြင့် ဆက်စပ် အကောင်အထည်ဖော်လျက် ရှိပေသည်။ နှစ်ရှည် စီမံကိန်း၏ အဓိက ဦးတည်ချက်မှာ စီမံကိန်းပြီးဆုံးသည့် ကာလ၌ဆိုရှယ်လစ် စနစ်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအခြေခံအဆောက်အအုံများ အခြေတည်မိစေရန်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မျှော်မှန်းထားသည့် ဆိုရှယ်လစ်လူ့ဘောင် ထူထောင်ရေးအတွက် အခြေခံများ တည်မိစေရန် ဦးတည်ထားခြင်းဖြစ်သည်။ နှစ်ရှည်စီမံကိန်းသည် နိုင်ငံတော်၏ မူဝါဒဆိုင်ရာရည်မှန်းချက်များကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

နှစ်ရှည်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သည့် လေးနှစ်စီမံကိန်းများကို ပါတီညီလာခံ သက်တမ်း၊ ပြည်သူ့လွှတ်တော်နှင့် ကောင်စီအဆင့်ဆင့်သက်တမ်းများနှင့် ညှိနှိုင်း၍ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပေသည်။ ဤသို့ဆောင်ရွက်ခြင်းမှာ နှစ်စဉ်စီမံကိန်းတစ်ရပ်အား လမ်းညွှန်သည့်အဖွဲ့အစည်းများ၏ တာဝန်ပိုင်းနှင့် အကောင်အထည်ဖော်သည့်အဖွဲ့အစည်းများ၏ တာဝန်ပိုင်းများကို ပိုပြင်စေရန်ဖြစ်သည်။ လေးနှစ်စီမံကိန်းတစ်ရပ်ကို ပါတီဖွဲ့စည်းပုံအရ အဆင့်မြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် ပါတီညီလာခံက စီးပွားရေးစီမံကိန်းလမ်းညွှန်မှုများနှင့် စီးပွားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြဋ္ဌာန်းပေးသည်။ ဤလမ်းညွှန်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များ အတိုင်း နှစ်တို စီမံကိန်းကာလအတွင်း အကောင်

အထည်ဖော်စေရန် လွှတ်တော်နှင့်ကောင်စီအဆင့်ဆင့်သက်တမ်းကာလတစ်ခုအတွင်းဖွဲ့စည်းတာဝန်ပေးခြင်းခံရသည့် ဝန်ကြီးအဖွဲ့နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်က အမျိုးသားစီမံကိန်း၊ကဏ္ဍအလိုက်စီမံကိန်းနှင့်ဒေသအလိုက်စီမံကိန်းများကို တာဝန်ယူ၍ ရေးဆွဲအကောင်အထည်ဖော်ရပေသည်။

အမျိုးသားစီးပွားရေးစီမံကိန်း၏ ဝိသေသများ

အမျိုးသားစီးပွားရေးစီမံကိန်းဖွဲ့စည်းပုံ၌ ဝိသေသနှင့် အခြေခံများသည် ဆက်စပ်လျက်ရှိပေသည်။အမျိုးသားစီးပွားရေးစီမံကိန်းကို ထူးခြားသော ဝိသေသများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဝိသေသအားဖြင့် အဓိပ္ပာယ်ဖွင့်ရလျှင် အမျိုးသားစီးပွားရေးစီမံကိန်းဟူသည်မှာ ပါတီ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလျက် လူထုလူတန်းစားအဖွဲ့အစည်းများ၏ စည်းရုံးပံ့ပိုးမှု၊ ဝန်ထမ်းပိုင်း၏ တာဝန်ကျေပွန်မှုနှင့် ပြည်သူ့အင်အားကို အခြေခံလျက် စီမံခန့်ခွဲရေးအဖွဲ့အစည်းများက တာဝန်ယူရေးဆွဲ အကောင်အထည်ဖော်သည့် တစ်မျိုးသားလုံးဆိုင်ရာ စီမံကိန်းဖြစ်ပေသည်။ (အမျိုးသားစီးပွားရေးစီမံကိန်း၏ ဝိသေသများ အဓိပ္ပာယ်အကျယ်ကို ပါတီရေးရာစာစောင် ၁ / ၈၇ ၌ အကျယ်ဖွင့်ဆိုဖော်ပြပြီး ဖြစ်သည်။)

ဖော်ပြပါ အမျိုးသားစီးပွားရေးစီမံကိန်း၏ ဝိသေသတွင်ပါဝင်သည့် အချက်အလက်အားလုံးကို အမျိုးသားစီးပွားရေးစီမံကိန်းအခြေခံတွင် သိပ်သည်းကျစ်လျစ်စွာ ပေါင်းစပ်၍ ဖော်ပြထားပေသည်။ အမျိုးသားစီးပွားရေးစီမံကိန်း၏ ဖွဲ့စည်းပုံတွင် ပါဝင်သော စီမံကိန်းအမျိုးအစားများ၊ ဝိသေသများ၊ အခြေခံများ၊ စီမံကိန်းဆိုင်ရာအတွေ့အကြုံများနှင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်သည့် လုပ်နည်းစနစ်များအားလုံးသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်ယှဉ်တွဲဆက်စပ်လျက်ရှိပေသည်။

အမျိုးသားစီးပွားရေးစီမံကိန်း၏ အခြေခံများ

အမျိုးသားစီးပွားရေး စီမံကိန်း၏ အခြေခံများတွင် အောက်ပါအချက်အလက်များပါဝင်သည်—

- ပါတီညီလာခံအသီးသီးမှ ချမှတ်သည့်စီမံကိန်းလမ်းညွှန်မှုများနှင့် စီးပွားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ၊
- ပါတီ၏ နှစ်ရှည် နှစ်တိုစီးပွားရေးမူဝါဒများ၊
- ပြည်သူ့လွှတ်တော်မှ ပြဋ္ဌာန်းသည့် နှစ်စဉ်စီမံကိန်းဥပဒေများ။

စီမံကိန်းလမ်းညွှန်မှုများ၊ ရှေ့လုပ်ငန်းစဉ်များ။ လေးနှစ်စီမံကိန်းတစ်ရပ်ကို ပါတီညီလာခံ၏ သက်တမ်း၊ လွှတ်တော်နှင့် ကောင်စီအဆင့်ဆင့် သက်တမ်းတစ်ရပ်တို့ဖြင့် ညှိနှိုင်းရေးဆွဲ၍ အကောင်အထည်ဖော်ကြောင်း ဖော်ပြပြီး ဖြစ်သည်။ ထို နှစ်တိုစီမံကိန်းတစ်ရပ်အား ပါတီညီလာခံက မူဝါဒဆိုင်ရာ စီမံကိန်းလမ်းညွှန်မှုများ၊ စီးပွားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြဋ္ဌာန်းပေးသည်။ တစ်နည်း အားဖြင့် အကောင်အထည်ဖော်မည့် လေးနှစ်စီမံကိန်း၏ မူဝါဒများကို ချမှတ်ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ ထိုလမ်းညွှန်မှုများအတိုင်း အကောင်အထည် ဖော်စေရန် နိုင်ငံတော်ကောင်စီမှ တစ်ဆင့် ဝန်ကြီးအဖွဲ့သို့ ညှိနှိုင်းရေးဆွဲ အကောင်အထည်ဖော်ရန် တာဝန် ပေးအပ်ပေသည်။ ထို့ကြောင့် ပါတီညီလာခံအသီးသီး၏ စီမံကိန်းလမ်းညွှန်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များသည် လမ်းညွှန်မှု အဖွဲ့အစည်း၏ မူဝါဒဆိုင်ရာ တာဝန်ပိုင်းကို ဖော်ပြထားခြင်း ဖြစ်ပေသည်။

ပထမအကြိမ်ပါတီညီလာခံ (၁၉၇၁ ခုနှစ်) သည် ပထမလေးနှစ် စီမံကိန်း(၁၉၇၁ ခုနှစ်မှ၁၉၇၄—၇၅ ခုနှစ်)နှင့် နှစ်ရှည်စီမံကိန်း၏ ယေဘုယျလမ်းညွှန်မှုများကို ပြဋ္ဌာန်းခဲ့သည်။ ဒုတိယအကြိမ် ပါတီညီလာခံ (၁၉၇၃ ခုနှစ်) သည် ဒုတိယ လေးနှစ် စီမံကိန်း (၁၉၇၄-'၇၅ ခုနှစ်မှ ၁၉၇၇-၇၈ ခုနှစ်) နှင့် အနှစ် ၂၀ နှစ်ရှည်စီမံကိန်းကို လမ်းညွှန် ပြဋ္ဌာန်း ခဲ့သည်။ တတိယအကြိမ် ပါတီညီလာခံ (၁၉၇၇ ခုနှစ်) သည် တတိယ လေးနှစ် စီမံကိန်း (၁၉၇၈—၇၉ ခုနှစ်မှ ၁၉၈၁—၈၂ ခုနှစ်) ကို လမ်းညွှန် ပြဋ္ဌာန်းခဲ့သည်။ စတုတ္ထအကြိမ်ပါတီညီလာခံ(၁၉၈၁ခုနှစ်)သည် စတုတ္ထလေးနှစ်စီမံကိန်း (၁၉၈၂—၈၃ ခုနှစ်မှ ၁၉၈၅—၈၆ ခုနှစ်)ကို လမ်းညွှန်ပြဋ္ဌာန်းခဲ့သည်။ ပဉ္စမအကြိမ် ပါတီညီလာခံ (၁၉၈၅ ခုနှစ်) သည် အကောင်အထည်ဖော်ဆဲဖြစ်သည့် ပဉ္စမလေးနှစ်စီမံကိန်း (၁၉၈၆—၈၇ ခုနှစ်မှ ၁၉၈၉—၉၀ ပြည့်နှစ်)ကို လမ်းညွှန်ခဲ့သည်။

ပထမလေးနှစ်စီမံကိန်းကို နှစ်နှစ်ခွဲခန့် အကောင်အထည်ဖော်ပြီး ရပ်တံ့ခဲ့လျက် အနှစ် ၂၀ နှစ်ရှည်စီမံကိန်းကို ဒုတိယလေးနှစ်စီမံကိန်းကာလမှစ၍ သတ်မှတ်အကောင်အထည်ဖော်ခဲ့ပေသည်။ ဤသို့ ဒုတိယ

လေးနှစ်စီမံကိန်းကာလမှစ၍ အနှစ် ၂၀ စီမံကိန်းကို အကောင်အထည်ဖော်ခြင်းမှာ အမျိုးသားစီးပွားရေးစီမံကိန်း၌ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုနှင့် ရေးဆွဲအကောင်အထည်ဖော်မှုဆိုင်ရာ တာဝန်ပိုင်းများကို ပီပြင်စေရန် ဖြစ်သည်။ ထို့ကြောင့် ပဉ္စမအကြိမ်ပါတီ ညီလာခံက လမ်း ညွှန် ခဲ့ပြီး စတုတ္ထအကြိမ်ပြည်သူ့လွှတ်တော်နှင့် ကောင်စီအဆင့်ဆင့် သက်တမ်းအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ဝန်ကြီးအဖွဲ့နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်က အကောင်အထည်ဖော်ခဲ့သည့် ပဉ္စမလေးနှစ်စီမံကိန်း၏ ဒုတိယနှစ် ဖြစ်သည့် ၁၉၈၇—၈၈ ခုနှစ် ကာလ အထိ ဆိုလျှင် နှစ်ရှည်စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သော ကာလမှာ သက်တမ်းအားဖြင့် ၁၄ နှစ် ရှိခဲ့ပြီးဖြစ်သည်။

ပါတီညီလာခံအသီးသီးသည် စီမံကိန်းလမ်းညွှန်မှုများကို မူဝါဒများအဖြစ် နှစ်တိုစီမံကိန်းကာလတစ်ရပ်အတွက် ချမှတ်ပေးသကဲ့သို့ စီးပွားရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြဋ္ဌာန်းခဲ့သည်။ပဉ္စမအကြိမ်ပါတီညီလာခံက စီးပွားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ် ၁၀ ရပ်ကို ချမှတ် ပြဋ္ဌာန်းခဲ့သည်။ ဤရှေ့လုပ်ငန်းစဉ်များသည် မူဝါဒများ ပုံပေါ်စေရန် အလုပ်လမ်းညွှန်များ ဖြစ်ပေသည်။ လေးနှစ် စီမံကိန်းတစ်ရပ်၏ ပါတီမှ ချမှတ်ပေးသည့် အဓိက ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသည့် လုပ်ငန်းဦးတည်ချက်များ ဖြစ်ပေသည်။

အထက်ဖော်ပြပါ ပါတီညီလာခံအသီးသီးမှ စီမံကိန်းလမ်းညွှန်မှုများနှင့် စီးပွားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များသည် အမျိုးသားစီးပွားရေး စီမံကိန်း၏ ဝိသေသတွင်ပါဝင်သည့် ပါတီ၏ဦးဆောင်လမ်းညွှန်မှုအခန်းနှင့် တစ်သဘောတည်း ဖြစ်ပေသည်။

နှစ်ရှည်နှစ်တို မူဝါဒများ။ ပါတီညီလာခံအသီးသီးက လေးနှစ်စီမံကိန်းအလိုက် စီမံကိန်းလမ်းညွှန်မှုများနှင့် စီးပွားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြဋ္ဌာန်းရာတွင် ပါတီ၏နှစ်ရှည်နှစ်တို စီးပွားရေးမူဝါဒများအပေါ် အခြေခံ၍ ပြဋ္ဌာန်းလေ့ ရှိပေသည်။ နှစ်ရှည်နှစ်တို စီးပွားရေးမူဝါဒများကို ၁၉၇၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှ အတည်ပြုပြဋ္ဌာန်း ပေးခဲ့ပေသည်။ နှစ်ရှည်နှစ်တို စီးပွားရေးမူဝါဒများတွင် ယေဘုယျ စီးပွားရေး မူဝါဒများ၊ ဘဏ္ဍာရေးနှင့် အမျိုးသားစီမံကိန်းရေးရာ မူဝါဒများ၊ စက်မှုလက်မှုနှင့်သယံဇာတပစ္စည်းရေးရာ မူဝါဒများ၊ သမဝါယမ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောရေးရာ မူဝါဒများ၊ ကူးသန်းရောင်းဝယ်ရေး၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေး မူဝါဒများ၊ သိပ္ပံနှင့် နည်းပညာရေးရာ မူဝါဒများနှင့် လုပ်သားအင်အား မူဝါဒများ ပါဝင်ပေသည်။

နှစ်ရှည်နှစ်တို စီးပွားရေးမူဝါဒများ၌ ယေဘုယျစီးပွားရေးမူဝါဒများနှင့်အတူ ရေးရာအလိုက် မူဝါဒများကို နှစ်ရှည်နှစ်တိုအားဖြင့် သတ်မှတ်ဖော်ပြထားပေသည်။ ပါတီညီလာခံအသီးသီးမှ နှစ်တိုလေးနှစ်စီမံကိန်းအလိုက် စီမံကိန်းလမ်းညွှန်မှုနှင့် စီးပွားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြဋ္ဌာန်းရာတွင် နှစ်ရှည်နှစ်တို စီးပွားရေးမူဝါဒများအပေါ် အခြေခံလျက် နိုင်ငံတော်၏ လက်ရှိစီးပွားရေးအခြေအနေ၊ ရှေ့တွင်ဖြစ်ပေါ်နိုင်သည့် စီးပွားရေးအလားအလာနှင့် နိုင်ငံတကာ စီးပွားရေးအခြေအနေ အရပ်ရပ်ကို ထည့်သွင်း စဉ်းစား၍ သတ်မှတ်ပြဋ္ဌာန်းခြင်း ဖြစ်ပေသည်။ ထို့ကြောင့် နှစ်ရှည်နှစ်တိုစီးပွားရေး မူဝါဒများသည် အမျိုးသား စီမံကိန်း၏ မူဝါဒဆိုင်ရာ အခြေခံများ ဖြစ်ပေသည်။

စီမံကိန်းဥပဒေများ။ နှစ်စဉ် မတ်လတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသည် နှစ်စဉ်စီမံကိန်းနှင့် ရသုံး မှန်းခြေ ငွေစာရင်း များကို အဓိကဆွေးနွေး အတည်ပြုသည့် အစည်းအဝေး ဖြစ်သည်။ စီးပွားရေးစီမံကိန်းနှင့် ပတ်သက်၍ ထိုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်းဥပဒေကို ပြဋ္ဌာန်းခြင်း၊ လာမည့်နှစ် နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များကို အတည်ပြုခြင်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေနှင့် ပတ်သက်သည့် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်းစသည်များကို ဆောင်ရွက်လေ့ ရှိသည်။

စီမံကိန်းဥပဒေသည် စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကြီးကြပ်ကွပ်ကဲမှုအပိုင်း ဖြစ်ပေသည်။ နှစ်စဉ် စီမံကိန်းဥပဒေကိုအပြည့်အစုံအားဖြင့် "............ခုနှစ် စီးပွားရေးစီမံကိန်း၏ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုရည်မှန်းချက်များဆိုင်ရာ ဥပဒေ" ဟူ၍ ခေါ်ဝေါ်ပေသည်။ စီမံကိန်း

ဥပဒေတွင် အဓိကအားဖြင့် အပိုင်းသုံးပိုင်းပါဝင်ပေသည်။

ပထမပိုင်းမှာ ဥပဒေ၏ အကျုံးဝင်သက်ရောက်မှုကာလ ဖြစ်သည်။ ပမာအားဖြင့် ၁၉၇၇ ခုနှစ်မတ်လ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်ပြဋ္ဌာန်းသည့် နှစ်စဉ်စီမံကိန်းဥပဒေတွင် အကျုံးဝင် သက်ရောက်သည့် ကာလမှာ ၁၉၇၇–၇၈ ခုနှစ် အတွက်ဖြစ်သည်။

ဒုတိယပိုင်းတွင် ဖော်ပြပါ အကျုံးဝင် သက်ရောက်သည့် ကာလအတွင်း စီးပွားရေးကဏ္ဍအလိုက် အကောင်အထည်ဖော်ရမည့် တိုးတက်ရန် နှုန်းထားများ ပါဝင်သည်။ ပမာအားဖြင့် လယ်ယာကဏ္ဍတွင် ရာခိုင်နှုန်းမည်မျှ၊ သားငါးကဏ္ဍတွင် ရာခိုင်နှုန်း မည်မျှ၊ သစ်တောကဏ္ဍတွင် ရာခိုင်နှုန်းမည်မျှ စသည်ဖြင့် တိုးတက်ရန် နှုန်းထားအသီးသီး သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

တတိယပိုင်းတွင် ဖော်ပြပါ ကာလအတွင်း သတ်မှတ်ထားသည့် ကဏ္ဍအလိုက် စီးပွားရေး တိုးတက်ရန်နှုန်းများကို တာဝန်ခံ အကောင်အထည် ဖော်ရမည့် အဖွဲ့အစည်းများ ပါဝင်ပေသည်။ စီမံကိန်းအမျိုးအစားအလိုက် တာဝန်ခံမှု အဆင့်ဆင့်ကို ကြည့်လျှင် တစ်မျိုးသားလုံးဆိုင်ရာ စီမံကိန်းကို ဝန်ကြီး အဖွဲ့ကလည်းကောင်း၊ ကဏ္ဍအလိုက်စီမံကိန်းများကို ဝန်ကြီးဌာနအသီးသီးနှင့် လက်အောက်ခံအဖွဲ့အစည်းများကလည်းကောင်း၊ ဒေသအလိုက် စီမံကိန်းများကို သက်ဆိုင်ရာ ဒေသအသီးသီးမှ ပြည်သူ့ကောင်စီ အဆင့်ဆင့်က လည်းကောင်း တာဝန်ခံ၍ ညှိနှိုင်းရေးဆွဲ အကောင်အထည် ဖော်ကြရပေသည်။ နှစ်စဉ်စီမံကိန်း ဥပဒေ၏ စီမံကိန်းတာဝန်ခံမှုဆိုင်ရာ အဖွဲ့အစည်းများ အပိုင်းတွင် စီမံကိန်းအမျိုးအစားအလိုက် တာဝန်ခံမှုအားလုံး အကျုံးဝင်စေရန် ဗဟိုအဆင့်မှ ဒေသအဆင့်အထိ အဖွဲ့အစည်းအားလုံးကို သက်ဆိုင်ရာကဏ္ဍများနှင့် ဆက်စပ်၍ ထည့်သွင်းဖော်ပြထားပေသည်။ ထို့အတူပင် ရသုံးမှန်းခြေ ငွေစာရင်း ဥပဒေသည်လည်း စီမံကိန်းများကို ငွေကြေးအရ တစ်ဖက်မှ ကွပ်ကဲသည့် ဥပဒေတစ်ရပ် ဖြစ်ပေသည်။

ဒေသအသီးသီးရှိ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့အစည်းများ ဖြစ်သည့် ပြည်သူ့ကောင်စီ အဖွဲ့အစည်းများကိုလည်း ပြည်သူ့ကောင်စီ အဆင့်ဆင့်၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မိမိတို့ဒေသအသီးသီးရှိ စီမံကိန်းများကို ညှိနှိုင်းရေးဆွဲ၍ အောင်မြင်အောင် အကောင်အထည်ဖော်ရန် သတ်မှတ်ပြဋ္ဌာန်းထားပေသည်။ ဖော်ပြပါဥပဒေ၊နည်းဥပဒေများသည်လည်း စီမံကိန်း အောင်မြင်ရေးအတွက် တာဝန်ခံစေရန် ဥပဒေဖြင့် တစ်ဖက်မှ ကြီးကြပ်ကွပ်ကဲပေးခြင်း ဖြစ်ပေသည်။

အမျိုးသား စီးပွားရေးစီမံကိန်း၏ အခြေခံများတွင် ပါဝင်သည့် ပြည်သူ့လွှတ်တော်မှ ပြဋ္ဌာန်းသည့် နှစ်စဉ် စီမံကိန်းဥပဒေများ အပိုင်းသည် အမျိုးသားစီးပွားရေး စီမံကိန်း၏ ဝိသေသတွင် ပါဝင်သည့် စီမံခန့်ခွဲရေး အဖွဲ့အစည်းများက တာဝန်ယူ ရေးဆွဲ အကောင်အထည် ဖော်ခြင်းနှင့် တစ်သဘောတည်း ဖြစ်ပေသည်။

ထို့ကြောင့် အမျိုးသားစီးပွားရေး စီမံကိန်း၏ အခြေခံများကိုကြည့်လျှင် လမ်းညွှန်မှုအပိုင်း၊ မူဝါဒ အပိုင်းနှင့် ကြီးကြပ်ကွပ်ကဲမှုအပိုင်း သုံးပိုင်းပါဝင်သည့် ခိုင်မာသောဖွဲ့စည်းမှုကို တွေ့မြင်ရမည် ဖြစ်ပေသည်။ ထို့အတူပင် အမျိုးသားစီးပွားရေး စီမံကိန်း၏ ဝိသေသများတွင်လည်း ပါတီ အဖွဲ့အစည်းအဆင့်ဆင့်၊ စီမံခန့်ခွဲရေး အဖွဲ့အစည်းအဆင့်ဆင့်၊ ကာယဉာဏဝန်ထမ်းများ၊ လုပ်သားပြည်သူများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့အစည်း အဆင့်ဆင့်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားကြောင်းကို တွေ့မြင်ရမည် ဖြစ်ပေသည်။

တစ်မျိုးသားလုံး တာဝန်ရှိသည့်
အမျိုးသားစီးပွားရေး စီမံကိန်း

အမျိုးသား စီးပွားရေး စီမံကိန်းကို လက်တွေ့နယ်ပယ်တွင် ကဏ္ဍအလိုက်နှင့်ဒေသအလိုက် စီမံကိန်းများ ညှိနှိုင်းရေးဆွဲရာ၌ ဦးဆောင်ပါတီသည် နယ်ပယ်အသီးသီးမှ အဖွဲ့အစည်း အသီးသီး၏ အင်အားနှင့် ပြည်သူများ၏ အင်အားကို ထည့်သွင်း သုံးစွဲထားပေသည်။ ထို့ကြောင့် အမျိုးသား စီးပွားရေး စီမံကိန်းသည် အမျိုးသားဟန်နှင့် အမျိုးသားအားမာန် ပါဝင်သည့် စီမံကိန်းဖြစ်ပေသည်။ တစ်မျိုးသားလုံးဆိုင်ရာ အခြေခံဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် စီမံကိန်းဖြစ်သည်။ တစ်မျိုးသားလုံး ဘက်စုံ ထောင့်စုံနှင့် မိမိတို့အဖွဲ့အစည်းအသီးသီး၏ အခန်းကဏ္ဍမှ ပါဝင်၍

အောင်မြင်အောင်ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်သည်။ တစ်နိုင်ငံလုံး၏အင်အားအားလုံး ထည့်သွင်းသုံးစွဲထားသည့် တစ်မျိုးသားလုံးဆိုင်ရာ စီမံကိန်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသား စီးပွားရေးစီမံကိန်း အောင်မြင်ရေးအတွက် တစ်မျိုးသားလုံးတွင် တာဝန်ရှိကြပေသည်။

အမျိုးသားစီးပွားရေးစီမံကိန်း၏ အသွင်လက္ခဏာသည် ဆိုရှယ်လစ် စီးပွားရေးစနစ်၏ တရားကိုယ်သဘောနှင့်အညီ အတ္တပရအကျိုး နှစ်ရပ်လုံး ပါဝင်ပေသည်။ အမျိုးသား စီးပွားရေး စီမံကိန်းများ အောင်မြင်ပါမှ နိုင်ငံ၏ စီးပွားရေး မြင့်မားတိုးတက်မည် ဖြစ်သည်။ နိုင်ငံ၏စီးပွားရေး တိုးတက်မှ ပြည်သူတစ်ရပ်လုံးနှင့် ပြည်သူတစ်ဦးချင်း၏ စီးပွားရေးဘဝ မြင့်မားတိုးတက်မည် ဖြစ်သည်။ ထို့ကြောင့် အမျိုးသား စီးပွားရေး စီမံကိန်းအောင်မြင်ရေးသည် နိုင်ငံနှင့် လုပ်သားပြည်သူများအားလုံး၏ အကျိုးစီးပွား ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏အကျိုးစီးပွား၊ နိုင်ငံ၏ အကျိုးစီးပွား ဥဿုံပါဝင်သည့် ဦးဆောင်ပါတီ၏ အမျိုးသားစီးပွားရေးစီမံကိန်းများကို နိုင်ငံတစ်ဝန်းရှိ လုပ်သားပြည်သူတစ်ရပ်လုံးက ဆိုရှယ်လစ်အသိတရားဖြင့် အောင်မြင်အောင် ဝိုင်းဝန်း အကောင်အထည် ဖော်သွားကြရန် တာဝန်ရှိကြပေသည်။ ။

☆စာမျက်နှာ ၂၁ တတိယအကြိမ်အလုပ်သမားအစည်းအရုံးမှ

နိုင်ငံပိုင်ကဏ္ဍတွင် အလုပ်သမားသက်သာချောင်ချိရေး အဖွဲ့ပေါင်း ၃,၁၀၃ ဖွဲ့၊ သမဝါယမပိုင် ကဏ္ဍတွင် အလုပ်သမားသက်သာချောင်ချိရေးအဖွဲ့ပေါင်း ၁၅၈ ဖွဲ့နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတွင် အလုပ်သမားသက်သာချောင်ချိရေးအဖွဲ့ပေါင်း ၃၄၉ ဖွဲ့ရှိပေသည်။ နိုင်ငံပိုင်ကဏ္ဍတွင် အကျုံးဝင်သော သက်သာအဖွဲ့ပေါင်းမှာ ၅၄၉,၃၅၇ ဦး၊ သမဝါယမပိုင်ကဏ္ဍတွင် အကျုံးဝင်သော သက်သာအဖွဲ့ပေါင်းမှာ ၂၂,၆၂၇ ဦးနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတွင် အကျုံးဝင်သော သက်သာအဖွဲ့ပေါင်းမှာ ၇၆,၆၈၇ ဦးရှိသဖြင့် သက်သာအဖွဲ့ဝင် အလုပ်သမား စုစုပေါင်းမှာ ၆၄၈,၆၇၁ ဦး ရှိပေသည်။

ဆက်လက် အကောင်အထည်ဖော်ရေး

ယခုလအတွင်းကျင်းပမည့် တတိယအကြိမ်အလုပ်သမားအစည်းအရုံးညီလာခံ၊ ဗဟိုဦးစီးအဖွဲ့ တတိယအစည်းအဝေးမှ စည်းရုံးရေး၊ စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ရပိုင်ခွင့်နှင့် သက်သာချောင်ချိရေးဆိုင်ရာ လုပ်ငန်းများကို ရှေ့တစ်နှစ်တာ လုပ်ငန်းများအဖြစ် ဆောင်ရွက်ရန် လျာထားဆုံးဖြတ်ကြဦးမည် ဖြစ်သည်။

အဆိုပါ တစ်နှစ်တာ လျာထားချက်များသည် တတိယအကြိမ် အလုပ်သမားအစည်းအရုံးညီလာခံက ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များအပေါ် အခြေခံပြီး တတိယအကြိမ် အလုပ်သမားအစည်းအရုံး ညီလာခံ၊ ဗဟိုဦးစီးအဖွဲ့ တတိယအစည်းအဝေးသက်တမ်းကာလအတွင်း အလုပ်သမားအစည်းအရုံး အဆင့်ဆင့်နှင့် အလုပ်သမားထုတစ်ရပ်လုံးက ထမ်းဆောင်ကြရမည့် လုပ်ငန်းတာဝန်များ ဖြစ်ပေသည်။

ထို့ကြောင့် စည်းရုံးရေး၊ စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ ရပိုင်ခွင့်နှင့် သက်သာချောင်ချိရေးဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အလုပ်သမားအစည်းအရုံး အဆင့်ဆင့်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်လမ်းညွှန်မှုကို အလေးအနက်ခံယူပြီး အလုပ်သမားထုတစ်ရပ်လုံး တက်ကြွစွာပါဝင်လာအောင် ဆက်လက်စည်းရုံး ကြိုးပမ်းသွားကြရမည် ဖြစ်ပေသည်။ ။

နိုင်ငံတော်တည်ဆောက်ရေးနှင့် ရိုးရာပန်းပညာရှင်များ၏ အခန်းကဏ္ဍ

လူထုရေးရာ

လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ဆိုရှယ်လစ်လူ့ဘောင် ထူထောင်ရန် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာ့ရိုးရာ ပန်းပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း အခြားသော ပညာရှင်များ၏ အခန်းကဏ္ဍနည်းတူ အရေးပါလှပေသည်။

မြန်မာ့ရိုးရာ ပန်းအတတ် ပညာသည်များသည် လုပ်သားပြည်သူတို့အား စိတ်ကြည်နူးမှု ဖြစ်စေရေး၊ ဘဝကို မြတ်နိုးတွယ်တာလာစေရေး၊ နိုင်ငံတော်၏ ရည်မှန်းချက်များ အထောက်အကူဖြစ်စေရေး၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်များ ထက်သန်ရေး၊ အမျိုးသားယဉ်ကျေးမှုများ ထိန်း သိမ်း မြှင့် တင် ရေး နှင့် အကျင့်စာရိတ္တပြုပြင်ရေး စသည့် အကျိုးထူးများကို ဖန်တီးနိုင်စွမ်း ရှိပေသည်။

ယင်းကဲ့သို့ နိုင်ငံတော်နှင့် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအတွက် အရေးပါသော ပန်းပညာရှင်များကို တစ်စုတစ်စည်းတည်း ဖွဲ့စည်းထားသည့် လူထုအဖွဲ့အစည်းတစ်ရပ်၏ အောက်တွင်စုစည်းကာ ယင်းတို့၏ ညီညွတ်သော ဖန်တီးမှုစွမ်းပကားဖြင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်လာနိုင်အောင် ကြိုးပမ်းကြရမည် ဖြစ်ပေသည်။

ရိုးရာပန်းအတတ်ပညာများ

သုခုမပညာဟု ခေါ်သော "အနုပညာ" သည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကြေးမုံ ဖြစ်ပေသည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ထောက်ရှု၍ ထိုလူမျိုး၏ စိတ်နေသဘောထား၊ တီထွင် ဖန်တီးမှု၊ ဓလေ့စရိုက်၊ နေထိုင်မှုအဆင့်အတန်းကို အကဲခတ်၍ ရပေသည်။

မြန်မာ့ လူ့အဖွဲ့အစည်းတွင် ရှေးက တည်းက အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာသည့် ယဉ်ကျေးမှုအနုပညာ အမြောက်အမြား ရှိပေသည်။ ယဉ်ကျေးမှုအနုပညာကို အကြမ်းအားဖြင့် ခွဲခြား မည် ဆိုလျှင် စာပေနှင့် ဘာသာစကား၊ ရိုးရာဓလေ့ထုံးစံ၊ အသိပညာနှင့်အတတ်ပညာ၊ နှုတ်မှုလက်မှုအနုပညာဟူ၍ လေးပိုင်း ခွဲခြားနိုင်ပေသည်။ တစ်ဖန် နှုတ်မှုလက်မှုအနုပညာ အပိုင်းတွင် နှုတ်မှုအနုပညာနှင့် လက်မှုအနုပညာဟူ၍ ထပ်မံခွဲခြားနိုင်ပေသေးသည်။ မြန်မာတို့၏ လက်မှုအနုပညာတွင် ပန်းအတတ်ပညာများ ပါဝင်ပေသည်။

မြန်မာ့လက်မှုအနုပညာတွင် အကြမ်းအားဖြင့် ဆယ်မျိုး သတ်မှတ်ခဲ့ပေသည်။ ၎င်း လက်မှုအတတ်ပညာ ဆယ်မျိုးကို "ပန်းဆယ်မျိုး" ဟု တင်စားခေါ်ဝေါ်လာခဲ့ကြပေသည်။ ပန်းဆယ်မျိုးတွင်ပါဝင်သော လက်မှုအနုပညာများမှာ ပန်းချီ၊ ပန်းပု၊ ပန်းပဲ၊ ပန်းပွတ်၊ ပန်းထိမ်၊ ပန်းယွန်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်နှင့် ပန်းတဉ်းဟူ၍ ဖြစ်ကြပေသည်။ သို့ရာတွင် အဆိုပါ ပန်းအတတ်ပညာများဖြင့် နီးနွယ်လျက်ရှိသော မှန်စီရွှေချလုပ်ငန်း၊ ရွှေဆိုင်းခေါ် ရွှေမျက်ပါးလုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊ စဉ့်ရည်သုတ်လုပ်ငန်း၊ ဒေါင်းရွှေအတတ်ပညာတို့ကိုပါ ထည့်သွင်းရေတွက်မည်ဆိုသော် မြန်မာ့ရိုးရာ ပန်းပညာသည် ဆယ်မျိုးမကရှိကြောင်း တွေ့ရှိရပေသည်။

ပန်းချီပညာဟူသည် မြင်တွေ့ရသမျှ၊ စဉ်းစားတွေးခေါ်ရသမျှတို့ကို နံရံ၊ စက္ကူ၊ ပိတ်ကားချပ်စသည်တို့အပေါ်၌ ပုံပန်းသဏ္ဌာန် သရုပ်ဖော်ရေးချ၍ ဆေးခြယ်ပြသည့် အတတ်ပညာပင် ဖြစ်ပေသည်။ ပန်းချီပညာသည် လူတို့၏စိတ်ကို အဆွဲဆောင်နိုင်ဆုံးဖြစ်၍ သုခုမအနုပညာရပ်များတွင် အထွတ်အထိပ်ဟု ခေါ်ဆိုကြပေသည်။

ပန်းပုပညာရပ်မှာ မြေစေး၊ သစ်သား၊ ဝါး၊ ဆင်စွယ်၊ တိရစ္ဆာန်အရိုးများ၊ ကနုကမာနှင့် လိပ်ခွံ စသည်တို့ကို ပုံထုတ်၍ ဆူးဆောက်စသော ပန်းပုထုကိရိယာဖြင့် ထုထွင်းလုပ်ဆောင်ခြင်းကို ခေါ်ပေသည်။

ပန်းပဲပညာဟူသည် သံထည်ဝတ္ထုပစ္စည်း ပြုလုပ်သော အတတ်ပညာကို ခေါ်ဆိုပေသည်။ ပန်းပဲပညာသည် မြန်မာနိုင်ငံတွင် ရှေးရှေးကာလကတည်းက ပေါ်ပေါက် ဆင်းသက်ခဲ့ပြီး ကုန်းဘောင်ခေတ်တွင် အထူး တိုးတက်လာခဲ့ပေသည်။

ပန်းပွတ်ပညာမှာ သစ်သားကို လိုသောပုံသဏ္ဌာန်ဖြစ်စေရန် ရှုချင်စဖွယ် ညီညွတ် ချော မော အောင် အချောကိုင်ပေးခြင်းဖြစ်၍ သစ်သားအနုပညာလုပ်ငန်းတစ်ရပ်ပင် ဖြစ်ပေသည်။

ပန်းထိမ်ပညာမှာ ရွှေ၊ ငွေ၊ ကြေး စသည်တို့ကို အနုစိတ်လှပအောင် ပန်းခက်၊ ပန်းနွယ်၊ ဖူးပွင့်သဏ္ဌာန်တို့ဖြင့် ဖော်ယူသည့် လက်မှုပညာတစ်မျိုး ဖြစ်ပေသည်။ ပန်းထိမ်ပညာသည် မြန်မာမင်းအဆက်ဆက်တို့၏ လက်ထက်များတွင် အနု ပ ညာ ကြီး တစ် ရပ် အဖြစ် ထင်ပေါ်ခဲ့သည်။ ပန်းထိမ်ပညာသည် အထူးသဖြင့် အင်းဝခေတ်တွင် ထူးထူးခြားခြား တိုးတက်လာခဲ့ပေသည်။

ပန်းယွန်းအတတ်ပညာမှာ ယွန်းထည်ကို တန်ဆာဆင်သည့်လုပ်ငန်း ဖြစ်ပေသည်။ သေတ္တာ၊ ကျည်တောက်၊ ခွက်၊ အုပ်စသည့် လူအသုံးအဆောင်ပစ္စည်းများကို သစ်စေးသုတ်လိမ်း၍ ပန်းခက်၊ ပန်းနွယ်တို့ဖြင့် ခြယ်လှယ်မွမ်းမံကာ ယွန်းထိုးသော အတတ်ဟုလည်း ယူဆနိုင်ဖွယ်ရာ ရှိပေသည်။ မြန်မာနိုင်ငံတွင် ယွန်းထည်လုပ်ငန်းသည် အင်းဝခေတ်အလွန် ကုန်းဘောင်ခေတ် အတွင်း၌ တိုးတက် ဖွံ့ဖြိုးလာကြောင်း အထောက်အထားများအရ သိရှိရပေသည်။

ပန်းတော့ပညာမှာ ဘုရား၊ ကျောင်းကန်တို့တွင် မုခ်ဦးများ၌ ပန်းဆွဲ၊ ပန်းနွယ်၊ တုရင်၊ ကြေးကွေး စသည်တို့နှင့်တကွ နတ်ရုပ်၊ ဘီးလူးပန်းဆွဲ၊ ကိန္နရာ၊ ခြင်္သေ့စသော အရုပ်များ၊ ပန်းနွယ်များကို အင်္ဂတေဖြင့် ပုံပန်းသဏ္ဌာန်ဖော်၍ တန်ဆာဆင်ယင်သော အတတ်ပညာ ဖြစ်ပေသည်။ ပုဂံခေတ်တွင် ပန်းတော့ပညာသည် အပြောင်မြောက်ဆုံးသော အဆင့်သို့ ရောက်သည်ဟု သုတေသီတို့က ဆိုကြပေသည်။ ပုဂံ၊ ညောင်ဦးဒေသ တဝိုက်ရှိ ဘုရား စေတီ ပုထိုးများ၊ နဂါးရုံဘုရား၊ ဂူပြောက်ကြီးဘုရား၊ ဂူပြောက်ငယ်ဘုရား၊ မြတ်စာရွှေဂူ၊ ထီးလိုမင်းလိုဘုရား၊ သမ္ဗုလဘုရား၊ စူဠာမဏိဘုရား၊ ကုန်းဘောင်ကြီးဘုရား၊ သကျမုနိဘုရား စသည်တို့တွင် ပန်းတော့ပညာလက်ရာကောင်း လက်ရာမွန်များဖြင့် တန်ဆာဆင်ယင် မွမ်းမံထားကြောင်း တွေ့ရှိရပေသည်။

ပန်းတမော့အတတ်ပညာမှာ ယခုခေတ်အခေါ်အားဖြင့် ကျောက်ဆစ်ပညာပင် ဖြစ်သည်။ အမွမ်းတင် အနုပညာတစ်ရပ် ဖြစ်ပေသည်။ ပန်းတမော့၏ အနက်အဓိပ္ပာယ်မှာ ကျောက်ကို လှပအောင် ထွင်းထုပြုလုပ်မွမ်းမံခြင်း ဖြစ်သည်ဟု ရှေး သု တေ သီ တို့ က ယူဆခဲ့ကြပေသည်။ မြန်မာ့သမိုင်း၊ ကုန်းဘောင်ခေတ်တွင် ပန်းတမော့ဟု အခိုင်အမာ ခေါ်ဆိုကြကြောင်း တွေ့ရှိရပေသည်။

ပန်းရန်အတတ်မှာ အုတ်၊ အင်္ဂတေ၊ သရွတ်စသည်တို့ဖြင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ပညာရပ်များဖြစ်၍ ပန်းတော့ပညာ၊ ပန်းတမော့ပညာများရောနှောကာ ဗိသုကာသဘော ပါဝင်သည့် လက်မှုအတတ်ပညာတစ်မျိုး ဖြစ်ပေသည်။

ပန်းတဉ်းပညာ(ဝါ) ပန်တျန်ပညာ(ဝါ) ပဒင်းလုပ်ငန်းကို ကြေးနီ ကြေးဝါလုပ်ငန်းဟု ရှေးအခါက သမုတ်ခဲ့ကြပေသည်။ ယခုခေတ်အခေါ်အဝေါ် အရဆိုလျှင် ကြေးပန်းထိမ်၊ ကြေးသွန်းလုပ်ငန်းပင် ဖြစ်သည်။ ကြေးပန်းထိမ်၊ ကြေးသွန်းလုပ်ငန်းသည် ဗုဒ္ဓဘာသာဝင် တိုင်းနိုင်ငံများ၌ သုခုမအနုပညာတစ်ရပ်အနေဖြင့် ရိုးရာယဉ်ကျေးမှု၊ ဘာသာယဉ်ကျေးမှုစသော လူမှုရေးလုပ်ငန်းတစ်ရပ် ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် ဗုဒ္ဓသာသနိက ဆိုင်ရာ ရုပ်တုတော်များ၊ တန်ခိုးကြီးနတ်ရုပ်များနှင့် ခေါင်းလောင်း၊ ကြေးစည် တူရိယာစသည်များကို ကြေးနီ၊ ကြေးဝါ၊ လောဟာ စသည်တို့ဖြင့် ပြုလုပ်သွန်းထုကြသည်။ ကြေးနီ ကြေးဝါ သွန်းထုလုပ်ငန်းကို မြန်မာတို့နိုင်နင်းပုံကို မြန်မာ့သမိုင်းပါ ဘိုးတော်ဘုရားလက်ထက်က သွန်းထုခဲ့သည့် မင်းကွန်းခေါင်းလောင်းကြီးက အထင်အရှားပြဆိုလျက် ရှိပေသည်။ ထိုခေါင်းလောင်းကြီး၏ အလေးချိန်မှာ ကြေးပိဿာချိန် ငါးသိန်း ငါးသောင်း ငါးထောင် ငါးရာငါးဆယ့်ငါးကျပ်သားရှိကြောင်း မှတ်တမ်းများအရ သိရှိရပေသည်။ မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် အသံမြည်သော ခေါင်းလောင်းများ

အနက်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်ပေသည်။

မှန်စီရွှေချ အတတ်ပညာသည် မြန်မာ့ရိုးရာ အနုပညာတစ်ရပ်ဖြစ်ပေသည်။ ပန်ယွန်းအတတ်ကဲ့သို့ပင် သစ်စေးနှင့် သရိုးကို အဓိကပြုရသဖြင့် ယွန်းထည် ပစ္စည်းကဲ့သို့ အဖြူထည်ကို အချောကိုင်ခြင်း၊ သရိုးကျံခြင်း၊ တိုက်သွင်းခြင်း၊ ရွှေချခြင်းပြုလုပ်ရပေသည်။ ဤတွင် မှန်စီခြင်း၊ ကြိုးသွင်းခြင်း စသော လုပ်ငန်းများကို သီးခြား ထပ်ဆောင်း ပေးထားလိုက်ခြင်း ဖြစ်သည်။

ရွှေမျက်ပါးလုပ်ငန်းသည် ပန်းထိမ်ပညာနှင့် ဆက်သွယ်သည့် ရတနာလုပ်ငန်းမျိုးဖြစ်သည်။ ရွှေတုံးကို ပေရွက်ကဲ့သို့ပါးလွှာအောင် ခတ်သည့် လုပ်ငန်း (ဝါ) ရွှေဆိုင်းခတ်သည့်လုပ်ငန်းပင် ဖြစ်သည်။

ရွှေချည်ထိုးလုပ်ငန်းမှာ မြန်မာလူမျိုးတို့၏ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုနှင့် စပ်ဆိုင်ပေသည်။ အဝတ်တန်ဆာတွင် ရွှေချည်ထိုး၍ စီမံချုပ်လုပ်သော လုပ်ငန်း ဖြစ်ပေသည်။ ရွှေချည်ထိုးလုပ်ငန်းကို ရှေးအခါက နန်းတွင်းသုံး အဝတ်တန်ဆာအဖြစ် သုံးစွဲခဲ့ကြသော်လည်း ယခုအခါ ရိုးရာမပျက် ဆက်လက်၍ ဇာတ်ပွဲသဘင်များ၌ လည်းကောင်း၊ ရှင်ပြု နားထွင်း မင်္ဂလာပွဲများ၌လည်းကောင်း အသုံးပြုလျက်ပင် ရှိကြပေသည်။

စဉ့်ရည်သုတ်လုပ်ငန်းမှာ ပန်းတမော့၊ ပန်းတော့နှင့် ပန်းရန်ပညာရပ်များနှင့် နီးနွယ်ဆက်စပ်လျက်ရှိသည်။ ရှေးအခါက ပန်းတမော့၊ ပန်းတော့နှင့် ပန်းရန်ပညာရပ်များနှင့် တွဲဖက်လျက် စဉ့်ရည်သုတ် အုတ်ခွက်ပုံ အမျိုးမျိုးတို့ကို ပြုလုပ်၍ ဘုရားပုထိုးများတွင် တပ်ဆင် မွမ်းမံလေ့ ရှိခဲ့ကြသည်။ ပုဂံခေတ် နောက်ပိုင်းတွင် စဉ့်ရည်သုတ်အုတ်ဖြင့် တည်ဆောက်သော ပုထိုးစေတီများနှင့် အိမ်သုံးပစ္စည်းများကို တွေ့ရှိကြရပေသည်။ စဉ့်အိုးနှင့် စဉ့်လုပ်ငန်းများသည် ယနေ့တိုင် အိမ်အသုံးအဆောင် ပစ္စည်းများကို အထောက်အကူပြုသော လုပ်ငန်း ဖြစ်ပေသည်။

ဒေါင်းရွှေ အတတ်ပညာဟူသည်မှာ ယခုအခါ တောင်း၊ တင်း၊ ခြင်း၊ ပလိုင်း၊ ဖျာ၊ ဆန်ကော စသည်တို့ကို ကျူ၊ ကြိမ်၊ ဝါး စသည်တို့ဖြင့် ရက်လုပ်သော အိမ်သုံးပစ္စည်းလုပ်ငန်း ပညာတစ်ရပ် ဖြစ်ပေသည်။ ထိုအတတ်ပညာသည် မြန်မာ့ရိုးရာ အိမ်တွင်း လုပ်ငန်းတစ်ရပ်ဖြစ်၍ ရှေးကတည်းကပင် တောင်သူလယ်သမားကြီးများ တတ်ကျွမ်းခဲ့ကြပေသည်။

တိုင်းတစ်ပါးလက်အောက်အခြေအနေ

မြန်မာနိုင်ငံတွင် ရှေးပဒေသရာဇ် ခေတ်များက လက်မှုအတတ်ပညာဆိုင်ရာ ယဉ်ကျေးမှုအနုပညာများ စည်ပင် ထွန်းကားခဲ့လင့်ကစား မြန်မာနိုင်ငံသည် တိုင်းတစ်ပါးသားများ၏ အုပ်စိုးခြင်းကို အနှစ် ၁၀၀ ကျော်နီးပါး ခံခဲ့ရသဖြင့် မြန်မာ့ရိုးရာ လက်မှုအတတ်ပညာများသည် မြန်မာ့ဓလေ့ထုံးစံ၊ ရေ မြေ သဘာဝ အတိုင်း စဉ်ဆက်မပြတ် ရှင်သန် ဖွံ့ဖြိုးခွင့် မရခဲ့ပေ။

တစ်ဖန် အုပ်စိုးသူတိုင်းတစ်ပါးသားများ၏ သွေးခွဲမှုစနစ်ကြောင့် တစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း အဆက်အသွယ် နည်းခဲ့ကြ၍ တစ်ကြောင်း၊ အချင်းချင်းသွေးစည်းမှု၊ တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးက နားလည် လေးစားမှုမရှိခဲ့ပေ။ ဤသို့ အထိအတွေ့ နည်းပါးခဲ့ရသည့် အလျောက် ယဉ်ကျေးမှု အချင်းချင်း ရောနှောပေါင်းစပ်ကာ ပြည်ထောင်စု ယဉ်ကျေးမှုအသွင်သို့ရောက်မည့် ခရီးကို ဟန့်တားခံခဲ့ကြရပေသည်။ ထို့ပြင် တိုင်းရင်းသားအချင်းချင်း အဆက်အသွယ်နည်းမှုကြောင့် ယဉ်ကျေးမှုလုပ်ငန်းများမှာလည်း တိုးတက်မှုမညီမညာ ဖြစ်ခဲ့ရပေသည်။

လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသား အသီးသီး၏ ယဉ်ကျေးမှုများသည် မြန်မာ့ဓလေ့ထုံးစံ ရေမြေ သဘာဝအတိုင်း ရှင်သန် ဖွံ့ဖြိုးခွင့်မရမီကာလဒေသ အခြေအနေများအရ တိုင်းတစ်ပါးသားများနှင့် ကူးလူးဆက်ဆံရသဖြင့် တိုင်းတစ်ပါးသားများ၏ ယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ အားပြိုင်ခဲ့ကြရပေသည်။

တော်လှန်ရေးကောင်စီကာလ စည်းရုံးမှု

ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကို စတင်ဦးဆောင်ဆင်နွှဲခဲ့သည့် တော်လှန်ရေးကောင်စီ လက်ထက်တွင် မြန်မာ့ယဉ်ကျေးမှုအနုပညာများ တိုးတက်အောင် အားပေးခဲ့သည်။ ဤသို့ အားပေး ကူညီမှုကြောင့် ယဉ်ကျေးမှုအနုပညာများ တိုးတက်မှုရှိသင့်သလောက် ရှိလာခဲ့ပေသည်။ တော်လှန်ရေးကောင်စီသည် ပန်းချီ၊ ပန်းပုပညာရှင်များ ပါဝင်သော မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုကောင်စီကို ၁၉၆၃ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး ပန်းချီ၊ ပန်းပုပညာရှင်များအား စည်းရုံး ဖွဲ့စည်းရေး အတွက် ဆောင်ရွက်ခဲ့သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ပညာရပ်များ ဆက်လက် ထိန်းသိမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ရိုးရာပန်းပညာရှင်များက ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြရန် လိုပေသည်

ပန်းချီ၊ ပန်းပုကောင်စီသည် တော်လှန်ရေး အစိုးရ၏ အားပေး ကူညီမှုကြောင့် ပန်းချီ၊ ပန်းပု လက်ရာသစ်များ တီထွင်လာကြပြီး ရှေး ဟောင်း ပန်းချီ၊ ပန်းပုလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပေသည်။ ပန်းချီ၊ ပန်းပုပြပွဲများ ကျင်းပပေးခဲ့နိုင်မှုကြောင့် မြန်မာ့အနုပညာ လက်ရာမြောက်မှုကို သက်သေ ပြသနိုင်ခဲ့သည့်ပြင် ခေတ်အဆက်ဆက်မှ ပန်းချီ၊ ပန်းပုဆရာကြီးများ၏ လက်ရာမွန်များကို လူတိုင်း လေ့လာခွင့်ရရှိခဲ့ကြသည်။ တိမ်မြုပ် ပျောက်ကွယ်လုမတတ်ဖြစ်နေသော အနုပညာလက်ရာများကိုလည်း ပြန်လည် ဖော်ထုတ်နိုင်ခဲ့ပေသည်။

သို့ရာတွင် ထိုစဉ်က ဖွဲ့စည်းခဲ့သော ပန်းချီ၊ ပန်းပုကောင်စီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၏ အားနည်းချက်ကြောင့် ပန်းချီပန်းပုကောင်စီဝင်များအတွင်း ကျစ်လျစ် ခိုင်မာသော စည်းရုံးရေးကို တည်ဆောက်နိုင်ခဲ့ခြင်း မရှိဘဲ စည်းရုံးရေးအခြေအနေ အားနည်းခဲ့ပေသည်။

ပြည်သူ့ပါတီကာလဖွဲ့စည်းမှု

လမ်းစဉ်ပါတီကို အမြုတေပါတီမှ ပြည်သူ့ပါတီအဖြစ်သို့ကူးပြောင်းဖွဲ့စည်းခဲ့သည့် ပထမအကြိမ် ပါတီညီလာခံကလည်းကောင်း၊ ဒုတိယအကြိမ် ပါတီညီလာခံကလည်းကောင်း လူထု လူတန်းစား အဖွဲ့အစည်းများကို ဆိုရှယ်လစ်ဒီမိုကရေစီ အဆောက်အအုံနှင့် လျော်ညီစွာ ဖွဲ့စည်းရေးဟူ၍ချမှတ်ခဲ့ပေသည်။ တစ်ဖန် လမ်းစဉ်ပါတီ၏ တတိယအကြိမ် ပါတီညီလာခံ၏ ရှေ့လုပ်ငန်းစဉ်တွင်လည်း လူထုအဖွဲ့အစည်းများ ဖြစ်သည့် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေးအတွက် ဦးတည်လှုပ်ရှားစေရန်၊ ဦးဆောင်မှုပေးရန် ဟူ၍ ချမှတ်ထားရှိပေသည်။

ပါတီညီလာခံများ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အညီ လူတန်းစားအဖွဲ့အစည်းများ ဖြစ်ကြသည့် ပြည်သူ့တောင်သူလယ်သမားကောင်စီနှင့် ပြည်သူ့ အလုပ်သမားကောင်စီတို့ကို တောင်သူလယ်သမား အစည်းအရုံးအဆင့်ဆင့်နှင့် အလုပ်သမားအစည်းအရုံး အဆင့်ဆင့်ဟူ၍ အသီးသီး ပြောင်းလဲဖွဲ့စည်းခဲ့သည်။ လူထု

အဖွဲ့အစည်းများတွင် ပါဝင်သည့် စစ်မှုထမ်းဟောင်းအဖွဲ့နှင့် စာပေလုပ်သားအဖွဲ့တို့ကိုလည်း ဆိုရှယ်လစ်ဒီမိုကရေစီအဆောက်အအုံနှင့်အညီ ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ဖြစ်ပေသည်။ သဘင်၊ ဂီတ၊ ရုပ်ရှင်နှင့် ရိုးရာပန်းပညာရှင်များကိုမူ ဆိုရှယ်လစ် ဒီမိုကရေစီ အဆောက်အအုံနှင့် လျော်ညီအောင် ဖွဲ့စည်းနိုင်ရေးအတွက် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းကာ ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေပေသည်။

ပါတီညီလာခံ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အညီ ပန်းချီ၊ ပန်းပုပညာရှင်များ စုစည်း ညီညွတ်လာစေရန် လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ပန်းချီ၊ ပန်းပုပညာရှင်များ မျက်နှာစုံညီ အစည်းအဝေးကို ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ပန်းချီ၊ ပန်းပုကောင်စီ စည်းရုံးရေးကော်မတီ ဖွဲ့စည်းရေး အတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ တင်ပြရန် ဟူသော ဆုံးဖြတ်ချက်တစ်ရပ်ကို ထည့်သွင်း ချမှတ်ခဲ့ပေသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များကို ပန်းချီ၊ ပန်းပုအနုပညာပိုင်းဆိုင်ရာ ကဏ္ဍမှ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လမ်းစဉ်ပါတီ၏ဦးဆောင်မှုဖြင့် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ပန်းချီ၊ ပန်းပုကောင်စီ စည်းရုံးရေးကော်မတီကို ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပေသည်။ သို့ရာတွင် ပန်းချီ၊ ပန်းပုပညာရှင်များသာ ပါဝင်သော ပန်းချီ၊ ပန်းပုကောင်စီ စည်းရုံးရေးကော်မတီတွင် မြန်မာ့ရိုးရာ ပန်းအတတ်ပညာရှင်များ စုံစုံလင်လင်ပါဝင်ခဲ့ခြင်း မရှိသေးသဖြင့် နယ်ပယ်မှာ ကျဉ်းမြောင်း၍ နေပေသည်။ သို့ဖြစ်ရာ မြန်မာ့ယဉ်ကျေးမှု ပန်းအတတ်ပညာအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ မြန်မာ့ရိုးရာ ပန်းအတတ်ပညာရှင်များ စုံစုံလင်လင် ပါဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် စည်းရုံး စုစည်းနိုင်ရေးနှင့် အတတ်ပညာရှင်များအားလုံး ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေးတို့အတွက် ယခင် ဖွဲ့စည်းထားသည့် ပန်းချီ၊ ပန်းပုကောင်စီစည်းရုံးရေးကော်မတီကို ရိုးရာပန်းပညာရှင်များကောင်စီ စည်းရုံးရေး ကော်မတီ

အဖြစ် ပန်းအတတ်ပညာရှင် ၁၇ ဦးဖြင့် ၁၉၇၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပေသည်။

ပြင်ဆင် ဖွဲ့စည်းပေးခဲ့သည့် စည်းရုံးရေးကော်မတီတွင် ပန်းချီ၊ ပန်းပု၊ ပန်းပဲ၊ ပန်းပွတ်၊ ပန်းထိမ်၊ ပန်းယွန်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းတဉ်း ဟူသော ပန်း ၁၀ မျိုးမှ အတတ်ပညာရှင်များ စုံစုံလင်လင် ပါဝင်ခဲ့ပေသည်။

ရိုးရာ ပန်းပညာရှင်များကောင်စီ စည်းရုံးရေးကော်မတီသည် မိမိတွင် အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ရိုးရာပန်းအတတ်ပညာ ဆယ်မျိုးမှ အတတ်ပညာရှင်များအား စည်းရုံး ဆောင်ရွက်လျက်ရှိရာ ၁၉၇၇ ခုနှစ်အထိ မြို့နယ်ပေါင်း ၅၅ မြို့နယ်တွင် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းထားရှိပြီး အဖွဲ့ဝင်ပညာရှင်ပေါင်း ၁,၁၉၉ ဦးကို စုစည်းထားရှိပြီး ဖြစ်ပေသည်။

ထို့ပြင် ပါတီ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူသော ရိုးရာပန်းပညာရှင်များ အဖွဲ့အစည်းကြီး ပေါ်ပေါက်လာစေရေးအတွက် ပညာရှင်များကို ကျယ်ကျယ် ပြန့်ပြန့် တိုးချဲ့ စည်းရုံးပြီး ဖွဲ့စည်းမှု ခိုင်မာကျယ်ပြန့်ရေးအတွက် ဖွဲ့စည်း လှုပ်ရှားလျက် ရှိပေသည်။

ရိုးရာ ပန်းပညာရှင်များကောင်စီ စည်းရုံးရေးကော်မတီသည် ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးတွင် အရောင်းဆိုင်ခန်းဖွင့်လှစ်၍ ပန်းချီ၊ ပန်းပုလက်ရာများကို သင့်လျော်သော နှုန်းဖြင့် ရောင်းချပေးလျက် ရှိပေသည်။ ထို့ပြင် နိုင်ငံပိုင် ဟိုတယ်၊ လေဆိပ်နှင့် ကုန်တိုက်များတွင်လည်း ပန်းချီ၊ ပန်းပု အရောင်း ပြခန်းများ ဖွင့်လှစ်ထားရှိပေသည်။ ပြပွဲငယ်များ ဖြစ်မြောက်ရေး၊ ပန်းချီဆေးပစ္စည်းများ မျှတစွာ ရရှိရေးနှင့် ပညာသည်တို့၏ မူပိုင် အခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရေးတို့ကို ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပေသည်။

ရိုးရာပန်းပညာရပ်များနှင့်ပြည်သူတို့ထိတွေ့ရင်းနှီးရေး၊ ပညာရပ်များ ပြန့်ပွားရေးနှင့် စည်းရုံးရေးတို့အတွက် အထောက်အကူ ဖြစ်စေရန် "ပန်" ရုပ်စုံမဂ္ဂဇင်း (လစဉ်ထုတ်)နှင့် တစ်ပတ် တစ်ကြိမ် ထုတ်ဝေသည့် "လှုပ" ရုပ်စုံ စာစောင်တို့ကို ၁၉၇၃ ခုနှစ် အောက်တိုဘာလမှစ၍ ထုတ်ဝေဖြန့်ချိလျက်ရှိပေသည်။

ပန်းအတတ်ပညာများ
ဖော်ထုတ်ရေးနှင့် စောင့်ရှောက်ရေး

မြန်မာ့ရိုးရာ ပန်းအတတ်ပညာများသည် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွင် ဩဇာကြီးမားစွာ သက်ရောက်နိုင်သည့် အလျောက် ထိုလက်မှုအတတ်ပညာများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဆင့်အတန်းပိုမိုမြင့်မားလာစေရန် ကြိုးပမ်းသွားကြရမည် ဖြစ်ပေသည်။ ဤသို့ ကြိုးပမ်းဖော်ထုတ်ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာမူဝါဒနှင့် လမ်းညွှန်ချက်အရ ဆောင်ရွက်သွားသင့်ပေသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာမူဝါဒနှင့် လမ်းညွှန်ချက်ဟွင် ယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာ မူဝါဒများကို ချမှတ်ရာတွင် ထားရှိသောမူဝါဒရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။

(က) မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုလုပ်ငန်းသည် အမျိုးသားယဉ်ကျေးမှု အသွင်သဏ္ဌာန်နှင့် ဆိုရှယ်လစ်အနှစ်သာရကို အခြေခံရန်၊
(ခ) မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများသည် နိုင်ငံသားတစ်ဦးချင်းစီ၏ အသိပညာရရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှု၊ ရသခံစားတတ်မှု၊ ယုံကြည်ချက် ခိုင်မာမှု၊ အမူအကျင့် ကောင်းမှု၊ စိတ်ပျော်ရွှင်မှု စသည်ဘို့ကို ဖြည့်စွမ်းပေးနိုင်စေရန်၊
(ဂ) မြန်မာနိုင်ငံက ကျော်နင်းဖြတ်သန်းလာရသော အတိတ်အခြေခံ ပတ်ဝန်းကျင်ထဲမှ သဘောတရားရေးအရရော၊ နိုင်ငံရေးအရပါ ဆိုရှယ်လစ်စနစ်သို့ ကူးပြောင်းရာတွင် ယဉ်ကျေးမှုလုပ်ငန်းသည် အထောက်အပံ့ ဖြစ်လာစေရန်၊
(ဃ) မြန်မာနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်လာမှုနှင့်အညီ ယဉ်ကျေးမှုပုံစံကိုလည်း မိမိ၏ကိုယ်ပိုင် အမျိုးသားဟန် မပျောက်စေဘဲ ဖွံ့ဖြိုးတိုးတက်လာစေရန်၊
(င) ယဉ်ကျေးမှုဆိုင်ရာ ပညာပေးမှုသည် ဆိုရှယ်လစ် ပညာရေးဖြစ်စဉ် တစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်သွားရန်၊
(စ) ယဉ်ကျေးမှုဆိုင်ရာ ပညာပေးမှုသည် လူမှုရေး အကျင့်ပျက်မှုများကို တားဆီးရေးနှင့် အကျင့်စာရိတ္တ မှန်မြတ်မှန်ကန်လာမှုကို အထောက်အကူ ဖြစ်လာစေရန်၊
(ဆ) ယဉ်ကျေးမှုဆိုင်ရာ ပညာပေးမှုသည် တိုင်းရင်းသား ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုးရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် တစ်တပ်တစ်အား ဖြစ်စေရန်။

အထက်ပါ ယဉ်ကျေးမှုဆိုင်ရာမူဝါဒ ရည်မှန်းချက်များကို အခြေခံလျက် ကာလဒေသ အခြေအနေများကို လည်းကောင်း၊ လုပ်သားပြည်သူ အများ၏ စိတ်ပိုင်းဆိုင်ရာ ဆန္ဒအခြေအနေများကို လည်းကောင်း၊ တိုင်းပြည်၏ စီးပွားရေးကပေးသည့် အနေအထားအရ ပကတိတည်ရှိနေသည့် အခြေအနေများကိုလည်းကောင်း အလေးအနက်ထား၍ ညှိနှိုင်းတွေးတောကြံဆ လုပ်ကိုင်ဖော်ထုတ်သွားရန် လိုပေသည်။

ရှေးဟောင်းအနုပညာပစ္စည်းများ
ထိန်းသိမ်းဆောင်ရွက်ရေး

မြန်မာ့ရိုးရာ ပန်းအတတ်ပညာများကို ဖော်ထုတ်ဆန်းသစ်ခြင်း လုပ်ငန်းနှင့်အတူ တန်းတူရည်တူအရေးပါသော လုပ်ငန်းတစ်ရပ်မှာ ရှေးဟောင်းရိုးရာလက်ရာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းပင် ဖြစ်ပေသည်။

ပုဂံ၊ မန္တလေး၊ သရေခေတ္တရာ၊ ဟံသာဝတီစသည့် ရှေးယခင် မင်းနေပြည်များတွင် ဘုရား၊ ကျောင်းကန် စေတီပုထိုး၊မုခ်ဦးပြာသာဒ်တန်ဆောင်းစသည်တို့တွင် ထွင်းထုထားရှိခဲ့သော ရိုးရာပန်းလက်ရာများမှာ ယခုခေတ်တိုင်အောင် အို့ဩချီးမွမ်းဖွယ် မဆုံးလောက်အောင် ကောင်းမွန်ခဲ့ပေသည်။အဆိုပါ လက်ရာများ၊ သဘာဝဘေးအန္တရာယ်ကြောင့်မပျက်စီးရလေအောင် အစဉ်ထိန်းသိမ်းပြုပြင်ရန် သက်ဆိုင်ရာ ပါတီ၊ ပြည်သူ့ကောင်စီ၊ အလုပ်သမားအစည်းအရုံးနှင့် တောင်သူလယ်သမား အစည်းအရုံးတို့က အလေးထားဆောင်ရွက်သင့်ပေသည်။

ထို့အတူ ရှေးဟောင်းရိုးရာ ပန်းလက်ရာများဖြင့် ပြုလုပ်စီခြယ်ထားသော သမိုင်းတန်ဖိုးကြီးသည့် ယဉ်ကျေးမှုပစ္စည်းများကို မသမာသူများက နည်းမျိုးစုံဖြင့် ပြည်ပသို့ခိုးထုတ် ရောင်းချခြင်းကိုလည်း မပြတ်သောသတိဖြင့် ကာကွယ်တားဆီး သွားကြရမည် ဖြစ်ပေသည်။

ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းကာကွယ်ရေး

အတွက် ၁၉၆၂ ခုနှစ်ရှေးဟောင်းပစ္စည်း အက်ဥပဒေကို နိုင်ငံတော်က ပြဌာန်းထားသည့်အပြင် တိုင်းရင်းသားပြည်သူများကပါ ရှေးဟောင်းယဉ်ကျေးမှု အနုပညာပစ္စည်းများကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နိုင်စေရေးအတွက် ယဉ်ကျေးမှုဝန်ကြီးဌာနက ၁၉၇၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၁/၇၆ ကိုထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သည် ရိုးရာပန်းအတတ် ပညာများ မတိမ်ကောမပျောက်ကွယ်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မျက်မှောက်ခေတ်လူငယ် လူရွယ်များက ဆက်ခံနိုင်ရန် အတတ်နိုင်ဆုံးအားပေးလျက် ရှိပေသည်။ လောလောဆယ်တွင် ရိုးရာပန်းအတတ်ပညာများအနက် ပန်းချီပန်းပုပညာကို ဆက်လက်ပြန့်ပွားအောင် အားပေးနိုင်သည့် အခြေအနေတွင်သာ ရှိပေသေးသည်။ အနုပညာဦးစီးဌာနအောက်တွင် ပန်းချီပန်းပု ကျောင်းနှစ်ကျောင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ ကျန်ရှိသည့် ရိုးရာ ပန်းအတတ်ပညာများကိုလည်း ရိုးရာမပျက် ဆက်လက်တည်တံ့ ပြန့်ပွားစေရေး အတွက် ဟောပြောပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်း စသည်တို့ကို ဆက်လက်ဆောင်ရွက်နိုင်ရန် စိုင်းပြင်းသွားကြရမည် ဖြစ်ပေသည်။

နိုင်ငံတော်သည် ရိုးရာ ပန်းအတတ်ပညာများဖြင့် အနုစိတ် ပြုလုပ်စီခြယ်ထားသော ရှေးဟောင်း ယဉ်ကျေးမှု အနုပညာလက်ရာများကို ကူးယူမှတ်တမ်းတင်ခြင်း၊ အသစ်ကူးယူ ရေးဆွဲခြင်း၊ ပုဂံတစ်ဝိုက်မှ နံရံပန်းချီ၊ ပန်းပုလက်ရာများကို မှတ်တမ်းတင်ခြင်း ပြုလုပ်လျက်ရှိသည်။ ကျေးလက်မှ တွေ့တတ်သော ရှေးဟောင်း ရှေးလက်ရာ ပန်းချီ၊ ပန်းပု၊ ယွန်းထည်၊ မှန်စီရွှေချ၊ ကြေးပစ္စည်း၊ အလေးတင်းတောင်း၊ လူအသုံးအဆောင် ပစ္စည်းများပါ မကျန် စုဆောင်းလျက် ရှိပေသည်။ တာဝန်သိသိဖြင့် ရှေးဟောင်းယဉ်ကျေးမှု အနုပညာပစ္စည်းများ၊ လာရောက်အပ်နှံကြသည့် ပြည်သူများကို ပါတီ၊ ပြည်သူ့ကောင်စီ၊ အလုပ်သမား အစည်းအရုံးနှင့် တောင်သူလယ်သမား အစည်းအရုံး အသီးသီးတို့က ကူညီအားပေးရန် လိုသည်။ ပြည်သူများတွင် စုဆောင်းရှာဖွေသည့် အလေ့အကျင့်များ ရရှိလာရန် စာနယ်ဇင်းတို့မှလည်း လှုံ့ဆော်ပေးသင့်ပေသည်။

ဤကဲ့သို့ ရိုးရာ ပန်းလက်ရာများ၊ ရှေးဟောင်းယဉ်ကျေးမှု အနုပညာများ မပျောက်မပျက်ရအောင် အရှည် တည်တံ့အောင် ဖော်ထုတ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း ပြုသကဲ့သို့ အခြားတစ်ဖက်မှလည်း ရိုးရာပန်းပညာရှင်များက ဖန်တီးထုတ်လုပ် အသက်မွေးမှု ပြုနိုင်စေရေးအတွက် ပညာရှင်များ လိုအပ်သည့် ကိရိယာ တန်ဆာပလာ၊ ကုန်ကြမ်းစသည်တို့လည်း တစ်ဖက်တစ်လမ်းမှ အားဖြည့်ပံ့ပိုးကူညီပေးသင့်ပေသည်။ ဤသို့ဖြင့် ရိုးရာပန်းအတတ်ပညာရှင်များ၏ ရပ်တည် ရှင်သန်ရေးနှင့်အတူ ပန်းအတတ်ပညာများလည်း တိုးတက်လာမည် ဖြစ်ပေသည်။

အကျိုးပြုရေး

မျက်မှောက်အခြေအနေတွင် လမ်းစဉ်ပါတီ၏ ဦးဆောင်မှုနှင့် ပြုစုပျိုးထောင်ပေးမှုကြောင့် မြန်မာ့ရိုးရာ ပန်းအတတ်ပညာရှင်များ၏ တစ်စထက်တစ်စ စုစည်း ညီညွတ်မှုဖြင့် ရိုးရာ ပန်းအတတ်ပညာများ တိုးတက်မှု ရှိတန်သလောက် ရှိလာရပြီ ဖြစ်ပေသည်။ ယင်းအတတ်ပညာများဖြင့် နိုင်ငံအကျိုးပြု၊ အများပြည်သူအကျိုးပြုလုပ်ငန်းများတွင် ကျယ်ပြန့်ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လုံးပန်းသွားကြရဦးမည် ဖြစ်ပေသည်။

ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး၊ သန်းခေါင်စာရင်း ကောက်ယူရေး လှုပ်ရှားမှုများ၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲများကျင်းပရေး၊ နိုင်ငံရေးအနှစ်သာရဖြင့် ကျင်းပပြုလုပ်သည့် လူထုအစည်းအဝေးကြီးများ ကျင်းပရေးစသည့် လုပ်ငန်းများတွင် ရိုးရာပန်းပညာရှင်များသည်လည်း ပါဝင်အကျိုးပြုခွင့် ရရှိခဲ့သည်မှာ အထင်အရှားပင် ဖြစ်ပေသည်။

ထို့ကြောင့် လုပ်သားပြည်သူလူအများက ဆိုရှယ်လစ်လူ့ဘောင်ကို ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်နေချိန်တွင် ရိုးရာပန်းအတတ်ပညာရှင်များကလည်း မိမိတို့၏ အတတ်ပညာများဖြင့် ကျရာအခန်းကဏ္ဍမှနေ၍ မိမိတို့၏ အကျိုးပြုအစဉ်အလာနှင့်အညီ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပေသည်။ ။

ပါတီရေးရာစာစောင် ဆောင်းပါးအညွှန်း

၁၉၇၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ထုတ်ဝေခဲ့သော ပါတီရေးရာစာစောင် ၁/၇၇ မှ ၁၂/၇၇ အထိ စာစောင်များတွင် ပါဝင်ခဲ့သည့် ဆောင်းပါးများကို လုပ်သားပြည်သူများအနေဖြင့် လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်စေရန် ကဏ္ဍအလိုက်ပြုစု၍ အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည် —

အမှတ်စဉ်	ဆောင်းပါးအမည်	စာစောင်ထုတ်ဝေသောကာလ	စာစောင်အမှတ်	စာမျက်နှာ
	သဘောတရားရေးရာ			
၁	ဘဝနှင့် ထက်ကြပ်မကွာ လိုက်ပါရေး	ဇန်နဝါရီလ	၁/၇၇	၂
၂	ပါတီ၏လမ်းညွှန်သဘောတရားကို အလေးအနက်ခံယူကျင့်သုံးရေး	ဖေဖော်ဝါရီလ	၂/၇၇	၂
၃	အညမညနည်းကျသောယထာဘူတဝါဒဖြင့် ရှုမြင်ဆင်ခြင်သည့် လူသားဝါဒအမြင်တရား	မေလ	၅/၇၇	၂
၄	ပါတီ၏လုပ်ငန်းဆိုင်ရာ အခြေခံသဘောထား	ဇွန်လ	၆/၇၇	၂
၅	ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းနှင့်လူ၏ အခန်းကဏ္ဍ	ဇူလိုင်လ	၇/၇၇	၂
၆	ဆိုရှယ်လစ်ဒီမိုကရေစီနေထိုင်ဆက်ဆံရေးဘဝ	ဩဂုတ်လ	၈/၇၇	၂
၇	ဆိုရှယ်လစ်ပါဒီတို့၏ ရှေ့ဆောင်မှုအခန်း	နိုဝင်ဘာလ	၁၁/၇၇	၂
၈	အစဉ်ရှင်သန်နေသော လမ်းညွှန် သဘောတရား	ဒီဇင်ဘာလ	၁၂/၇၇	၂
	ပါတီစည်းရုံးရေးရာ			
၁	ပြည်သူ့ကိုယ်စားလှယ်များအတွင်း အတွေးအခေါ် အသိအမြင် မှန်ကန်ရေး	ဖေဖော်ဝါရီလ	၂/၇၇	၅
၂	ပါတီအောက်ခြေ အဖွဲ့အစည်းများတွင် အစည်းအဝေးများ မှန်မှန် ကျင်းပရေး	မတ်လ	၃/၇၇	၂
၃	ပါတီဝင် စိစစ်ရေး လုပ်ငန်းများ မှန်မှန်နှင့် မြန်မြန် ဆောင်ရွက်ရေး	ဧပြီလ	၄/၇၇	၂
၄	ပါတီ အဖွဲ့အစည်း အဆင့်ဆင့်၏ ဖွဲ့စည်းတည်ဆောက်မှု ကျစ်လျစ်ခိုင်မာရေး	မေလ	၅/၇၇	၆
၅	လုပ်သား ပြည်သူများအတွင်း အတွေးအခေါ် အသိအမြင် မှန်ကန်ရေး	ဇွန်လ	၆/၇၇	၆
၆	စည်းရုံးလှုပ်ရှားမှု သွက်လက်ထက်မြက်ရေး	ဇူလိုင်လ	၇/၇၇	၅
၇	မြို့နယ်ပါတီယူနစ်များက ပါတီအောက်ခြေ အဖွဲ့အစည်းများကို ဦးဆောင်လမ်းညွှန်ရေး	ဩဂုတ်လ	၈/၇၇	၅
၈	ပါတီ၏ လုပ်နည်းလုပ်ဟန်ကို မှန်ကန်စွာ ကျင့်သုံးရေး	စက်တင်ဘာလ	၉/၇၇	၂
၉	ပါတီကေဒါကောင်းပီသရေး	အောက်တိုဘာလ	၁၀/၇၇	၂
၁၀	အမျိုးသားရေးအားမာန်ဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားသယ်ပိုးရေး	နိုဝင်ဘာလ	၁၁/၇၇	၄
၁၁	ပါတီဝင်စိစစ်ရေး၊ ပါတီအဖွဲ့အစည်းများတွင် ပါဝင် စည်းရုံး ဆောင်ရွက်ရေး	ဒီဇင်ဘာလ	၁၂/၇၇	၅

အမှတ်စဉ်	ဆောင်းပါးအမည်	စာစောင်ထုတ်ဝေသောကာလ	စာစောင်အမှတ်	စာမျက်နှာ
	တောင်သူလယ်သမားရေးရာ			
၁	ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးရေး	ဇန်နဝါရီလ	၁/၇၇	၅
၂	စည်းရုံးရေးဆိုင်ရာ တစ်နှစ်တာလုပ်ငန်း လျာထားချက်များ အောင်မြင်ရေး	ဖေဖော်ဝါရီလ	၂/၇၇	၁၂
၃	၁၉၇၇ ခုနှစ် တောင်သူလယ်သမားနေ့ နိုင်ငံရေး ဦးတည်ချက်များ အောင်မြင်ရေး	မတ်လ	၃/၇၇	၈
၄	စားသုံးသူ သမဝါယမအသင်း လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်ဆောင်ရွက်ရေး	ဧပြီလ	၄/၇၇	၈
၅	ပညာပေး လေ့ကျင့်ရေးဆိုင်ရာ တစ်နှစ်တာ လုပ်ငန်း လျာထားချက်များ အောင်မြင်ရေး	မေလ	၅/၇၇	၁၃
၆	လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု တိုးတက်ရေး	ဇွန်လ	၆/၇၇	၁၂
၇	ပရဆေးပင်များ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး	ဇူလိုင်လ	၇/၇၇	၁၁
၈	စီမံကိန်းနှင့်အညီ ဂုန်လျှော်စိုက်ပျိုးထုတ်လုပ်ရေး	ဩဂုတ်လ	၈/၇၇	၁၁
၉	ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး	စက်တင်ဘာလ	၉/၇၇	၉
၁၀	တောင်သူလယ်သမားနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ	အောက်တိုဘာလ	၁၀/၇၇	၇
၁၁	ဆောင်းသီးနှံများစိုက်ပျိုးရေး	နိုဝင်ဘာလ	၁၁/၇၇	၉
၁၂	တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်၏ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များ	ဒီဇင်ဘာလ	၁၂/၇၇	၁၀
	အလုပ်သမားရေးရာ			
၁	ဗဟိုဦးစီးအဖွဲ့ ဒုတိယအစည်းအဝေး	ဇန်နဝါရီလ	၁/၇၇	၁၃
၂	စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ တစ်နှစ်တာလျာထားချက်များ အောင်မြင်ရေး	ဖေဖော်ဝါရီလ	၂/၇၇	၂၀
၃	ကုန်ထုတ်လုပ်မှုတိုးတက်ရေးဆိုင်ရာ တစ်နှစ်တာ လုပ်ငန်းလျာထားချက်များ အောင်မြင်ရေး	မတ်လ	၃/၇၇	၁၆
၄	ရပိုင်ခွင့်နှင့်သက်သာချောင်ချိရေးဆိုင်ရာ တစ်နှစ်တာ လုပ်ငန်းလျာထားချက်များ အောင်မြင်ရေး	ဧပြီလ	၄/၇၇	၁၇
၅	အလုပ်သမားနေ့ နိုင်ငံရေးဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေး	မေလ	၅/၇၇	၁၉
၆	ကုန်ထုတ်လုပ်မှုအခြေအနေများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး	ဇွန်လ	၆/၇၇	၂၀
၇	လမ်းစဉ်ပါတီ၏ဦးဆောင်မှုနှင့် အလုပ်သမားများ၏ အခန်းကဏ္ဍ	ဇူလိုင်လ	၇/၇၇	၁၇
၈	လေလွင့်ပြုန်းတီးမှု ကာကွယ်ရေးနှင့် စွန့်ပစ္စည်း အသုံးချရေး	ဩဂုတ်လ	၈/၇၇	၁၆
၉	လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ အကောင်အထည် ဖော်ရေး	စက်တင်ဘာလ	၉/၇၇	၁၇
၁၀	ဆုပေးဒဏ်ပေးစနစ် ကျယ်ပြန့်စွာဆောင်ရွက်ရေး	အောက်တိုဘာလ	၁၀/၇၇	၁၅

အမှတ်စဉ်	ဆောင်းပါးအမည်	စာစောင်ထုတ်ဝေသော ကာလ	စာစောင်အမှတ်	စာမျက်နှာ
၁၁	အလုပ်သမားအစည်းအရုံး အဆင့်ဆင့်၏ စည်းရုံးလှုပ်ရှားမှု သက်လက်ထက်မြက်ရေး	နိုဝင်ဘာလ	၁၁/၇၇	၁၇
၁၂	တတိယအကြိမ် အလုပ်သမားအစည်းအရုံး ညီလာခံ ဗဟိုဦးစီးအဖွဲ့ တတိယအစည်းအဝေး	ဒီဇင်ဘာလ	၁၂/၇၇	၁၇
	ပြည်တွင်းရေးရာ			
၁	လွတ်လပ်ရေး အမွန့်ရှည်ရေးနှင့် အခြေခံဥပဒေ ထိန်းသိမ်းစောင့်ရှောက်ရေး	ဇန်နဝါရီလ	၁/၇၇	၂၂
၂	နှစ် ၄၀ မြောက် ပြည်ထောင်စုနေ့ နိုင်ငံရေး ဦးတည်ချက်များ	ဖေဖော်ဝါရီလ	၂/၇၇	၂၇
၃	ဆိုရှယ်လစ် အရင်းအနှီးများ ကာကွယ်စောင့်ရှောက်ရေး	မတ်လ	၃/၇၇	၂၃
၄	နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ရေး	မတ်လ	၃/၇၇	၂၈
၅	ဆိုရှယ်လစ်ဒီမိုကရေစီ ယန္တရား ရှင်သန် ထက်မြက်စေရေး	ဧပြီလ	၄/၇၇	၂၃
၆	စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ အစည်းအဝေး	မေလ	၅/၇၇	၂၅
၇	တပ်မတော်နေ့ ဦးတည်ချက်များ အကောင် အထည်ဖော်ရေး	ဇွန်လ	၆/၇၇	၂၇
၈	မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ၂၅ နှစ်ခရီး	ဇူလိုင်လ	၇/၇၇	၂၃
၉	မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ၂၅ နှစ်ခရီး	ဩဂုတ်လ	၈/၇၇	၂၂
၁၀	ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီနှင့် နိုင်ငံတော်ကောင်စီ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ၏ ပါတီအဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌကြီး ပြောကြားသည့်မိန့်ခွန်း	စက်တင်ဘာလ	၉/၇၇	၂၄
၁၁	မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ၂၅ နှစ်ခရီး	စက်တင်ဘာလ	၉/၇၇	၂၆
၁၂	မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ၂၅ နှစ်ခရီး	အောက်တိုဘာလ	၁၀/၇၇	၂၀
၁၃	ပြည်သူ့စွမ်းအားဖြင့် သောင်းကျန်းသူ အဖျက်သမား ချေမှုန်းရေးလုပ်ငန်းများ	အောက်တိုဘာလ	၁၀/၇၇	၂၇
၁၄	မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီ သတ္တမအကြိမ် အစည်းအဝေး ဒုတိယနေ့တွင် ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း ပြောကြားသည့် မိန့်ခွန်း	နိုဝင်ဘာလ	၁၁/၇၇	၂၄
၁၅	ပြောင်းလဲတိုးတက်နေသော အခြေအနေများနှင့် အညီ လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်းရေး	နိုဝင်ဘာလ	၁၁/၇၇	၂၈
၁၆	စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေး	ဒီဇင်ဘာလ	၁၂/၇၇	၂၂

အမှတ်စဉ်	ဆောင်းပါးအမည်	စာစောင်ထုတ်ဝေသော ကာလ	စာစောင်အမှတ်	စာမျက်နှာ
	စီးပွားရေးရာ			
၁	အမျိုးသား စီးပွားရေး စီမံကိန်း၏ ဝိသေသများ	ဇန်နဝါရီလ	၁/၈၇	၃၀
၂	တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှု	ဖေဖော်ဝါရီလ	၂/၈၇	၃၆
၃	တိုးတက်နေသော လူဦးရေနှင့် ရိက္ခာထုတ်လုပ်မှု	မတ်လ	၃/၈၇	၃၆
၄	၁၉၈၇–၈၈ ခုနှစ် နှစ်စဉ် စီမံကိန်း ရည်မှန်းချက်များ	ဧပြီလ	၄/၈၇	၃၀
၅	၁၉၈၇–၈၈ ခုနှစ် နိုင်ငံတော်၏ ဘဏ္ဍာရေး စီမံကိန်း	မေလ	၅/၈၇	၃၃
၆	ကုန်စည်စီးဆင်းမှု မှန်ကန်ရေး	ဇွန်လ	၆/၈၇	၃၅
၇	စီးပွားရေး မဟာဗျူဟာနှင့် နည်းဗျူဟာများ	ဇူလိုင်လ	၇/၈၇	၃၅
၈	အမျိုးသားဝင်ငွေနှင့် တစ်ဦးကျဝင်ငွေ တိုးတက်ရေး	ဩဂုတ်လ	၈/၈၇	၃၅
၉	ပို့ကုန် အခြေခံ ခိုင်မာ ကျယ်ပြန့်ရေး	စက်တင်ဘာလ	၉/၈၇	၃၅
၁၀	သစ်တောကဏ္ဍ ထုတ်လုပ်မှု ရေရှည် ထိန်းသိမ်း မြှင့်တင်ရေး	အောက်တိုဘာလ	၁၀/၈၇	၃၇
၁၁	နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြင့်မားလာရေး	နိုဝင်ဘာလ	၁၁/၈၇	၃၃
၁၂	အမျိုးသား စီးပွားရေး စီမံကိန်း၏ အခြေခံများ	ဒီဇင်ဘာလ	၁၂/၈၇	၃၂
	လူထုရေးရာ			
၁	ပြည်သူ့အကျိုးပြု ဓာတ်သဘင် ဖော်ထုတ်ရေး	ဇန်နဝါရီလ	၁/၈၇	၃၇
၂	ပြည်သူ့အကျိုးပြု ရုပ်ရှင် ထွန်းကားရေး	ဖေဖော်ဝါရီလ	၂/၈၇	၄၂
၃	မီးဘေးအန္တရာယ် စုပေါင်းကာကွယ်ရေး	မတ်လ	၃/၈၇	၄၄
၄	ပြည်သူ့အကျိုးပြု တေးဂီတထွန်းကားရေး	ဧပြီလ	၄/၈၇	၄၁
၅	ပြည်သူ့အကျိုးပြု လူငယ် လုပ်အားရှင်များ၏ အခန်းကဏ္ဍ	မေလ	၅/၈၇	၄၃
၆	ပညာရေး အဆင့်အတန်း တိုးတက်မြင့်မားရေး	ဇွန်လ	၆/၈၇	၄၃
၇	ကျေးလက် ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေး	ဇူလိုင်လ	၇/၈၇	၄၁
၈	သဘာဝ ဘေးအန္တရာယ် ပူးပေါင်းကာကွယ်ရေး	ဩဂုတ်လ	၈/၈၇	၄၀
၉	စစ်မှုထမ်းဟောင်း ဗဟိုဦးစီးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေး	စက်တင်ဘာလ	၉/၈၇	၄၂
၁၀	ကျေးလက် မီးဘေးအန္တရာယ် စုပေါင်း ကာကွယ်ရေး	အောက်တိုဘာလ	၁၀/၈၇	၄၂
၁၁	တိုင်းရင်းဆေးပညာ ဆေးနည်းများ ဖွံ့ဖြိုးတိုးတက်ရေး	နိုဝင်ဘာလ	၁၁/၈၇	၃၉
၁၂	နိုင်ငံတော် တည်ဆောက်ရေးနှင့် ရိုးရာ ပန်းပညာရှင်များ၏ အခန်းကဏ္ဍ	ဒီဇင်ဘာလ	၁၂/၈၇	၃၈

ဆလပ/စနဗ-၁/၁၂-၈၇/၇၆,၄၀၀

R. 484

● တောင်သူလယ်သမား အစည်းအရုံးအဆင့်ဆင့်၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များ

— တောင်သူလယ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကျင်းပပြီးချိန်မှ တစ်နှစ်တာကာလအတွင်း တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်၏ စည်းရုံးရေး၊ ပညာပေးလေ့ကျင့်ရေး၊ ကုန်ထုတ်လုပ်မှု၊ သမဝါယမနှင့် ကုန်သွယ်မှု၊ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးနှင့် သစ်တော၊ လူမှုရေး၊ နိုင်ငံခြား ဆက်သွယ်ရေးစသည့် လုပ်ငန်းရပ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများကို ရေးသားတင်ပြထားသော ဆောင်းပါးဖြစ်ပါသည်။

● တတိယအကြိမ် အလုပ်သမားအစည်းအရုံးညီလာခံ ဗဟိုဦးစီးအဖွဲ့ တတိယ အစည်းအဝေး

— တတိယအကြိမ် အလုပ်သမားအစည်းအရုံးညီလာခံဗဟိုဦးစီးအဖွဲ့ ဒုတိယအစည်းအဝေးမှ ချမှတ်ခဲ့သော တစ်နှစ်တာလုပ်ငန်း လျာထားချက်များကို အလုပ်သမားအစည်းအရုံးအဆင့်ဆင့်က အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို သုံးသပ်ရေးသား တင်ပြထားသော ဆောင်းပါးဖြစ်ပါသည်။

● စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေး

— မကြာမီက ကျင်းပပြီးစီးခဲ့သည့် စတုတ္ထအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေးတွင် တင်သွင်းသည့် နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့နှင့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်တို့၏ အစီရင်ခံစာများ၊ ပြည်သူ့လွှတ်တော်သို့တင်သွင်းသည့် ဥပဒေကြမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကို ရေးသားဖော်ပြထားပါသည်။

အဖိုး ၁ ကျပ် ပြား ၅၀

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် ပါတီစာနယ်ဇင်းဌာနကြီး ဌာနကြီးမှူး ဦးခင်မောင်ကြည် (မှတ်ပုံတင်အမှတ် ၀၂၆၈၂)က ထုတ်ဝေ၍ ပါတီပုံနှိပ်တိုက် အမှတ် ၅၃ နတ်မောက်လမ်းသွယ် ရန်ကုန်မြို့တွင် အယ်ဒီတာချုပ် ဦးအုန်းသွင် (မှတ်ပုံတင်အမှတ် ၁၅၉)က ပုံနှိပ်သည်။